



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ  
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୫୦୯୮୨୨୨ | ୦୬୭୫୦୯୮୨୯୯

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](http://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေခြင်း	စတုရွှေအကြိမ်
ဖောင်ရေ	ဧပြည်၊ ၂၀၂၄ ခုနှစ်
မျက်နှာပုံးပန်းသီ	၅၀၀
ထုတ်ဝေသူ	နိုင်ငံတိုး
ပုံးပိုင်သူ	ဒေါ်သီမ္မာစီး (၁၁၂၅)
ဘဏ်	နိုင်ငံတိုးပိုင် (နှင့်သင်ပုံးပိုင်-၀၀၄၄၁) ဝါယာဝါယာ၏၍
ဘဏ်	အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊
ဘဏ်	တင်မိခိုင်
ဘဏ်ချုပ်	ကိုယ် (နွေဦးမြို့တွင် အမှတ်-၁၉၇-၁၉၆၈)
ဖောင်ရေး	ဝါယာဝါယာ
ဘဏ်	အမှတ်-၁၅၂၂ သေယာဓလမ်း၊ ၂-နံပါန်၊ သုတေသန သာယ်နှင့်မြို့နယ်၊ ရန်ကုန်မြို့၊ ပုံး - ဝါယာဝါယာ၏၍ ဝါယာဝါယာ၏၍
ဘဏ်	၁၂၀၀၀ ကျပ်

### ကျောက်အောင်

ဆမ်းမားဆတ်ဖွဲ့၏ ဝါယာတို့များ । ကျောက်အောင်  
ရန်ကုန်၊ မဟာဓာတ်ပေါ် ၁၂၀၄  
ဘ ၃၈၂ । ၂၀၁၅ × ၁၂၀၅ ၀၈၀၅  
(၄) ဆမ်းမားဆတ်ဖွဲ့၏ ဝါယာတို့များ

ဆမ်းမားဆက်မှုမိ

၏

ဝတ္ထုတိများ

ကော်ဒောင်

Selected Short Stories

of

**W. Somerset Maugham**

## မာတိကာ

၀။ ဝွေးတို့ဟူသည်	၆
၁။ ဆမ်းမားဆက်မွမ်၏ အမှာ	၁၂
၂။ စာရေးသူနှင့် သူ၏ ဝွေးတို့များ	၁၆
၃။ ရွှေပွဲနှင့် (The Rain)	၂၅
၄။ ပုဂ္ဂိုလ်ဆိတ်နှင့် နှီကောင် (The Ant and the Grasshopper)	၃၂
၅။ အနိုင်မခံ (The Unconquered)	၄၀
၆။ ကိုစိုးသိ (Mr. Know-All)	၄၂
၇။ အပျော်ဆုံးလူ (The Happy Man)	၄၄
၈။ ကဗျာဆရာကြီး (The Poet)	၄၇
၉။ လူမှာ ကတိ (The Promise)	၅၇
၁၀။ ကိုဆိုးပေ (The Vessel of Wrath)	၅၆
၁၁။ အမာရှုတ်နှင့် လူ (The Man with the Scar)	၅၃
၁၂။ ကျောင်းစောင့်ကြီး (The Verger)	၅၅
၁၃။ ကောင်စစ်ဝန် (The Consul)	၅၆
၁၄။ အခါအခွင့် သင့်သော (A Marriage of Convenience)	၅၇
၁၅။ ပြုလုပ်မွေသည့်စာ (The Letter)	၅၈
၁၆။ စခန်းတစ်နေရာ (The Outstation)	၆၁
၁၇။ လမ်းဆုံး (The End of the Flight)	၆၃

## ဝါယာတိပုဘသည်

ယခုအခါ ဝါယာတိရေးအား ကောင်းလာကြသည်။ ဝါယာတိရေးရန် အချိန် သိပ်မကြာ့။ တစ်ရက်လောက် ကြီးပစ်းလိုက်လျှင် ဝါယာတိတစ်ပုဒ် ဖြစ်လာနိုင်သည်။ ကောင်းတာ မကောင်းတာ အပထား၊ ရေးလိုအော့ ရာသည်။ ဤသည်မှာ ရေးစရိတ်ရှုပွင့် ချေရေးလိုက်လို လွယ်သည့်ပုစံကြောင့် ဖြစ်သည်။ လူတိုင်းလိုလိမှာပင် ရေးစရာ တစ်ခုခုတော့ ရှိသည်။ ကိုယ့်အဖြစ်အပျက်၊ သူတစ်ပါး အဆကြောင်းကိစ္စ၊ ကြည်နှုန်းစရာ မြင်ကွင်းတစ်ခုမှ ရလာသည့် အသိတရား တစ်ခုခု၊ ယင်းတိုကို ဝါယာတိ ဖွံ့ဖိုင်သည်။ ဧည့်သော် ပရိသတ် လက်ခံ၊ လက်မခံဆိုသည်မှာ တဗြား၊ ကိုယ့်နှင့်မဆိုင်လှ။ ရေးချင်လျှင် ရေးချ လိုက်သည်။ ဒါပဲ ကိုယ့်ကိစ္စဖြစ်သည်။

ဝါယာတိဆိုတာ ဘာလဲ။ ဘယ်လို ရေးသလဲ။ စည်းကမ်းရှိသလား။ အင်္ဂရာပိတ္တေက ဘာတွေလဲ။

ယခုခေါတွင်မူ ဝါယာတိဆိုတာ ဘယ်လိုစာမျိုးဖြစ်ရမည်ဟု၍ သတ်သတ်မှတ်မှတ် စည်းကမ်းတွေမရှိ။ တချို့ကမူ နာရီဝက်အတွင်း ဖတ်နိုင်သည့် စာမျိုး၊ စာလုံးရေ တစ်သောင်းထက် မကျော်ရ။ အဆကြောင်းအရာကတော့ ရေးချင်

တာရေး။ သို့သော်လည်း ပြီးလျင် မိမိတင်ပြထားသည့် အထိုးကတော့ ပြုပြီး ဖြစ်ရမည်။ တစ်စုံတစ်ခုကို တင်ပြသည်။ ဘာမျှ ရေရှေရာရာ မရှိဘဲ အဆုံးမသတ်၍။ အဖြမ်းတော့မဟုတ်။ သို့သော် ကိုယ်ပြောချင်သည့် ကိစ္စသည် ဖြေရှင်းပြီး ဖြစ်ရမည်။ စာရေးဆရာက ပေးသည့် အဖြမ်းမဟုတ်။ ဘတ်လမ်းအရ အလိုလို ပြေလည်ပြီး ဖြစ်သွားသည့် အဖြမ်း ဖြစ်သည်။

ဝါယွှေ့တိသည် အချိန်အနည်းငယ်အတွင်း ဖတ်လိုက်ရသည့် စာမျိုး ဖြစ်ရမည်။ အကြောင်းကိစ္စ တစ်ခုတည်းကို မှတ်သည်။ ဘတ်ဆောင်နည်းမည်။ အရေးအသား သွက်ရမည်။ မသွက်လျင် ကြောကြာသည်းမခံ။ နောက်တစ်ပုဒ် ဖတ်မည်။

အချို့က ဝါယွှေ့တိသည် စ လယ် ဆုံး ရှိရမည်။ အချို့ကမူ အစနှင့် အဆုံး အရေးကြီးသည်။ မြင်းပြီးစွဲလို တာထွက်နှင့် တာဝင်က အရေးကြီးသည် ဆိုခြင်းပင်။ အထွက် သွက်ရမည်။ ဆွဲဆောင်နိုင်ရမည်။ အဆုံးတွင် ဖတ်သူရင်တဲ့၌ ပြေလည်မှ တစ်ခု ရာဗျားရမည်။

ရုရှားဝါယွှေ့တိရေးဆရာ ချက်ကော့ကမူ ဝါယွှေ့တိတွင် အစရယ် အဆုံး ရယ်ဟူ၍ မရှိ။ သတ်မှတ်စရာလည်း မလို။ သို့သော် ဝါယွှေ့အစတွင် စည်းခန်းနှင့် သေနတ်တစ်လက် ချိတ်ထားသည့်ဟု ဖော်ပြခဲ့လျင် ထိုသေနတ် မပစ်ဘဲနှင့်တော့ ဝါယွှေ့မဆုံးရဟု ဆိုသည်။ ဝါယွှေ့မှာ တိုတိနှင့် လိုရင်းရောက်အောင် ရေးသည့်စာ မျိုးပြစ်ရာ မဆိုင်သည့် ကိစ္စကို မထည့်နှင့်၊ ဆိုင်မှ ထည့်ရောဟု ဆိုလိုခြင်းပြစ်သည်။ ဝါယွှေ့ရည်တွင်ကား စည့်ဗုံး အဆင်တန်ဆာအဖြစ် သေနတ်သာမက ပန်းချို့ကား၊ ရုပ်တု စသည်တို့ကိုပါ ဝေဝေဆာဆာ ရေးနိုင်စွဲနိုင်သည်။ သို့မှ အိမ်ရှင်၏ ကြီးမြတ်ခမ်းနားသည့် စရိတ်ပေါ်မည်။

အချို့ကမူ ဝါယွှေ့တိတွင် ဘတ်ဆောင် များများစားစား မပါ။ အဖြစ်အပျက် တစ်စုံ တစ်ရာ ပါရမည်။ မြန်မြန်ဆန်ဆန် လူပ်ရှားနေရမည်။ မမျှော်လင့်သည့် အဖြစ်အပျက် တွေ ဖွံ့ဖြိုးချင့်ဖွံ့ဖြိုးလာမည်။ သိချင်စိတ်ကို နှီးဆွေပေးမည်။ ပြီးတော့ ထိန်းထားမည်။ အကြောင်းအကျိုး ဆက်နွယ်နေသည့် သဘော ပေါ်လာမည်။ နောက်ဆုံးမှာ ဘတ်အထွေတ်ရောက်သွားပြီး ကျေနှုပ်စရာ၊ လက်ခံနိုင်စရာ အဖြစ်တစ်ခု ပေးရမည်ဟု ဆိုသည်။

ကမ္မာစာပေလောကတွင် ဝါယွှေ့ကို အမေရိကန်စာရေးဆရာ အဂ္ဂါ အယ်လင်ပိုး (၁၈၀၉-၄၉) က စခဲ့သည်ဟု ဆိုသည်။ ပိုးက ဝါယွှေ့ဆိုသည်မှာ

အာရုံကျက်စားမှု တစ်ခုတည်းသာ ရှိရမည်။ တစ်ထိုင်တည်း ဖတ်နိုင်လောက်အောင် တိုရမည်။ ဝါဌာတိတွင် အဖြစ်အပျက်များသည် အမိကမဟုတ်။ စာရေးဆရာတော် ဆိုလိုချက်၊ တင်ပြချက်သာ အမိကဖြစ်သည်။ စာရေးဆရာသည် စာဖတ်သူ အာရုံကျက်စားစေလိုသော သဘောတစ်ရပ်၊ အချက်တစ်ချက်၊ သုံးသပ်ချက်တစ်ရပ်ကို မူတည်ပြီးလျင် ယင်းလိုရာ အချက်ရောက်အောင်၊ သဘောပေါ်လွင်အောင် အဖြစ် အပျက်များကို ဖန်တီးရမည်ဟု ဆိုသည်။

ဝါဌာတိတွင် ဘာအချက်အလက် ပြည့်စုံရမည်ဟု သတ်မှတ်ချက်မရှိသလို ဘာအကြောင်း ရေးရမည်ဟူ၍လည်း သတ်မှတ်ချက်မရှိ။ လူစရိတ်အဖွဲ့တစ်ခုခု၊ အခြေအနေတစ်ခုခု၊ အဖြစ်အပျက်တစ်ခုခု စသည်ဖြင့် တစ်ခုတည်းသော အကြောင်း အရာကို ဦးတည်ချက် တစ်ခုတည်းဖြင့် ရေးနိုင်သည်။ အကျိုးအကြောင်း ဆက်နွယ်မှု ရှိရမည်။ အတ်လမ်းသည် အရေးကြီးချင်မှ ကြီးမည်။ လူတို့ စိတ်နှစ်တေားကို ပေါ်လွင် ရောဖြယ်ရေးသည်သာ အရေးကြီးသည်။

ဝါဌာတိသည် ဝါဌာရှည်နှင့်မတူ။ အချိန်ကာလ၊ အတ်ဆောင်ရွေးချယ် မှုတို့တွင် ဝါဌာတိက လွတ်လပ်ချင်တိုင်း လွတ်လပ်သည်။

ဝါဌာရှည်ဟူသည် လူဘဝ၏ အနက်အဓိပ္ပာယ်ကို စူးစမ်းရှာဖွေသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ လူသာဘဝ၊ လူစရိတ်၊ လူတွေရဲ့ ကြီးပမ်းမှု၊ အေးမန်၊ လူတွေ၏ အလိုရမွှောက်၊ အလိုဆန္ဒ စသည့် လူဘဝအဖြစ် သန်းအလုံးစုံကို သူတေသနလုပ်ကာ ဖော်ထုတ်သည့် လုပ်ငန်းသည် ဝါဌာရှည်ပင် ဖြစ်သည်။ ဝါဌာရှည်ထဲတွင် ပါဝင်သည့် အတ်ဆောင်သည် အချိန်ကာလနှင့်အတူ ရွှေနေသည်။ အတ်ဆောင်သည် သော် ငယ်ရာမှ ကြီးလာသည်။ အချိန်ပြောင်းသလို၊ အခြေအနေပြောင်းသလို အသိအမြင်နှင့် သူစရိတ်တို့သည်လည်း ပြောင်းလာသည်။ လူအဖြစ်နှင့်လည်း ကြီးရှင့်လာသည်။ ကာလ၊ အေသာ တို့သည်လည်း ရွှေလျားပြောင်းလဲလာသည်။ ဤသည့် ပြောင်းလဲကြီးရင့်ခြင်းသည်ပင် ဝါဌာရှည်၏ အသက်၊ ဝါဌာရှည်၏ နှလုံးသား ဖြစ်သည်။

ဝါဌာတိတွင်မှ အချိန်ကာလသည် ရွှေလျားပြောင်းလဲစရာမလို။ ကြီးရင့် လာစရာလည်း မလို။ တစ်ခါတစ်ရဲ ဝါဌာတိတွင် အတ်ဆောင်ပါချင်မှပါမည်။ အတ်ဆောင်၏ စရိတ်အဖွဲ့ ပါချင်မှပါမည်။ ပုံပြောသလို အဖြစ်အပျက်တွေချေသုံး စီကာပတ်ကုံး ပြောဘွားမည်။

## ဝွှေ့တိဟူသည်

ဝွှေ့ရှည်တွင်မှ အတ်ဆောင် ပါရမည်။ အတ်ဆောင်မပါသည့် ဝွှေ့ရှည်သည် ဦးငွေ့စရာကောင်းမည်။ ထိုထက် စကားမပြောသည့် အတ်ဆောင်များ ပါသည့် ဝွှေ့ရှည်သည် ရိုပြီး ဦးငွေ့စရာကောင်းမည်။ သို့သော် စကားတစ်ခွန်းများ မဟာသည့် အတ်ဆောင်တွေပါသည့် ဝွှေ့တိကောင်းတွေ အများကြီးရှိသည်။

ဝွှေ့ရှည်တွင် သူက ဘယ်သူ ဘယ်ဝါ စသည်ဖြင့် စာဖတ်သူနှင့် မိတ်ဆက်ပေးရသည်။ ဝွှေ့တိတွင် အတ်ဆောင်နှင့် မိတ်ဆက်စရာ မလို။ ဒေသနောက်ခံ ပြည့်စုံအောင် ပြောချင်မှ ပြောမည်။ လူနာမည်၊ မြို့ရာနာမည် ပြောချင်မှ ပြောမည်။ ယောက်းတစ်ယောက်၊ လူတစ်ယောက်၊ ဓနရှင် သမီးပျိုတစ်ယောက်၊ ရဲဘော် တစ်ယောက်၊ သည်လောက်ပဲ ပြောချင် ပြောမည်။ ရန်ကုန်မြှုတဲ့က လမ်းတစ်လမ်း၊ မြစ်ဝကျွန်းပေါ်က မြို့တစ်မြို့။ ဤများနိုင်းလုံးလောက်ပြီ။

ဝွှေ့တိတွင် အရေးကြီးသည်မှာ အရေးသွက်ခြင်းပင်ဖြစ်သည်။ ဝွှေ့ရှည်တွင် စာဖတ်သူက သူ၏ရိုချင်တာ ရသည်အထိ သည်းခံဖတ်သည်။ ဝွှေ့တိတွင်ကား စာမျက်နှာ များများ မယူနိုင်။ ယူလျှင်၊ ချွဲကားနေလျှင် ဝွှေ့ အီသွားမည်။ လိုရာမရောက်ဘဲ တလည်းလည်းဖြစ်စေမည်။ မြန်မြန် မိတ်ကြိုက်တွေမှ ဖြစ်မည်။ အချိန်က အိန္ဒာန်းတစ်သွေး၊ သုံးနှင့်သည့် စကားလုံးတို့ကလည်း ထိမိရမည်။ အားရှိရမည်။ အသက်ပါရမည်။ အတ်ဆောင်တို့ သွားလာ လုပ်ကိုင် လုပ်ရှားနေသည်ကို ဒက်ခဲနဲ့ပေါ်အောင် တို့ဟိုတောင်းတောင်း ခပ်သွက်သွက် ဖော်ပြရမည်။ သွက်လက်လုပ်ရှားမှုနှင့် မိတ်အာရုံပြင်းပြော ခံစားမှုတို့ ပေါင်းစည်းသွားကာ စာဖတ်သူရှင်ထဲနှင့်ခနဲ့ခွဲ စွဲကျွန်းရှစ်အောင် ရေးခြယ်နိုင်စွမ်း ရှိရမည်။ စကားလုံးသုံးပုံ စွဲမက်စရာမရှိလျှင်၊ ဖော်ပြပုံ လေးတွဲနေလျှင် ဝွှေ့တိမှာ အရာမရောက်။

ဝွှေ့တိသည် ပြောတ်၊ ရပ်ရှင်တို့နှင့် နီးစပ်သည်။ ပြောတ်တွင် အခန်းတစ်ခွဲး တစ်ခု ဖျေတ်ခနဲပြောင်းသည်။ ဦးတည်ချက်ရောက်အောင် အတ်ဆောင်တို့က တို့ကိုနှင့် လိုဂ်းရောက်မည့် စကားလုံးများဖြင့် ဖော်သည်။ ရပ်ရှင်အတ်လမ်းတို့မှာလည်း ခပ်သွက် သွက် ဖော်ပြလေ့ ရှိကြသည်။ ရပ်ရှင်အတ်လမ်းများတွင် ဝွှေ့ရှည်ထက် ဝွှေ့တိ အတ်လမ်းများက ပို၍ အောင်မြင်သည်။

ဝွှေ့ဟူသည့် အဖွဲ့တွင် သမားရှိုးကျ ပုံစံများရှိသည်။ (၁) နောက်ခံ ကာလအော်၊ (၂) အတ်ဆောင်၊ (၃) အတ်လမ်း၊ (၄) အဆုံးသတ် အဖြေတစ်ခုခု၊ ကောက်ချက်တစ်ခု၊ အဲဒါက ဦးတည်ချက်။

ယနေ့ ဝဏ္ဍာတိတိုကား သမားရှိုးကျပ်စံအတိုင်း လိုက်ချင်မှ လိုက်သည်။ နောက်ခံ ကာလဒေသကို အကျယ်ချွဲမပြော။ အတ်ဆောင်နှင့် အတ်လမ်းကိုမူ ချွဲထား၍ မရ။ သို့သော် တစ်ခါတစ်ရုံ အတ်လမ်းက အရေးမကြီး။ လူသာဘဝနှင့် လူစရိတ်အဖွဲ့က အရေးကြီးလာသည်။ ဤသည်မှာ အတ်လမ်း၏အသက် ဖြစ်လာ တတ်သည်။ အတ်လမ်းဟူ၍ပုံပြုပို့ဆောင် ခေါ်လို ရချင်မှုမည်။ သမားရှိုးကျပ်စံအတိုင်း အတ်လမ်းဆိုပါတော့။ ဝဏ္ဍာတိဆိုသည်မှာ လူဘဝအဆစ်အပိုင်းတစ်ခု၏ ဘဝတစ် ကွေးကွေးကိုလည်း ဖော်ပြနိုင်သည်ဖြစ်ရာ၊ အတ်လမ်းအသားပေးထက် စရိတ်အဖွဲ့ ကို အလေးပေးလာသည့် သဘောပင် ဖြစ်သည်။

ယနေ့ကား ဝဏ္ဍာတိအတ်ပညာသည် ဆန်းသစ်ချင်တိုင်း ဆန်းသစ်နေ သည်။ ဝဏ္ဍာတိခေါ်သည် ပြောင်းနေသည်။ အချိန်ကာလ၏ အစမ်းသပ်ခံနိုင်ဖို့ အရေးကြီးသည်။ ပြောင်းနေသည်ဆိုသည်မှာ ရေးသူဘက်က ဆိုလိုခြင်းဖြစ်သည်။ ဘူး ဘယ်လိုရေးသလဲ ဆိုသည့်အပေါ် မှတ်သည်သည်။ ဘုန်ည်းကို သူဘဝဘာသူ ရွေးမည်။ ကဗျာစပ်သူသည် သတ်မှတ်ထားသော ကဗျာပုံစံ ဘောင်အတွင်းမှာ စပ်မည်။ ဝဏ္ဍာတိမှာလည်း ဘောင် ရှိသည်။ တိရာမည်။ အကြောင်းအချက် တစ်ခုတည်း ကျက်စားရမည်။ ပြီးတော့ ဘာအကြောင်း ရေးမည်လဲ။ ဤတွင်မှ သူမှာ ကြိုက်တာ ရွေးခွင့်ရှိသည်။ သို့သော် ကန်သတ်ချက် ရှိသည်။ ဝဏ္ဍာကို လိပ်ပတ်လည်အောင် နောက်ကြောင်းပြန်ပြောသည့်အခါတွင်မှ သက်ဆိုင်သလောက် ကာလကို ဆန့်နိုင် သည်။ နေရာအေသကို ဖြစ်နိုင်သည်။

ဝဏ္ဍာတိပေါ်စီး အရွှေ့အယ်လင်းလက်ထက်တွင် ဝဏ္ဍာတိသည် အပျင်းပြေ ဖတ်သည့်စာ ဖြစ်သည်။ ဘောင် ကန်သတ်ရှုံး တင်းကျပ်သည်။ ကဗျာလောကြီး တွင် ဖြစ်ပျက်နေကြသည့် မရောမတွက်နိုင်သော လူမှုကိစ္စတို့သည် ဝဏ္ဍာတိနှင့် မဆိုင်သလို ဖြစ်နေသည်။ ယခုမှ ရေးစရာတွေ များလာသည်။ အကြောင်းအရာ ဘောင်လည်း ကျယ်ပြန်လာသည်။ တရာ့က ပုံတိပတ်စကို ရေးသည်။ တရာ့က လူဘဝကို တစောကွောင်း လေ့လာသည်။ တရာ့က တကယ့်ဘဝထဲက အဖြစ် အပျက်ကို မပြုမပြင်ဘဲ ခပ်ကြမ်းကြမ်း ရေးခြိုပြသည်။ တရာ့မှာ ရုပကပုံပြင်များ ကိုသာ ရေးသည်။ မည်သို့ပုံ ရေးသည်ဖြစ်စေ အချိန်အဆမှန်ဖို့ လိုသည်။ အစွှေး မတွက်ဖို့ လိုသည်။ အချိန်အဆကောင်းလျင် ကာလ၏ အစမ်းသပ်ကို ခံနိုင်မည်။ ရေးချင်သည့် ပုံစံဖြင့်ရေး၊ တင်ကျွေးရန်မည်။

## ဝွေဗုတ္ဓဟန်

ဝွေဗုတ္ဓ၏ အနာဂတ်သည် စာရေးဆရာတိ၏ လက်ထဲတွင်သာမဟုတ်၊ စာဖတ်သူနှင့် ပေဖန်သူတို့၏ လက်ထဲတွင်လည်း တည်နေသည်။ ပေဖန်သူသည် ဝွေဗုတ္ဓ ဖြုံဖြုံး တိုးတက်ရေးကို ဦးတည်ကာ ငါတာဝန်ရှိပါလျော့သော အသိစိတ်ဖြင့် ကမ်းပြောင့် အောင် ထိန်းပေးဖို့ လိုသည်။ ပို၍ အရေးကြီးသည်မှာ စာရေးသူ၏ ဘဝအကြားအမြင်၊ ဘဝအသိနှင့် စေတနာပင် ဖြစ်သည်။ လောကတွင် ကြုံရသည့် အဖြစ်အပျက်တို့မှ အကောင်းအဆိုးကို ခွဲခြားသိခြင်း၊ ခွဲခြားခံစားတတ်ပြီး မြင်တတ် သိတတ်ကြားတတ်ခြင်း၊ လူသားအားလုံး တိုးတက်စည်ပင် ဝပြောသည့် ဘဝသစ် တည်ဆောက်ရေး အတွက် စေတနာထားတတ်ခြင်း၊ တရားမျှတမူ တံခွန်ထူရေး၊ အမှန်တရား တည်တံ့ရေးတို့အတွက် စေတနာထားတတ်ခြင်းတို့သည် ရာသစေပေ ကောင်းတို့၊ ဝွေဗုတ္ဓကောင်းတို့ အခြေခံရာ ရေမြေကောင်း ဖြစ်ပေသည်။

(ရာပြည့်စာပေတိုက်ထုတ် ဒုတိယအကြိုမ် တိုက်ရှိက်ကူးယူဖော်ပြသည်)



## ဆမ်းမားဆက်မွမ်၏ အမှာ

ဉားဝါးတို့မှာ ကျွန်တော်၏ ဝါးတို့များကို စစည်းထုတ်ဝေသည့်  
စာအုပ် ဖြစ်သည်။

ငယ်ငယ်ကမူ ဝါးတို့တွေ အများအပြားရေးခဲ့သည်။ သို့သော်လည်း  
ယင်းတို့မှာ စာရေးဆရာအဖြစ် မရင့်ကျက်သေးသည့် အချိန်တွင် ရေးခဲ့သည်တို့ဖြစ်ရာ  
ပြန်လည်ပုန်ပို့သည့် ဆန္ဒမရှိတော့ပါ။ ယင်းတို့အနက် အချို့မှာ မဂ္ဂဇင်းများစွာတို့  
ပြန်ကျနေသည်။ ယင်းတို့ကို မေ့ထားသည်က ကောင်းသည်။

ယင်းဝါးတို့များတွင် ပထမဆုံးဖော်ပြုသည့် ဝါးတို့မှာ ရွှေပုံနှင့် ဖြစ်သည်။  
ယင်းကို ၁၉၂၀ တွင် ဟောင်ကောင်၌ ရေးသည်။ သို့သော် ရွှေပုံနှင့်ကို ရေးရန်  
စိတ်ကူးရခဲ့သည့်မှာ ၁၉၂၆ ဆောင်းရာသီက ဖြစ်သည်။ ထိုစဉ်က တောင်ပင်  
လယ်ခရီးကို သဘော်ဖြင့် လှည့်လည်စဉ် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

ဝါးတို့အချို့ကိုမှ ၁၉၄၅ တွင် နယူးယောမြို့၌ ရေးခဲ့သည်။ မှတ်စုများကို  
ပြန်ကြည့်ရာမှ ရေးရန် စိတ်ကူးရလာခြင်း ဖြစ်သည်။ ထိုမှတ်စုများမှာ ၁၉၀၀  
လောက်ဆီက ရေးခြစ်ထားသည့် မှတ်စုများ ဖြစ်လေသည်။

စာရေးဆရာ တစ်ယောက်အဖို့ သူ့ဝါးတို့များကို ပြန်လည်စစည်းကာ

တပါင်းတစည်းတည်း ထုတ်ဝေရန် စီစဉ်သည့်အခါ ဘယ်ပုံ နေရာချထားရမည်ကို စေခဲမရ ဖြစ်တတ်သည်။ အတိအရှည်တူလျှင်၊ နောက်ခံနေရာဒေသတစ်ခုတည်း ဆိုလျင်ကား အထူးအထွေစီစဉ်နေစရာမလို။ အလွယ်တကူ ရှုံးနောက် လျာထားနိုင် သည်။ ထိအခါ ဝေါ်တိအမျိုးအစားတစ်ခု သို့မဟုတ် ဝေါ်တိအစီအစဉ်တစ်ခုသည် လည်း ပေါ်လာမည်။ (ဥပမာ တောင်ပင်လယ်ဝေါ်များ၊ တောက်လှစ်းရေးဝေါ်များ စသည်) သည်လို အစီအစဉ်တစ်ခုအတိုင်း စီစဉ်နိုင်လျင်ပင် စာရေးဆရာအဖွဲ့ ဝါးသာ လှပြီ။ စာဖတ်သူကမူ သတိထားမိချင်မှ ထားမိမည်။

ဝေါ်ရှည်တွင်မှ အစီအစဉ်ရှိသည်။ ဂွယ်သည်။ ဝေါ်ရှည်တွင် အစ ရှိသည်။ အလယ်ရှိသည်။ ပြီးတော့ အဆုံးဟူ၍ ရှိသည်။ စလယ်ဆုံးညီညွှတ်ပြီဆိုလျင် အသေအချာ ဖွဲ့စည်းတည်ဆောက်ထားသည့် ဝေါ်ရှည်တစ်ခု ဖြစ်လာပြီ။

ကျွန်ုတ်တော်၏ ဝေါ်တိများမှာ စာလုံးရေ အမျိုးမျိုး ကွဲပြားသည်။ တချိုက တို့စွန်းပြီး တချို့မှာ စာလုံးရေ များလွန်းသည်။

ကျွန်ုတ်တော်သည် ကမ္မာအရပ်ရပ်သို့ ခရီးလှည့်လည် သွားလာခဲ့သည်။ ဒေသကတ်ခုသို့ ရောက်လျင် ထိဒေသသူ့ ရေးစရာ ရှာသည်။ ကုန်ကြမ်းရှာသည်။ ဝေါ်တိတစ်ပုဒ် သို့မဟုတ် တစ်ပုဒ်ထက် ပို၍ရေးစရာ ကုန်ကြမ်းများ ရနိုင်မည်ဆို လျှင် ထိနေရမ်း ရက်အတော်ကြောကြောနေရန် ဝန်မလေး။ နေလည်း နေခဲ့သည်။ ဤသည်မှာ ကျွန်ုတ်အလေ့ဖြစ်သည်။

ကျွန်ုတ်တော်၏ လက်ရာများ၌ အလွမ်းအတ်လမ်းများ ပါသလို နှစ်သက် ရယ်မောစရာ အတ်လမ်းများလည်း ပါသည်။ ဝေါ်တိများ ထုတ်ဝေရန် စုစည်း သည့်အခါ အလွမ်းအဆွေးနှင့် အသေးအထွေ၊ ရယ်မောစရာတို့ကို မျှအောင် နေရာချ ထားပေးဖို့လည်း မလွယ်လှု။ အတိအရှည် မတူတာ ရှိသည်။ အတ်အိမ်တည်သည့် ဒေသနောက်ခံ မတူတာရှိသည်။ သို့ဖြစ်ရာ ကျွန်ုတ် စုစည်းဝေါ်တိများထွင် ကမ္မာအရပ်ရပ်၌ အတ်အိမ်တည်ကြသည့် ဝေါ်တိများ အများအပြား ပါဝင်သည်။ ပါဝင်သည့် အတ်ဆောင်စရိက်များကလည်း ထွေပြားသည်။ ထိအခါ စာဖတ်သူ အတွက် အလွယ်အကူဖတ်နိုင်အောင် စီစဉ်ဖို့ဆိုသည့်မှာ အလွန်ခက်ခဲလေသည်။ အကြောင်းတစ်ခုလည်း ရှိသေးသည်။ စာရေးဆရာအဖွဲ့ ဝေါ်တိပုဒ်ရေးသည့်အခါ ငါးစာကို စာဖတ်သူတွေ ဖတ်ဖို့ရေးတာ ဟူသော ဆန္ဒမရှိသည် မှန်သော်လည်း၊

ရေးမြို့ပြီခိုလျင် လူတွေဖတ်စေချင်သည့် ဆန္ဒပါပြီးဖြစ်သည်။ သို့ဖြစ်ရာ လူတွေ ဖတ်စေချင်လျင် ဖတ်ချင်စဖွယ်ဖြစ်အောင် အတတ်နိုင်ဆုံး ကြီးစားရမည့်မှာ စာရေး ဆရာတိ၏ တာဝန်သာ ဖြစ်ချေသည်။

**ဤရည်ရွယ်ချက်ဖြင့် ဝအ္မာတိများကို ဖတ်ချင်စဖွယ်ဖြစ်အောင် စီစဉ်နေရာ ချထား ပေးထားသည်။ တိုဘာနှင့် ရှည်တာကို မျှထားသည်။ သို့မှာသာ စာဖတ်သူအား တရှတ် ပြည်တော်လမ်းများမှ ပိုဂျားပြည်တော်လမ်းများသို့ ခုန်ကူးသွားခြင်း၊ တစ်ဖန် တရှတ်ပြည်လို့ ပြန်ရောက်လာခြင်း စသည့် စိတ်ကာသိကအောက် ဖြစ်စရာတိကို မတွေ့ရမည် ဖြစ်သည်။ ဤပုံစံဖြင့် ဝအ္မာတိများကို စစည်းတင်ပြထားသည်။**

**ဤဝအ္မာတိများနှင့် ပတ်သက်၍ နောက်တစ်ချက် ပြောချင်သေးသည်။ များစွာသော ကျွန်ုတ်ဝအ္မာတိကို ပြောသူနာမ်စား ‘ကျွန်ုတ်’ အနေဖြင့် ရေးထားသည်။ ဤသည်မှာ အလွန်ရေးကျသည့် စာရေးနည်းတစ်ခု ဖြစ်လေသည်။ ပုံပြော ပြီခိုလျင် ဟု ရေးရေးတုန်းက ဗာရာဏာသီပြည်မှာ ပြဟွှဲတိမင်းကြီး စိုးစံသတဲ့ ဟူသည့် ပုံပြောနည်းအတိုင်းပင် အလွန်ရေးကျသည့်နည်းဖြစ်သည်။ ဤနည်းကို ရေးဆရာအများအပြား အသုံးပြုကြသည်။ တစ်ထောင့်တစ်ညွှန် ပုံပြောသူများစွာတို့ သည် ဤနည်းကို အသုံးပြုခဲ့ကြသည်။ ပြောသူနာမ်စားဖြင့် ပုံပြောသည့် ရည်ရွယ် ချက်တစ်ခုမှာ အသင့်ယုတ္တိရှိရေးပင် ဖြစ်သည်။ ဥပမာတစ်စုတိယောက်က ယခု သူ့ပြောပြသည့်အဖြစ်အပျက်မှာ သူကိုယ်တိုင် ကြိုတွေ့ရသည့်အဖြစ်အပျက် ဖြစ်သည်ဆိုလျင် တကယ်ပင် မှန်တာတွေ ပြောနေတာပဲ၊ သူပြောတာ အမှန်ချက်းပဲ ဟု ယုံကြည်လက်ခံမည် ဖြစ်သည်။ သူများ ကြိုတွေ့ရတာမဟုတ်၊ သူကိုယ်တိုင် ကြိုတွေ့ရတာဆိုတော့ ပိုပြီး ယုံကြည်လက်ခံနိုင်သည် မဟုတ်လား။**

တစ်ဖန် ပြောသူနာမ်စားဖြင့် ပြောပြသည့် ဝအ္မာတိုင် အကျိုးထူးတစ်ခု ရှိသေးသည်။

ပုံပြောသူ ဝအ္မာတော်ကြောင်းပြောသူဘက်ကမဲ့ သူ သိတာကိုသာ သူ ပြောစရာ လိုသည်။ သူ မသိတာ၊ မသိနိုင်တာတို့ကို စာဖတ်သူ စိတ်ကူးညက် ကွန်မြှားချင်သလို ကွန်မြှားနိုင်အောင် ချုန်ခဲ့နိုင်သည်။ ပြောသူနာမ်စား ‘ကျွန်ုတ်’ ရေးနည်းကို သုံးသည့် အလွင်က ဝအ္မာရေးဆရာအချို့သည် ဤအချက်ကို သတိ မေ့နေတော်ကြသည်။ ‘ကျွန်ုတ်’ ကြိုရတာ သည်လို့ ကျွန်ုတ် သိတာကတော့ သည်လို့ဟု ပြောရင်း ပြောရင်း ‘ကျွန်ုတ်’ မသိနိုင်တာတွေပါ လေရှည်ပြီး

ဆမ်းမားဆက်မွမ်၏ အမှာ

ပြောစိတတဲ့ကြသည်။ ဤ၌ဖို့ဖြင့် ကျွန်တော့ကိုယ်တွေပါဟူသော အသင့်ယူလိုသည်  
ပျက်ပြုယူသွားတော့သည်။

သို့သော် တစ်ခု သတိချပ်သင့်သည်။

ဝါဘ္မာရာ အတ်ကြောင်းပြောသည့် ‘ကျွန်တော်’သည် အခြားအတ်ဆောင်  
များ နည်းတူ ထိုဝါဘ္မာရာ အတ်ဆောင်တစ်ယောက်ဖြစ်သည်။ သူသည် အတ်လိုက်  
(ဟီးရိုး) ဖြစ်နိုင်သည်။ သို့မဟုတ် ဘေးက ခွဲကြည့်တစ်ယောက် ဖြစ်နိုင်သည်။  
သို့မဟုတ် အခိုကဗောဓာတ်ဆောင်၏ တိုင်ပင်ဖော် တိုင်ပင်ဖော် ယုံကြည့်စိတ်ချုပျွား  
ဖြစ်နိုင်သည်။ ထိအခါ ‘ကျွန်တော်’ သည် စရိတ်တစ်ခု ဖြစ်လာသည်။ အတ်ဆောင်  
တစ်ယောက် ဖြစ်လာသည်။

သို့ဖြစ်ရာ စာရေးဆရာသည် ဤ၏ည်းကို သုံးကာ ဝါဘ္မာရာတစ်ပုဒ် ရေးပြီးဆို  
ပါစိုး။ (ဆောင်းပါးမဟုတ်၊ ဝေဖော်စာ မဟုတ်။) သူဝါဘ္မာရာတဲ့က ‘ကျွန်တော်’သည်  
ဝါဘ္မာရာ စကတည်းက စာရေးဆရာကိုယ်တိုင်ထက် ဖျတ်ဖျုတ်လာတ်လာတ် ဖြစ်နေမည်။  
ထို ‘ကျွန်တော်’ သည် သူများထက် ပို၍ အမှားအမှန်ကို ချင့်ချိန်နိုင်သူဖြစ်မည်။  
ပို၍ အကင်းပါးသူ၊ ပါးရည်နံပို၍ ရှိသူ၊ ခင်ရဲရဲ ပြောတတ်ဆိုတတ်သူ၊ ပြုမှတ်  
သူ၊ သူများထက်ပို၍ ဆန်းသစ်သူ၊ ချက်ချက်ချာချာ ရှိသူ၊ ဉာဏ်ရှင်သူ ဖြစ်မည်  
ဆိုလျင် စာဖတ်သူ၏ စိတ်ကြိုက်နှင့် တွေ့မည့်များ ဖြစ်သည်။

စာရေးဆရာ သတ်သားရမည့် အချက်မှာ သူသည် မိမိရှုပ်ပုံလွှာကို သစ္ာ  
ရှိရှိ ရေးခြယ်နေခြင်းမဟုတ်။ မိမိဖန်တီးထားသော ဝါဘ္မာအတွက် အတ်ဆောင်  
တစ်ယောက်၏ စရိတ်ကို ပိုပြင်အောင် ရေးဖွဲ့နေခြင်းသာ ဖြစ်သည် ဟူ၍ပင်တည်း။

တတိယတစ်ချက် ပြောစရာကျိုန်သေးသည်။

ဤဝါဘ္မာတို့ အတွဲတွင် မလေးကျွန်းဆွယ်၌ အတ်အိမ်တည်သည့် ဝါဘ္မား  
ပါရှိသည်။ ထိုဝါဘ္မားနှင့် ပတ်သက်၍ အနည်းငယ် စကားချုပ်ချင်သည်။

ယင်းတို့ကို ရေးသည့်အချို့မှာ ဒုတိယကမ္မာစစ်မဖြစ်မဲ့ နှစ်ပေါင်းများစွာက  
ဖြစ်သည်။ ယခုမှ ဤဝါဘ္မားထဲက ပတ်ဝန်းကျင်အခြေအနေတို့သည် မတည်ရှိတော့  
ပြီ။ မတည်တဲ့တော့ပြီ။ ထိုလောက၊ ထိုဘဝါသည် အတိတ်တွင် ကျွန်းခဲ့ပြီ။ ခေတ်တွေ  
ပြောင်းလာပြီ။ ဘဝတွေ ပြောင်းလာပြီ။

မလေးကျွန်းဆွယ်သို့ ကျွန်တော် ပထမဆုံးရောက်သည့် အချို့က တွေ့  
ကြော့ရသည့် ဥရောပတိုက်သား မျက်နှာဖြူများနှင့် သူတို့၏နေးများ နေထိုင်ပြီ။

ဆက်ဆပံ့မှာ သူတို့ ကျင်လည်ခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်က ဘဝမျိုးအတိုင်းသာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ်နှင့် ထိအချိန်သည် ဘာမျှ မခြားနား။

သူတို့သည် ငါးနှစ်တစ်ကြိမ် ဘတိပြန်ခွင့်ရကြသည်။ ဤေးတော့ တစ်နှစ် လျှင် ခွင့်သုံးလေးငါးပတ် ကြောက်သည့်အခါလည်း ရှိသည်။ သူတို့နေသည် အရပ် တွင် ရာသီဥတု ပူပြင်းဆိုးရွားလျှင် မလှမ်းမကမ်းရှိ တောင်ပေါ်စခန်းမြို့တစ်ခုခုသို့ သွားကာ လေအေးလေသန ရှာနိုက်နိုင်သည်။ ဥရောပတိုက်သား မျက်နှာဖြူများ နှင့် မတွေ့ရတာ ကြောပြီဆိုလျှင် အခြားအစိုးရ အမှုထမ်းများနည်းတူ စင်ကာပုသို့ သွားကာ ကိုယ့်အမျိုးသားများနှင့် တွေ့ခဲ့ပျော်မွေ့နိုင်သည်။

သတင်းစာကလည်း နောက်ကျေသည်။ ဥပမာ ပိုညီကျေနှင့် မြစ်ဖျားစခန်း တစ်နေရာဆိုလျှင် တိုင်းသတင်းစာကို ခြောက်ပတ်ကြာမှ ဖတ်ရာသည်။ စင်ကာပု သတင်းစာတစ်စောင်ကို ဆယ့်ငါးရှုက်အတွင်း ဖတ်ရလျှင် အဂုဏ်ကံကောင်းလှပြီ။

သို့သော် လေယာဉ်ခရီးက ယင်းတို့အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ စစ်(ဒုတိယကမ္မာစစ်) မဖြစ်မီကဆိုလျှင် ငွေကြေးတတ်နိုင်သူတို့သည် ခွင့်ရက်တိ ယူကာ အက်လန်သို့ လေယာဉ်စီးပြီး ပြန်နိုင်သည်။ သတင်းစာ၊ ဂျာနယ်၊ မရှုဇ်း တို့ကိုလည်း ပုံနှစ်ပိုက်က မင်နဲ့မပြုယေသးမီ ဖတ်နိုင်သည်။

သို့သော် ဟို့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကမူ ဆာရာက်၊ ဆီလင်ကို စသည် ဒေသတိမှာ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထား ပျော်မွေ့နေထိုင်ကြရသည်။ ဒေသများ ဖြစ်သည်။ အလုပ်က ပင်စင်ယူတော့မှုပဲ ဘတိဥရောပကို ပြန်နိုင်ကြသည်။ အက်လန်ဆိုသည်မှာ သူတို့နှင့် အဂုဏ်အဂုဏ် ဝေးလဲသော အရပ်ဒေသများ ရှိနေသည်။ ငါးနှစ်လောက်ကြာမှ ထိအက်လန်သို့ တစ်ခေါ်ကို ပြန်ရောက်သွားသည့်အခါ အက်လန် သည် သူတို့အစိုးရ စိုးနေသည်။ ထိအက်လန် ထူးဆန်းအဲသြစ်ရာတွေ ပို၍ များလာ သည်ဟု ထင်ရာသည်။ သူတို့အစိုးရ ကိုယ့်အိမ်ကိုယ့်ရာ ဆိုသည်မှာ သူတို့ဘဝ တစ်စိတ် တစ်ပိုင်း ကုန်လွန်ရာ ယခု အလုပ်လုပ်နေသည့် ဒေသဖြစ်နေပြီး၊ ရင်းနှီးသည် မိတ်ဆွေဆိုသည် မှာလည်း ထိဒေသမှာပင် ရှိနေတတ်လေသည်။ အက်လန်သည် သူတို့နှင့် သူတို့မြင်ပြင်ပြင် ဖြစ်နေလေသည်။

လေယာဉ်ခရီးများ ပေါ်လာကာ အဆက်အသွေးယ် ပိုမိုကောင်းမွန်လာသည့် တိုင်၊ ပိုမို မြန်ဆန်လာသည့်တိုင် အက်လန်သည် သူတို့အစိုးရ နိုင်ငံရပ်ဗြား ဖြစ်နေသည်။

ဆမ်းမားဆက်မွမ်၏ အမှာ

အခြေအနေပေးသဖြင့် ခဏတစ်ဖြတ် ပြန်ခွင့်ရသည့်အခါ အံ့လန်သည် ယာယီဂွန်ခို စခန်းတစ်ခု ဖြစ်နေသည်။ အံ့လန်ပြည် ဆတ်ဆက်နယ် အတိသား သို့မဟုတ် ယော်ရှုင်းယား စိမ့်မြေဇာတိသားတို့မှာ အလုပ်သင့်ရာ ဘဝစခန်းတစ်နေရာတွင် ကြေရှည်ကြောမြော ရပ်နားအရသည်နှင့် တူနေသည်။ အတိမြေကို ချစ်ခင်တွယ်တာ သည့် နောင်ကြီးသည် ယခုမှ ထို့ ခိုင်မြဲလာသည်။ တစ်ခါတစ်ရုတွင်မူ ချဉ်နောင်ထား သည့် ကြိုးကလေး ပြတ်ချင်သလိုလို၊ လျော့ရဲ့ ဖြစ်ချင်သလိုလို အခါမျိုး ကြို့ရ သည်။ မသိသိဖြစ်စေ အံ့လန်သည် ရေနားက လင်းချို့တစ်ကျွဲမှာပဲ ရှိနေသည်ဟု သူတို့ထင်သည်။ အံ့လန်နှင့် သူတို့သည် အဆက်မပြတ်။ ဤစိတ်ထားက သူတို့ ဘဝအမြင်တစ်ခုလုံးကို ပြောင်းလဲ စေခဲ့သည်။

ဤဝါဘ္မားထဲတွင် ကျွန်တော်ရေးပြသည့် တိုင်းပြည်များသည် ထိအခို့က အလွန်အေးချမ်းသည့် တိုင်းပြည်များဖြစ်သည်။ ပြီတိသျေအပ်ချုပ်မှုအောက်တွင် မလေးအချို့၊ တရာ့အချို့၊ အယ်အချို့သည် မကျေနာပ်ဖြစ်ကာ ရုံခုံပူးပူး လုပ်ချင်လုပ်မည်။ သို့သော်လည်း မကျေနာပ်မှုသည် ဘွားဘွားကြီး ပေါ်မလာ။ မကျေနာပ် သည့် လက္ခဏာတစ်ချက်တလေ့မျှ မတွေ့ရ။ ပြီတိသျေက ထိအရပ်တွင် တရားဥပဒေ ကို စိုးမိုးစေသည်။ သူတို့အတွက် ဆေးရုံများ ဆောက်ပေးသည်။ ကျောင်းများ ဖွင့်ပေးသည်။ စက်မှုလုပ်ငန်းကို အားပေးသည်။ ထိုအောင် ရာဇ်ဝတ်မှုဆိုသည့်မှာ အခြားအောင် မပို့။ မလေးကျွန်းဆွယ် တစ်နံ့တစ်လျား လက်နက်မပါဘဲ ဘေးအန္တရာယ်မရှိ ခြေဆောင်ရွက်သည်။ အဆင်မပြေတော်လေး တစ်ခုတော့ ရှိသည်။ ယင်းမှာ ထိအခို့က ရော်ဘာဖျေး မကောင်းခြင်းပင် ဖြစ်လေသည်။

ဤဝါဘ္မားနှင့် ပတ်သက်၍ တစ်ခုမှာချင်သည်။ များသောအားဖြင့် ယခု ဖော်ပြထားသည့် ဝါဘ္မားမှာ အလွမ်းဘက်၊ အနိုင်းရုံဘက် ပိုကဲနေသည်။ သို့ တိုင်အောင် ကျွန်တော့ဝါဘ္မားတွင် ဖတ်ရသည့် အဖြစ်အပျက်တို့မှာ ထိုအောင် စွဲစဉ် ကြုံတွေ့နေရသည့် အဖြစ်အပျက်များ ဖြစ်သည်ဟု စာဖတ်သူက မယူဆစေ ချင်ပါ။

မလေးကျွန်းဆွယ်တွင် ယာယီဂွန်းခိုသည့် ထိပုဂ္ဂိုလ်တို့သည် အစိုးရ အမှုထမ်းများ အရာထမ်းများ၊ ရော်ဘာခြေစိုက်သူများနှင့် ကုန်သည်များ ဖြစ်သည်။ သူတို့သည် လူသာမန်တို့ ဘဝအနေအထားအတိုင်း ကျင်လည်နေထိုင်ကာ သူတို့ဘဝ စခန်းတစ်နေရာတွင် ရတတ်သမျှနှင့် ကျောပ်ရောင့်ရဲနေကြသူများ ဖြစ်သည်။

လုပ်စရာရှိသည့် အလုပ်ကို ကျေကျေဖွန့်ဖွန့် လုပ်ကိုင်ဆောင်ရွက်ကြသည်။ အခြား အနီးမောင်နဲ့တိန္ဒာည်းတူ သူတို့သည်လည်း သူတို့၏ အီးသားမယားများနှင့် ပျော်ဆွင်စွာ နေထိုင်ကြသည်။ ပြီးတော့ ပြီးငွေစရာကောင်းသည့် ဘဝတစ်ခုကို ကုန်လွန်ခဲ့ကြရ သည်။ တစ်နေ့လာလည်း သည်အလုပ်လုပ်၊ သည်လူတွေနှင့် ဆက်ဆံ၊ နောက်တစ် နေ့လာလည်း ထိန်းလည်းကောင်းပင်။ တစ်ခါတစ်ရုံတွေမှ အပြောင်းအလဲ ရှာသည့် အနေဖြင့် တော့ပစ်၊ အမဲပစ် ထွက်ကြသည်။ သို့သော်လည်း သူတို့တွေက ပုံသေကားကျ အောင်သော ဘဝတစ်ခု ရှိနေသည်။ ယင်းမှာ တစ်နေ့အလုပ်ခါန့် ကုန်လွန်လျင် ကစားဖော် ရှိခဲ့သော တင်းနှစ်ကစားသည်။ အနီးအနားတွင် ကလပ်တစ်ခုရှိနေလျင် နေစောင်းသည့်နှင့် တစ်ပြီးငွေနက် ကလပ်သို့ သွားသည်။ အရက်အသင့်အတင့် သောက်သည်။ ပဲကစားသည်။ တစ်ခါတစ်ရုံ အချင်းချင်း ကတောက်ကဆတ် ဖြစ်စရာရှိလျင် ဖြစ်ကြသည်။ အချင်းချင်း မနာလို ဝန်တိတာလေးတွေ ရှိကြသည်။ လူသာမဇ္ဈိုယ် စိတ်ကလေးတွေ ပြောစွက်လာတတ်ကြသည်။ တစ်ခါတစ်ရုံ အချင်းချင်း မောက်မှား ကြတာတွေ ရှိသည်။ တစ်ခါတစ်ရုံ ပျော်စရာ ပါတီပွဲလမ်းသဘင်များ ဆင်ယင် ကျွေးပကြသည်။

သူတို့သည် သဘောကောင်းသူများ၊ လူကောင်းများ ဖြစ်ကြသည်။ သူတို့ သည် ရှိုးသားသည့် လောကသားများ ဖြစ်ကြလေသည်။

သူတို့ကို ကျွော်တော်လေးစားစားသည်။ ချစ်ခိုင်နှစ်သက်သည်။ သို့သော်လည်း သူတို့သည် ကျွော်တော် ဝဲဗျာရေးနိုင်မည့် စရိက်ပိုင်ရှင်မျိုး မဟုတ်ကြပေ။ လူတစ် ယောက်၏စရိက်သည် အခြားလူများနှင့်မတူဘဲ ထူးခြားသည်။ ထိုစရိက်ကို အခြေ တည်ကာ သူအကြောင်း ဝဲဗျာရေးလိုကောင်းမည်ဟု ထင်မြင်ယူဆလျင်၊ စိတ်ကူး ရလာလျင် ထိုအကြောင်းကို ကျွော်တော်ရေးသည်။ တစ်ခါတစ်ရုံ ထူးခြားသည့် အခြေအနေတစ်ခုခုတွင် စိတ်နေသဘောထား တစ်စုံတစ်ခုကြောင့် မမျှော်လင့်သည့် အဖြစ်အပျက်တစ်ခု ပေါ်လာရသည်။ ထိုအခါ ကျွော်တော်မှာ ရေးစရာ အကွက်ဝင်လာ သည်။ ထိုကြောင့် ထိုအဖြစ်အပျက်ကို ကျွော်တော် ဝဲဗျာရေးသည်။ သို့သော်လည်း ကျွော်တော်ထပ်ပျော် ပြောချင်ပါသေးသည်။ ထိုလူစရိက်၊ ထိုလူအဖြစ်သနစ်တို့မှာ ဖြစ်လိုပြစ်စဉ်နှင့် ကွဲပွဲသွားသည့် လူသာဘဝများသာ ပြစ်လေသည်။ ယင်းတို့မှာ ယောက်မဆောင်။ ခြင်းချက် သဘောသာ ဆောင်လေသည်။

ဆမ်းမားဆက်မွမ် । ၁၉၅၁

## စာရေးသူနှင့် သူ၏ ဝထ္ခတို့များ

စာရေးသူမှာ ဝီလျမ် ဆမ်းမားဆက်မွမဲ ဖြစ်သည်။ အက်လိပ်လူမျိုးဖြစ်ပြီး ၁၈၇၄ တွင် ဧွေးဖွားကာ ၁၉၆၆ တွင် ကျယ်လွန်သည်။

နှစ်ဆယ်ရာစုတွင် ကျော်ကြားသည့် အက်လိပ်စာရေးဆရာများအနက် တစ်ယောက် ဖြစ်သည်။ သူစာများမှာ စာပေမျိုးဆက်သုံးဆက် သို့မဟုတ် စာပေ ဆောင်သုံးဆောင်အထိ ကျယ်ကျယ်ပြန့်ပြန့် နေရာယူသည်။ ကဗျာက လွှဲလျင် အားလုံး ရေးသည်။ ဝထ္ခတို့၊ ဝထ္ခရှည်၊ အထ္ခာဗျို့၊ ပြဇာတ်၊ ခရီးသွားစာပေ၊ စာပေအကဲဖြတ် စာတမ်းများ... စသည်။ သို့တိုင်အောင် သူမှာ ရေးစရာ မကုန်ခန်းသေးဟု ဆိုကြသည်။

မှစ်ကို အကျိမ်းကျင်ဆုံး ဝထ္ခတို့ရေးဆရာဟု အချို့က နေရာပေးကြသည်။ သူကိုယ်တိုင်ကမူ ဝထ္ခတို့အရာတွင် ပြင်သာစ် စာရေးဆရာ မိပတ်ဆန်းသည် အကျိမ်း ကျင်ဆုံးဖြစ်သည်။ သူသည် မိပတ်ဆန်းထံမှ နည်းယူရပါသည်ဟု ဝန်ခံသည်။

သူ၏ ပထမဆုံး ဝထ္ခမှာ လီဇာ<sup>\*</sup> ဖြစ်သည်။ ယင်းကို ၁၈၉၇ တွင် ရေးသည်။ ဆရာဝန်လုပ်ရန် လန်ဒန်မြို့တောင်ဘက် စိန်းသောမတ်ဆေးရှုံး လက်တွေ ဆင်းနေစဉ် ရေးသည့် ဝထ္ခဖြစ်သည်။ ယင်းမှာ ထိုးဆေးရုံးကျင် လင်းဗုံးလုပ်လုပ်ငန်းရဲ့

\*Liza of Lambeth, 1897. (သိပ္ပါဒီးလှ မြန်မာပြန်ဖူးသည်။)

ရင်ကွက်၌ ကျင်လည်ပျော်စွဲစဉ်က ရသည့် အတွေအကြံကို ဝအ္ဌာဖွံ့ခြင်း ဖြစ်သည်။ ထိုဝအ္ဌာကို ဝေဖန်ရေးဆရာတိဗာ များစွာ ချီးကျူးမှုတွေသည်။ ထိုအခါ မွမ်မှာ စိတ်ဓာတ်တက်ကြွလာသည်။ စာရေးဆရာ ဖြစ်ပြီ၊ စာရေးဆရာ လုပ်စားနိုင်ပြီ ဟူ၍လည်း အားတက်မိသည်။ လီဇာ ထွက်ပြီးနောက် စဝိန်ပြည်သို့ သွားသည်။ ‘ဆီးဦးမှာ တစ်နှစ်လောက် နေတယ်၊ နှုတ်ခိုးစွေး ထားတတ်လာပြီ။ ဒီလစ်ပိုင် ဆေးပြင်းလိုပြီးကိုလည်း ဖွာတတ်လာပြီ၊ ပြီးတော့ ဂီတာအတီးသင်တယ်။ အနားကျယ်ကျယ် ၏ီးထပ်ပြီးဆောင်းပြီး ဆီးဦးမြို့က လမ်းမကြီးမှာ ခပ်ကြွားကြွား လျောက်တော့တာပဲ’ ဟု ပြောဖူးသည်။

တစ်နှစ်အကြာတွင် အိုလန်သို့ ပြန်လာသည့်အခါ စာရေးဆရာ လုပ်စား တော့မည်ဟူသော စိတ်ကူးကို လီဇာ မှ ရသည့် စာမူခ ပေါင်နှစ်ဆယ်က ချေဖျက် လိုက်လေသည်။

ထိုအခါ မွမ်သည် ပြောတ်ကို ရေးသည်။ စင်တင်ရန် ကြိုးစားသည်။ သူ၏ ပြောတ်များကြောင့် လူသိများလာပြီး ငွေကြေး အတန်အသင့်ရလာသည်။ သို့ဖြစ်ရာ ဝအ္ဌာမရေးတော့ဘဲ ပြောတ်များကိုသာ ရေးသည်။ သူ့ ပြောတ်များကို လန်အန်၌ စင်တင်သည်။ မြို့မြို့မြို့ကို စားရသည့်အခါ ကျေနပ်သည်။ သို့နှင့် ငွေကြေးစားဆောင်းကာ မေးယားတွင် အိမ်တစ်လုံး ဝယ်သည်။ ပြောတ်ရေးချုပ်နှင့်သည်အခါ ဝအ္ဌာမရေးတော့ ဟူ၍ပြင် စိတ်ကူးယဉ်သေးသည်။

၁၉၁၄ တွင် ပထမကမ္မာစစ်ကြီး ဖြစ်လျှင် မွမ်သည် စစ်မြေပြင် သူများပြု တပ်သို့ ဝင်သည်။ ထိုနောက် တောက်လှမ်းရေးတပ်တွင် တွဲဖက်တာဝန်ချထားခြင်း ခံရသည်။ သို့သော်လည်း အဆုတ်ရောဂါကြောင့် တပ်မှ ဆွေွေထွက်ရသည်။ ထိုနောက် တောင်ပင်လယ်သို့ ခရီးထွက်သည်။ ဤတွင် လမင်းနှင့်ခြောက်ပနီ\* ဝအ္ဌာရည်၊ ရွှေပြန့် ဝအ္ဌာတို့အတွက် ဇာတ်လမ်းများ ရလာသည်။ တောင်ပင်လယ်မှ ပြန်လာလျှင် အဆုတ်ရောဂါမှာ မသက်သာ။ သို့သော်လည်း ရရှုးပြည့် ပိုထရိုကရက် မြို့သို့ သွားဖြစ်အောင် သွားသည်။ ပထမကမ္မာစစ်ပြီးလျှင် တရရှုံးပြည်သို့ သွားသည်။ ထိုနောက် ကမ္မာအရပ်ရပ်သို့ ခရီးလှည့်သည်။ ကမ္မာပေါ်တွင် သူ မရောက်ဖူးသည့် အေသမရှိသလောက် နှဲ့စပ်သည်။ အတွေအကြံ ဗဟိုသုတလည်း ကုလု

\*The Moon and Sixpence (တင့်တယ်က “လစန္တနှင့် ခြေးပိုက်ဆုံးမည်ဖြင့် မြန်မာပြန်သည်။)

စာရေးသူနှင့် ဘူ၏ ဝထ္ခုတိများ

ကြယ်ဝလာဖြီဟု သူကိုယ်သူ ယူဆသည်။

ဤသိဖို့ဖို့ မှမိသည် နှစ်ဆယ်ရာစု၏ ပထမတစ်ဝက်အတွင်း ငွေကြေးအားဖြင့်လည်းကောင်း၊ နာမည်အားဖြင့်လည်းကောင်း ကြယ်ဝအောင်ဖြင့်လာသည်။ ထိုအခါ စည်းစီမံရှုရှု အော်ထိုင်သည်။ ညာနေခ်းတို့တွင် တစ်ယောက်တည်း ရသေ့ စိတ်ဖြေ ဖက်စားတတ်သည်။ ညာအိမ်ရာဝင်လျှင် စုစောက်ဝထ္ခုတွင်ပုဒ်ကို ဖတ်သည်။ သူအိမ်တွင် ဒက်ရှုန်းမျိုး ခွေးပုလေးများ လေးကောင်ထားက်မန်ည်း မွေးထားသည်။ ခွေးကလေးများကို စားကောင်းသောက်ဖွယ် ကျေးမွေးပြန့်သည်။ ထိုအခါ သူကို လူချမ်းသာစာရင်းဝင်အဖြစ် အသိအမှတ်ပြုကြလေသည်။

သူဝထ္ခုအကြောင်း ပေဖန်ပြောဆိုလျှင် သူ မကြိုက်။ နားမထောင်တတ်။ ညာနေတိုင်း အချိန်တစ်နာရီပူကာ ဂ္ဂိုဝင်စာကြီးများကို ပြန်ဖတ်လေ့ရှိသည်။ ဒါဝင်၏ တစ်နွေတာ အလုပ်ခိုင်များ မများ။ သို့ဟိုအောင် မိုးသိပ္ပါပညာကို တော်လုန်ပြောင်းလဲစေ သည့် အယူအဆသာများကို ရှာဖွေတပ်ပြနိုင်ခဲ့သည်။ ယင်းကို အားကျကာ သူသည် တစ်နွေး သုံးနာရီသာ အလုပ်လုပ်သည်။ ဤစုစုံးကမ်းကို လိုက်နာကျင့်သုံးလျှင် အသက်မွေးဝမ်းကျောင်းလည်း ဖူလုံမည်။ နာမည်လည်း ကျော်ကြားလာနိုင်မည်ဟု တွက်ကိန်းချခဲ့သည်။

ဘူ၏ ဘဝထွေတ် သခေါပ(အကျဉ်းချုပ်)\*၁၉၃၈ တွင် သူစရိတ်နှင့် သူရည်ရွယ် ချက်တို့ကို ဖော်ပြရန် ကြိုးစားထားသည်။ စာရေးဆရာ ဖြစ်လာပုံ၊ ဘဝအမြင် လောက အမြင် အချို့ ဘယ်သို့ ရလာပုံ၊ စာပေနှင့် ပတ်သက်သည့် ခံယူချက် ဘယ်သို့ရလာပုံ တို့ကို ယင်းသခေါပတွင် တွေ့နိုင်သည်။

မှမိသည် လူအဖြစ်တွင် ဆက်ဆံရေးသတ္တဝါ မဖြစ်လာ။ လူတွေနှင့် မရောနော။ အပေါင်းအသင်းများနှင့် အရေက်များအောင် မသောက်တတ်။ သီချင်းလည်း အော်ကြီး ဟစ်ကျယ် မဆိုတတ်။ လူတွေနှင့် သူ့လာကာ ပွဲလမ်းသဘင်တို့တွင် မပျော်မွေ့တတ်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတို့ကို လူပုံအလယ်တွင် မဖော်ပြတတ်။

‘ချို့မေတ္တာ လမ်းပေါ်မှာ အကြော်မြေပေါင်းများစွာ လျောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ အချို့ဆုလာဘ် ချိုးမြှင့်ခြင်း မခဲ့ရပါဘူး’ ဟု မွမ်က ဝန်ခံ ဖူးသည်။

သူသည် မည်သူနှင့်မျှ ရင်းနှီးအောင် မပေါင်းသင်းဟု အများက ကြေကြ

\*The Summing Up

သည်။ မိတ်ဆွေရင်းချုမထား ဟန္တြဲလည်း အများက ယူဆကြသည်။

သူအတွေအကြံတိကို သူရေးသည့် ဝအ္မာတိများ၊ ဝအ္မာတိများ၊  
ပြောတိများတွင် တစ်ပိုင်းစီ တစ်စစ် ဖော်ပြတတ်သည်။

၁၉၄၉ တွင် စာရေးဆရာ မှတ်စုများ\* ကို ထုတ်ဝေသည်။ ၁၈၉၂ မှ  
စ၍ သူအတွက် အသုံးဝင်မည့် အချက်အလက်တို့ကို ရေးမှတ်သည်။ စာရေးဆရာ  
တစ်ယောက် မည်သို့ အတ်လစ်းရုသည့် ဝအ္မာဖန်တီးသည်ကို ဖော်ပြသည့် မှတ်စုစာအုပ်  
တစ်ရု ဖြစ်လေသည်။ သုံးချင်သည့်အခါ သုံးရန် အသင့်ဖြစ်အောင် ကုန်ကြမ်းတို့ကို  
စုစုပေါင်းသုံးသပ်ကာ မှတ်တမ်းတင်ထားသည့် စာရေးဆရာတစ်ယောက်၏ မှတ်စု  
ဖြစ်လေသည်။ ယင်းတွင် မွမ်သည့် သူရောက်နဲ့သည့် နေရာအနှံးအပြားမှ ရှုခင်းများ၊  
မြို့မြို့ဒေသ မြင်ကွေးများ၊ လူပုဂ္ဂိုလ်အမျိုးမျိုးတို့၏ လေလာရှိက်နှင့် ရပ်ပုံစွာများကို  
ရေးမှတ်ထားလေသည်။ သူ မရောက်ဖူးသည့် နေရာဟန္တြဲလည်း မရှိ။ တရုတ်ပြည်၊  
ပစိဖိတ်သမုဒ္ဓရာဒေသ၊ တောင်ပင်လယ်မှ ကျွန်းများ၊ ရရှာပြည်၊ အနီးယပြည်၊  
အမေရိကပြည်၊ ဥရောပတိုက်နှင့် မြေထပ်လယ်ဒေသများ။

၁၉၁၇ တွင် ရရှာပြည်သို့ သူရောက်သွားသည်။ လူသီများသည့် စာရေး  
ဆရာ အကျော်အမော်များအကြောင်း မှတ်တမ်းတင်သည်။ တော်လ်စတိုင်း၊  
တူရှိည်က်၊ ဒေါ်စတာ ယက်စကို၊ ချက်ကော့၊ ပြီးတော့ ရရှားစာပေ၊ ရရှားစရိတ်၊  
ရရှားရေမြေ တေားထား၊ ရရှားစိတ်ခာတ်။

သူသည် ကမ္မာနာရာဒေသ အနှံးအပြားတွင် လူအမျိုးမျိုးကို တွေ့ခဲ့သည်။  
ရော်ဘာဗြဲ နိုက်သူများ၊ ဟိုတယ်ပိုင်ရှင်၊ သာသနာပြု၊ ဆရာဝန်၊ အင်ဂျင်နီယာ၊  
ကုန်သည်၊ တရား သူကြီး၊ ကျောင်းဆရာ၊ ပြည့်တန်ဆာခေါင်း၊ အနီးယာ ယောက်၊  
ဖြတိသွေ့ သံအရာရှိ၊ လူစရိတ်ကို လေ့လာနေသည့် မန္တသာပညာရှင် မွမ်က  
သူတိအားလုံးကို နှိုက်နှိုက်ချက်ချက် စာရင်းပြု မှတ်တမ်းတင်သည်။

ထိမှတ်စုမှ အချို့ကို နောင်အခါ ဝအ္မာရေးရာတွင် အသုံးပြုသည်။

တောင်ပင်လယ်ခရီးတွင် သာသနာပြုလင်မယားစုံတွဲနှင့် ဟိုနိုလူလှမြို့  
မြို့နီရပ်ကွက်မှ ထွက်ပြီးလာသည့် မိန်းမတစ်ယောက်ကို သဘောပေါ်တွင် သူ  
တွေ့သည်။ ယင်း တို့အကြောင်းကို ဤသို့ မှတ်စုတွင် မှတ်ထားသည်။

စာရေးသူနှင့် ဘူ၏ ဝွေဗြတိများ

သာသနပြု။ ॥အရပ်ရည်ရည်။ ပိန်ပိန်ပါးပါး။ ခြေတံ  
ကြီးများမှ ပို၍ ရည်သည်။ လမ်းသွားလှင် ဆတ်တောက် ဆတ်တောက် သွားသည်။  
မျက်နှာတွင် ပါးရိုးငါးနေအောင် ထွက်သည်။ သူ့ဆံပင်သည် သူများထက် ရည်သည်။  
မျက်လုံးအိမ်သည်လည်း သူများထက် ပိုကြီးသည်။ သူငယ်အိမ်မှာ နက်မှောင်  
နေသည်။ လက်ဖတ်မှ လက်ချောင်းကြီးများ ကားတွက်နေသည်။ မျက်လုံးတွင်  
တစ်စုတစ်ရာကို ချုပ်ကိုင်ထိန်းထားရသည့် အမှုအရာမျိုး ပေါ်နေသည်။ အသားမှာ  
နေလောင်ကာ နှီည့်နေသည်။

မစွဲက် ဒေလျှေး။ ॥ သူမိန်းမ။ ဆံပင်ကို အကျအန်  
ပြင်ဆင်ထားသည်။ နာခေါင်းတွင် ညျပ်ထားသည့် ကိုင်းမပါသော ရွှေမျက်မှန်စိုင်း  
ကို ကြိုးဖြင့် ချိတ်ထားသည်။ ဆိတ်မျက်နှာလို မျက်နှာသွယ်သည်။ သတိကြီး  
စွာန်းသည်။ မဆင်မခြင် စရိက်မျိုးမဟုတ်။ ကျိုးကန်းလို မြန်ဆန်သည်။ ဖျတ်ခနဲ့  
ဖျတ်ခနဲ့ လှပ်ရှားသည်။ အထူးခြားဆုံးမှ စုံရှာသည့်အား ဖြစ်သည်။

မစွဲသွေမဲဆန်း။ ॥ ကိုယ်ထည် ခင်ဖွံ့ဖွံ့ဗြို့ကြေး  
လှသည့် ရုပ်မျိုး။ ဂျိ နှစ်ထက် မကြီးသေး။ ဝတ်စုံဖြူ။ ဦးထုပ်ဖြူကြီးကို  
ဆင်ယင်ထားသည်။ ခြေသွေလုံးသားများမှာ ခြေအိတ်ဖြူကို ဖောက်ထွင်းကာ  
ခုံးကြွေထွက်နေသည်။ အီဝေလီ(မီးနှီရပ်ကွက်)ကို ပုလိပ်ဝင်ဖမ်းသဖြင့် ထွက်ပြီး  
လာဟန်တူသည်။ အော်ယာကျွန်းသို့ သွားကာ ဟိုတယ်တစ်ခုရှုတွင် စားပွဲလိုး  
လုပ်မည်ဖြစ်သည်။

ဤမှတ်စုံများမှ ရွှေပျော်ကို သူ ဖန်တီးခဲ့သည်။

ဤသည်မှာ မွမ်အကြောင်းနှင့် သူ့ဝွေဗြတိများ ဖြစ်ပေါ်လာပုံ တစ်စိတ်  
တစ်စိုင်း ဖော်ပြုချက်ဖြစ်သည်။

သူ့ဝွေဗြတိ သုံးတွဲကို ၁၉၅၁ တွင် ပထမဆုံးအကြိုင် ပေါင်းရုံးထုတ်  
ဝေသည်။ ဟို့န်းမန်း စာအုပ်တိုက်မှ ဖြစ်သည်။ ၁၉၆၂ တွင် ပင်္ဂါင် စာအုပ်တိုက်မှ  
ထပ်မံပုံနှိပ်ထုတ်ဝေသည့်အခါ လေးတွဲ ခွဲထားသည်။ ယင်းလေးတွဲတွင် တတိယ  
တွဲမှာ ထောက်လှမ်းရေးသမားတစ်ဖြစ်လဲ စာရေးဆရာ အက်ရှင်ဒင်၏ ပထမကဗ္ဗာ  
စစ်ကာလ စွန်စားခန်းများ ဖြစ်သည်။ ၁၉၇၄ တွင် စစ်မှုထမ်းရာမှ ရလာသည့်  
အတွေအကြိုးများကို ဝွေဗြရေးဖွဲ့ထားခြင်း ဖြစ်သည်။

ယခု မြန်မာပြန်ဆိုထားသည့် ဝွေဗြတိ ၁၂ ပုဒ် \* မှာ ပင်္ဂါင်ထုတ်

ဆမ်းမားဆက်မွမ်၏ ဝအ္မာတိများ

ပေါင်းစည်းဝအ္မာတိများ အတွဲ ၁၊ အတွဲ ၂ နှင့် အတွဲ ၄ တို့မှ ပြန်ဆိတ်ထားခြင်းဖြစ်သည်။ အစီအစဉ်ကို မူလ အတွဲ ၁၊ ၂၊ ၄ တို့အတိုင်း နေရာချထားပေးထားသည်။

ပထမ ၆ ပုဒ်များ အတွဲ ၁ မှ ဖြစ်ပြီး ဒုတိယ ၃ ပုဒ်များ အတွဲ ၂ မှ ဖြစ်သည်။ နောက်ဆုံး ၃ ပုဒ်များ အတွဲ ၄ မှ ဖြစ်သည်။\*\*

ရွှေပျော်သည် မွမ်၏ လက်ရာကောင်းတစ်ပုဒ်ဟု ကျော်ကြားသည်။ ပါဂိုလို ကျွန်းပေါ်တွင် ခင်ကြီး ဒေါ်ဆန်က မစွဲသွမ်မဆန်အား ဓမ္မကျမ်းစာ ပြနေစဉ် ပန်နိုင်သည် တပေါ်ပေါ် ရွှေချော်သည်။ မိုးသံနှင့် ဓမ္မကျမ်းစာသံတို့ ရောကွေးနေသည်။

အနိုင်မခံတွင် ဒုတိယ ကမ္မာာစ်ကာလ ပြင်သစ်ဖြည့်သို့ ဂျာမန်တပ် ဝင်စဉ် ကြံ့ရသည့် စစ်ရှုံးသူ၏ အနိုင်မခံ အရှုံးမပေါ်တို့တော်ကို ဖော်ပြထားသည်။

ကိုဆိုးပေမှာ တော်ဆောင်စိုက် ဝိပြင်သည်။ အရက်အုံး ကိုဆိုးပေသည် အပျို့ကြီးတစ်ယောက်နှင့်တွေ့ကာ အရက်ကို စွဲပြီး လက်ထပ်ယူသည်။ ယင်းအဖြစ်ကို ကြည့်ကာ ဒတ်ချုံ အရေးပိုင်မင်း မသက်မသာ ဖြစ်သွားရပုံများ နစ်သက်ရယ်မောစရာ ကောင်းလေသည်။

စခန်းတစ်နေရာများ မွမ်၏ လက်ရာကောင်းတစ်ပုဒ် ဖြစ်သည်။ မလေး ကျွန်းဆွယ်တစ်နေရာတွင် ရုံးထိုင်သော ခုပ်ချုပ်ရေးမှုး အင်္ဂလာရိပုံကြီးလူကောင်း မစွဲတာ ဝါဗာတန်နှင့် ကိုလိုနိုင်တွင် ကြီးပြင်းခဲ့သည့် လူငယ်ကလေး ကူးပါးတို့၏ ပဋိပွဲများ ခေါ်ဆောင်း ခေါ်သစ် အမူအရာနှစ်ခု ဆုံးကျင်သည့် ပဋိပွဲမျိုးလား။ မျက်နှာချေးဆိုင်မရသည့် သူတို့နှစ်ယောက်၏ တစောင်းစေးနှင့် မျက်ချေးအဖြစ်များ အုံ့ခြားဆင်ခြင် စရာကောင်းသည့် အမူအရာမျိုး ဖြစ်လေသည်။

မွမ်၏ ဝအ္မာတိများ အင်္ဂလာရိပုံကြီးဝင်တွင် တစ်စုံတစ်ခုသောနေရာ ရရှိနိုင် မရရှိနိုင်ဆိုသည်ကို ဤဝအ္မာတိများက အဖြေားမည် ဖြစ်လေသည်။

မွမ်က ဤသို့ ပြောဖူးသည်။

• စာရေးဆရာတစ်ယောက်ဟာ ကျော်ကြားလာတဲ့အခါ သူစာတွေဟာ

\* ဒုတိယအကြိမ် ပုန်ပိုင်ခြင်းတွင် ကမ္မာာဆရာကြီး၊ ကျောင်းစောင့်ကြီး နှင့် လမ်းဆုံး ဝအ္မာတိသုံးပုံပိုင်း ဖြည့်စွက်ထားရာ စုစုပေါင်း ၁၅ ပုဒ် ပါဝင်သည်။

\*\* ပထမ ၇ ပုဒ်များ အတွဲ ၁ မှ ဖြစ်ပြီး၊ ဒုတိယ ၄ ပုဒ်များ အတွဲ ၂ မှ ဖြစ်သည်။ နောက်ဆုံး ၄ ပုဒ်များ အတွဲ ၄ မှ ဖြစ်သည်။

စာရေးသူနှင့် ဘူ၏ ဝထ္ဌတိများ

ဘယ်တော့မှ ပျောက်ပျောက်သွားမယ် မဟုတ်ဘူး။ ဂါးဝင်မှာ တင်ကျွန်ရစ်မှာပဲလို ယူဆခြီး ကျော်နှစ်သိမ်ဖော်လို ထင်မှတ်ကြလို့မယ်။

‘ကျွန်တော့အဖို့တော့ ဒီအဖြစ်ထက် ကျွန်တော့ဝထ္ဌတွေကို နောက်မျိုးဆက် သုံးလေးဆက် ဖတ်ကြမယ်၊ နှစ်သက်ကြမယ်၊ ပြီးတော့ ကိုယ့်ပြုစုံချက်ဟာ သေးငယ်ပေမယ့် တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးရဲ့ စာပေသမိုင်းမှာ တစ်နေရာ ရမယ်ဆိုရင် ပို့ပြီး ကျော်နှစ်သက်စရာပဲလို ယူဆတယ်။’

‘ဒါပေမဲ့ ကျွန်တော့အနေနဲ့ဆိုရင် အဲဒီလို တစ်နေရာ ရနိုင်ပါမလားလို သံသယ ရှိမိပါသေးတယ်’

သူသည် အသက်ခြောက်ဆယ်တွင် ပြောတ်ရေးခြင်းကို စွန့်စွဲတ်လိုက်ပြီး နောက် ဘဝထွားတ် သခေါ်ပကို ရေးသည်။ အသက်ခုနှစ်ဆယ်တွင် သူကိုယ်သူ ငါ လူအိ ဖြစ်ပြီဟု ယူဆကာ စာရေးခြင်း အလုပ်ကို စွန့်စွဲတ်သည်။

သူကိုယ်သူ ပြိုလည်းသုံးသပ်သည့်အောင် သူသည် မည်သူအပေါ်မျှ မနာလို ဝန်တိုစိတ် မရှိနဲ့၊ ထိုစိတ်မျိုးလည်း မမွေ့ခဲ့၊ သူဘဝကို သူကျော်သည်။ မြိုက်ထွေ့လျင် သူ လုပ်ချင်တာတွေ လုပ်ခဲ့ရသဖြင့် ကျော်ခြင်းဖြစ်သည်။ လောကတွင် သူ မကျင်လည့်ခဲ့ရသည့် ဘဝတို့ရသည်။ မစမ်းသပ်ရသေးသည့် နယ်ပယ်များ ကျွန်သေး သည်။ ယင်းအတွက်တော့ အနည်းငယ်စိတ်မကောင်းဖြစ်မိသည် ဆိုသည်။ နောက် ဆုံးတွင် သူသည် လူအိုလိုပဲ နေပါတော့မည်ဟု စိတ်နှင့် တုံးတုံးချမှတ်သည်။

‘လူတွေဟာ သိပ်စကား ပြောချင်ကြတယ်။ အသက်ကြီးတော့ ပို့ပြီး စကားများလာတယ်။’

‘အသက်ကြီးတဲ့သူဟာ အိခြင်း၊ နာခြင်း၊ ဆင်းရဲခြင်းဒုက္ခကို ခံစားလာရပြီ။ ဒီတော့ သတိ ဝိရိယနဲ့ ဆင်ဆင်ခြင်ခြင် နေထိုင်သွားနိုင်မှ တော်ရုံကျမယ်။’

‘အသက်ကြီးလာတဲ့ သူတွေအဖို့ သူတို့နဲ့ သက်တူရွယ်တူတွေဆီ မကြာ ခဏ သွားလာနေသင့်တယ်။ ဒါပေမဲ့ လူအိုက်တစ်ယောက်ကိုတော့ အသက်ကြီးလာ လို လိမ္မာ လာလိမ့်မယ်လို မြော်လင့်လိုမရဘူး။’

‘အကျင့် မကောင်းတာဟာ ဘဝမှာ သိကွာကျတာပဲ။ ကြီးလာရင်တော့ သီလာ သမာဓိရှိဖို့ ကောင်းတာပေါ့’

ဤသည်မှာ သူကိုယ်သူ ဆုံးမသည့် စကားများ ဖြစ်လေသည်။

ယခုလို အောင်မြင်သည့် စာရေးဆရာ ဘဝမျိုး ပြန်မနေချင်ဘူးလားဟု

စာရေးသူနှင့် သုတေသန ဝန္တံ့သိများ

သူ့ကို မကြာခဏ မေးကြသည်။ သူကမူ သူဘဝမှာ အထိုက်အလျောက် အောင် မြင်ခဲ့တာ မှန်ပါသည်။ သို့သော်လည်း ထိုဘဝမျိုး ထပ်မလိုချင်တော့ပါ။

‘ကျွန်တော် မလုပ်ခဲ့ဖူးတာ သိပ်မရှိလှုဘူး။ လူအတော်များများနဲ့လည်း သိကျွမ်းခဲ့တယ်။ စာအုပ်တွေလည်း အများကြီး ဖတ်ခဲ့တယ်။ ရပ်ရှင်တွေ အများကြီး ကြည့်ခဲ့တယ်။ ကော်ဂျင်တွေ၊ ခရစ်ယာနှင့်ဘုရားရှိခိုးကျောင်းတွေ၊ လက်ရာကောင်း အဆောက်အအုံတွေ အများကြီး မြင်ခဲ့တွေခဲ့တယ်။ ဂိုတော်လည်း အများကြီး နားထောင်ခဲ့တယ်... ဒါဆိုရင် လုံလောက်ပါပြီ’ ဟု အသက်ဝင် လူပ်ရှားသည့် လူဘဝနှင့် အပြတ် စကားဆိုသည်။

ပြီးတော့ ဤသို့လည်း နောက်ဆုံးစကား ဆိုသေးသည်။

‘...လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ၊ အခါ ပြိုမြဲမိန္ဒမို့ပဲ ရှိတော့တယ်။ ပြီးတော့ လူတွေက ပြောကြတဲ့ စကားတစ်ခ ရှိသေးတယ်။ ပရီသတ်အကြားမှာ ကိုယ့်နာမည် ကြားနေရင် ပရီသတ်က ကိုယ့်ကို မမေ့ဘူး။ စာတစ်ပုဒ် အသစ် ထွက်မလာရင်၊ အသစ်ထွက်တာ ကြာသွားရင် အခုခေတ်လူတွေက ကိုယ့်ကို မေ့ကြ တာပဲတဲ့။ ဒီစကား မမှန်ဘူးထင်တယ်။

‘ဘာပဲဖစ်ဖစ် ကျွန်တော်ကတော့ အမေ့လျော့ခံဖို့ အသင့်ပြင်ထားတယ်။ နောက်ဆုံးတစ်နောက် ကျွန်တော့နာရေး ကြော်ငြာ တိုင်းသတင်းစာထဲ ပါလာရင် သူတို့က ဟောဗျား...ဘယ်လိုလဲ၊ ဒီလူပြီးသေတာ ကြာယ့်ပြီ အောက်မေ့နေတာ လို့ ပြောမယ်။ အဲဒီအခါ ကျွန်တော့တစွေကတော့ ခစ်ခနဲ ရယ်မိမှာ အမှန်ပဲ’

ဤသည်မှာ မွမ်းဒါန်း ဖြစ်ပါသည်။ သူ့ဝေါးတိများကိုသာ ဖတ်ကြည့်ပါ စာဖတ်သူ။

ကျော်အောင် । ၁၆-၃-၁၉၈၄  
ဂျော၊ အင်းလျားလမ်း । ရန်ကုန်မြို့။



ရှေ့ပွဲ၏  
The Rain

နက်ဖြစ်မနက် အိပ်ရာထဆိုလျင် ကမဲးကို မြင်ရတော့မည်။  
ဒေါက်တာ မက္ခာဖိုင်သည် ဆေးတံကို မီးညီလိုက်သည်။ အချိန်ကား  
အပိုပါ ဝင်ခါနီးအေပြီ။ သူသည် လက်ရှုံးကိုမြိုက် တောင်ဘက်ကောင်းက်သို့  
ကြည့်ရင်း တံငါးကွန်တိုင်ကို ရှာဖော်သည်။ မက္ခာဖိုင်သည် ရှေ့တန်းစစ်မြေပြင်တွင်  
နှစ်နှစ် နေခဲ့ရသည်။ တိုက်ပွဲတွင်ရာသည့်ဒဏ်ရာကား ပျောက်တန်သည့်အချိန်တွင်  
မပျောက်။ အနာကျက်အောင် အတော်လေးကြာကြာပင် စောင့်ရာသည်။ ယခုကား  
အနည်းဆုံး တစ်နှစ်ခန့် အနားယူနိုင်ပြီ။ အေပီယာကျိုးကလေးတွင် စိတ်အေး  
လက်အေး အနားယူနိုင်ပြီမဲ့ စိတ်ချမ်းသာသည်။ ယခုလာ့သည့် ခရီးတစ်လျှောက်  
လုံးတွင်လည်း စိတ်လက်အေးချမ်းကာ ကြည်ကြည်လင်လင်ရှိသည်။ နက်ဖြစ်ဆိုလျင်  
ပါရိုပါရိုကျိုးသို့ ရောက်တော့မည်။ တို့ကြာ့နဲ့ ဆင်းမည့် ခရီးသည်များသည်  
ညီးညိုးတွင် ကဗွဲကလေးတစ်ခု စီစဉ်ကြသည်။ မြို့ကြဖျော်ကြသည်။ စန္တရားသံသည်  
ရူးရှုလှသည်။ သူနားတဲ့တွင် ယခုတိုင် စန္တရားသံသည် ပုံတင်ထပ်နေသည်။  
အောက်ဆုံးတွင်ကား ကုန်းပတ်တစ်ခုလုံး ြိမ်သက်သွားသည်။ ခပ်လှမ်းလှမ်းတွင်  
သူ့မိန်းမသည် ဒေါ်ဆုံး လင်မယားနှင့် စကားကောင်းနေသည်ကို တွေ့ရသည်။

မဏ္ဍာဖိုင်သည် သူ့စိန်းမရှိရာဘို့ လျောက်သွားသည်။ ဒီးရောင်အောက်မှ သူရပ်မှာ ပို၍ ထင်ရှားလာသည်။ ခေါင်းမှ ဦးထိပ်ကို ချေတ်လိုက်သည့်အခါ သူအပံ့ပင် သည် နီကြောင်ကြောင်ဖြစ်နေသည်ကို ဖြင့်နိုင်သည်။ အနည်းငယ် ထိပ်ပြောင်နေဖြီး သူမျက်နှာ နီနီတွင် ညျှင်းပြောက်များ အပြည့်နီးပါးရှိနေသည်။ အသက်ကား လေးဆယ်ခန့် ပိုစိန်းပါးပါး၊ ပါးရေများကား တွေ့နေဖြီး မျက်နှာကို ကြည့်ခြင်းအား ဖြင့် လူမှေးစပ်တစ်ယောက်ဖြစ်ကြောင်း သိသာသည်။ စကားပြောသည့်အခါ စကော့ သံမပျောက်။ သူအသံမှာ ညာင်သာသည်။ လေအေးအေးနှင့် ပြောတတ်သည်။

မဏ္ဍာဖိုင်နှင့် ဒေါ်ဆန်တို့များ သာသနပြုများ ဖြစ်သည်။ တစ်သော်တည်း အတူခရီးသွားရာမှ ရင်းနှီးလာကြသည်။ အလုပ်သဘောအရ ရင်းနှီးခြင်းကားမဟုတ်။ သဘောပေါ်တွင် ခရီးသွားဖော်ဖြစ်၍ ရင်းနှီးခြင်းသာဖြစ်သည်။ ပင်လယ်ခရီးတွင် သူတို့နှင့်အတူ ပါလာသည့် ခရီးသည်တို့သည် တစ်ခို့လုံး တစ်လျောက်လုံး ဧည့်ခန်းတွင် ပိုကာဆွဲကြသည်။ ဗရစ်ပဲ ကစားကြသည်။ အရက်သာက်ကြသည်။ ထိုအပြု အမူမျိုးကို နှစ်ယောက်စလုံး မနှစ်မြို့ကြ။ ဤသို့ မနှစ်မြို့ခြင်း၊ နာခေါင်းရှုံးခြင်းက သူတို့နှစ်ယောက်ကို သဘောချင်းထင်တူဖြစ်စေကာ ပို၍ ရင်းနှီးလာစေသည်။ သဘောပေါ်တွင် ဒေါ်ဆန်လင်မယားနှင့် ပေါင်းသင်းဝင်ဆုံးသူဆိုလျင် သူတို့လင်မယား နှစ်ယောက်သာရှိသည်ဟု မစွဲက်မဏ္ဍာဖိုင်ထင်သည်။ သူတို့လင်မယားကိုသာ ဟက် ဟက်ပက်ပက် ပြောဆိုဆက်ဆံချုပ်ဟန် တူသည်ဟု ထင်သည်။ သူအမြင်ကို မဏ္ဍာဖိုင်အား ပြောပြသည့်အခါ ဟုတ်မှာပေါ့ဟု ဆိုသည်။ သို့သော့ မဏ္ဍာဖိုင်သည် လုံးလုံး သဘောမတူချင်။ သူသည် သူတစ်ပါး၏ အပြစ်အနာအဆာကိုသာ ကြည့်တတ် သူဖြစ်သည်။ ထိုကြောင့် အိပ်ခန်းထဲ ရောက်သည့်အခါ ကတ်တီးကတ်ဖဲ့ ပြောလာသည်။

မစွဲက်မဏ္ဍာဖိုင်သည် အခန်းထဲသို့ ဝင်လာသည့်အခါ ကြွေ့နေသည့် ဂါဝန်ရှိလက်ဖြင့် သပ်ချုပ်လိုက်သည်။

‘ကျွန်းမတို့သာ ဒီသဘောပေါ် ပါမလာရင် သူတို့တော့ ဘယ်သူ့အဖော်လုပ်ရမယ် မသိဘူး။ တစ်လျောက်လုံး ပျှင်းနေမှာပဲလို့ မစွဲက်ဒေါ်ဆန်က ပြောတယ်။ ကျွန်းမတို့ပဲ အဖော်လုပ်လို့ရတယ်တဲ့’

‘သာသနပြုခုံတာ ပြောလောက်အောင် ကြီးကျယ်တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး ကွား။ ဘာမှ ဟိတ်ဟန်ထုတ်စရာမလိုဘူး၊ သေးကြီး မွေးကြီး လုပ်စရာ မလိုဘူး

လျှော့တွေ့တော်

• အို ရှင်ကလည်း ဒါ သျေးကြီး မွေးကြီး လုပ်တာ မဟုတ်ပါဘူး။ သူ ပြောချင်တာက ရှင်ထင်သလိုမဟုတ်ပါဘူး၊ ကျွန်မ နားလည်ပါတယ်။ အညွှန်းထဲ က တွောရာလူတွေနဲ့ ရောရနေနေနော လုပ်လို့ သူတို့အို မကောင်းဘူး မဟုတ်ဘူး။

• ဒါတော့ဘူး တစ်ခုတော့ ရှိပါတယ်။ သူတို့ ကိုးကွယ်တဲ့ ဘုရားသခင် ဂိုယ်တိုင်က လူလူချင်း မတူမတ်နဲ့ မရှိခဲ့ပါဘူး။

မက္ခဖိုင်က သူစကားကို သူ သဘောကျကာ ပြီးလိုက်သည်။

• ရှင် တော်တော် အပြောရ ခက်တော်၊ ဘာသာတရားနဲ့ ပတ်သက်ဖြီး ပြောင်လား နောက်လား မလုပ်ပါနဲ့လို့ ခဏ ခဏ သတိပေးခဲ့ပြီဟာ။ ကျွန်မတို့တော့ ရှင်လို့ မဟုတ်ဘူး၊ ရှင်ကတော့ လူတွေကို ကြည့်လိုက်ရင် ဘယ်တော့မဆို ခွင့်မလွယ်တတ်တဲ့ အကြည့်နဲ့ ကြည့်တော်။ လူတစ်ယောက်မှာ ကောင်းတာလေးတွေလည်း ရှိသေးတယ်၊ အဲဒါလည်း ကြည့်ပါးမဖော့။

မက္ခဖိုင်သည် သူအိုးကို ငဲ့စောင်းကြည့်နေသည်။ ယခုကား သူစကားကို ပြန်၍ ဖြေမနေတော့။ ပေါင်းသင်းလာသည်မှာ ကြော်ပြီဖြစ်ရာ မိန့်းမအကြော်း ကောင်းကောင်းသိနေပြီ။ စကားမများရအောင် နေတာတ်နေပြီ။ အကောင်းဆုံးမှာ နှုတ်တွေ့မပြန်ရန်ပင် ဖြစ်သည်။ ဘာမှ ဆက်မပြောတော့ဘဲ ပြီမြန်လိုက်လျင် နားချမ်း သာသည်ကို အတွေ့အကြုံအရ သူ နားလည်နေပြီ။ ထိုကြောင့် အဝတ်အစားလေကာ အိပ်စင်ပေါ်သို့ အလျင်တက်ပြီး စာအုပ်တစ်အုပ်ကို ကောက်ဂိုင်လိုက်သည်။ အိပ်ချင် လျင် စာအုပ်ဖတ်၊ သူအလိုလို မျက်စီ မေးလာလိမ့်မည်။ ယင်းကား မက္ခဖိုင်၏ အိပ်ဆေးပင် ဖြစ်လေသည်။

မိုးလင်း၍ ကုန်းပတ်သို့ ထွက်လာသည့်အခါ ကမ်းကို မြင်ရသည်။ ကမ်းသည် မကျယ်ပြန်လှု။ ထိပ်ဘက်တွင် ကုန်းမို့မိုလေးများကို မြင်ရသည်။ သစ်ပင် ထူထပ်သည်။ ကုန်းမို့မိုနှင့် ပင်လယ်ရောစ်အကြားတွင် သေးသေးရှည့်ရှည် ကမ်းမြောင်ကို မြင်ရသည်။ မြော်တွင် ငွေရောင် လက်နေသည်။ တရာ့နေရများတွင် အုန်းပင် တို့သည် ပင်လယ်ထဲသို့ ငိုက်ကျေနေကြသည်။ အုန်းပင်များအကြား၌ကား ဆမိုဝိုင်း များရှိသည်။ ဤမြင်ကွင်းအလယ်၌ ဖြူဆွဲတ်နေသော ခရစ်ယာန် ဘုရားရှိခိုးကျောင်း ကလေးများ ဟိုတစ်ခု သည်တစ်ခု ထိုးထွက်နေသည်။

သူအနားသို့ မစွေက်ဒေါ်ဆန် ရောက်လာသည်။ ပိုနိုင်ပါးပါး။ နာခေါင်းတွင်

ညုပ်ထားသော ကိုင်းမပါသည့် မျက်မှန်ကို ဖောက်ထွင်းမြင်ရသည့် မျက်လုံးတစ်ခု တွင် အပြာရောင်သည် အထူးခြားဆုံး ဖြစ်သည်။ ပင်လယ်ရေတက် ပြာသည့် မျက်လုံးပြာမျိုး။ အဝတ်အနက် ဝတ်ထားသည်။ လည်ပင်းတွင် ရွှေချွဲကြီးလေးတစ်ခု ၌ လက်ဝါးကပ်တိုင်ကလေးသည် ယီးလေးခိုန်သည်။ မျက်နှာကား သွယ်သွယ် ရည်ရည်။ ဆင်ခြင်တုံတရားက်းသည့် မျက်နှာမျိုးမဟုတ်။ ဖျော်လတ်ပုံ ရသည်။ ငြက်ကလေးများ ပုံသွားသလား ထင်ရလောက်အောင် သွက်လက်သည့် အမှုအရာ ပိုင်ရှင်ဖြစ်သည်ဟု သူထင်သည်။ အထူးခြားဆုံးကား သူ့အသံပင် ဖြစ်သည်ဟု သူထင်သည်။ စူးလှသည်။ ကြားရသူနားထဲသို့ စူးရှုရရှု ဝင်သွားသည်။ ကျောက်တုံး ခွဲသည့် လွန်ပုသလို နားမခဲသာ ရှိသည်ဟု သူထင်သည်။

‘ခင်ဗျားတို့နေတဲ့အရင်က ရှုခင်းမျိုး ထင်ပါရဲ့’

မပြုးချင် ပြုးချင်နှင့် ပြုးကာ စကားစလိုက်သည်။

‘ကျွန်းမတို့နေတဲ့ ကျွန်းတွေက ဒီလိုမဟုတ်ဘူးရှင့်၊ သန္တာကျွန်းတွေ။ ကုန်းရယ်လို့ မရှိလှသွား၊ ဒီကျွန်းတွေက ဒီးတောင်အေသပေါ့၊ အင်း…နောက်ထပ် ဆယ်ရက်ခရီးလောက် သွားရှုံးမှာ’

‘ဒီနေရာတွေမှာတော့ပျာ ဘယ်ရှုခင်းပဖြစ်ဖြစ် အတူတူရှုည်းနေမှာပါ၊ ကိုယ့်ရပ် ကိုယ့်အေသ ရောက်နေသလိုပဲပေါ့’

‘မဟုတ်သေးဘူးရှင့်၊ ဒီက တောင်ပင်လယ်အေသမှာ ရှုခင်းတွေက တစ်အ ရနဲ့ တစ်နေရာ မတူတာတွေ ရှိသေးတယ်။ ခြိုပြောရင်တော့ ဟုတ်သလိုလိုပေါ့’

မလူဖိုင်သည် မသိမသာ သက်ပြင်းချုပိုက်သည်။

‘ဒီမှာ တာဝန်မကျေတာ ကျွန်းမဖြင့် သိပ်မဲးသာတာပဲ၊ ဒီအေသမှာ အလုပ်လုပ်ရတာ မလွယ်လှသူး လို့ ပြောကြတာပဲ၊ သဘော်က ခဏ ခဏ ဝင်ထွက်နေတော့ ကျွန်းသားတွေ ပျက်စီးတယ် ပြောရမလား မသိဘူး၊ ပြီးတော့ ရေတပ်စခန်းတစ်ခုလည်း ရှိသေးတယ်၊ အဲဒါက ပိုပြီးဆုံးတယ်။ ကျွန်းမတို့ခေါ်မှာတော့ ဒီလို ရှုပ်ရှုပ်တွေးတွေ မရှိဘူး၊ ဒါပေမဲ့ ကျွန်းသည် တစ်ယောက်စ နှစ်ယောက်စ ရှိပါတယ်။ သူတို့ကိုတော့ တိန်းလို့ သိမ်းလို့ လွယ်ပါတယ်၊ အဲ တိန်းလို့ သိမ်းလို့ မရရင် မနေနိုင်အောင် လုပ်လွယ်တိုက်တာပဲ’

မစွဲက်အော်ဆန်သည် မျက်မှန်ကို ပင့်တင်လိုက်သည်။

‘ဒီမှာ သာသနာပြု လုပ်ရတာ မလွယ်ဘူးရှင့်၊ ကျွန်းတွေထဲမှာ

၃၆၂ မပါလို တော်သေးတာပေါ့၊ ဘူရားသခင် ဂုဏ်ကျေးဇူးပေါ့ရှင်<sup>\*</sup>

ဒီကျွန်းများ မပါလို တော်သေးတာပေါ့၊ ဘူရားသခင် ဂုဏ်ကျေးဇူးပေါ့ရှင်<sup>\*</sup>  
ဆမိတ်ကျွန်း မြောက်ဘက်ရှိ ကျွန်းစေလေးများမှာ အော်ဆန်၏ ပိုင်နက်ဖြစ်  
သည်။ တစ်ခုနှင့်တစ်ခု မနီးလှာ။ ခရီးဝေး သွားရာတွင်ပင် ဘူတိမှာ လျေကလေးများ  
ဖြင့် သွားလာကြရသည်။ ဘူ ခရီးထွက်လျှင် ရုံးစိုက်ရာ၌ မစွက်အော်ဆန် ကျွန်းခဲ့  
လေ့ရှိသည်။ ဘူတာဝန်များကို ယူတတ်သည်။ မျက်နှာလွှာရလောက်အောင် မစွက်  
အော်ဆန်သည် ကျွန်းကျင်လှသည်။ ဘူမိန်းမအကြောင်း တွေးမိတိုင်း အော်ဆန်သည်  
အကြည်နှုန်းကြီး ကြည်နှုန်းမိသည်။ ကျွန်းသားတို့ အကျင့်ပျက်သည့် အခါမျိုးတွင်  
မစွက်အော်ဆန်သည် သည်းမခံတတ်။ အော်သနှင့် မဟုတ်သော်လည်း ပြင်းပြင်း  
ထန်ထန်ပင် သတိပေးတတ်သည်။ ဘူမိန်းမသည် ယဉ်ကျေးသိမ်းမွေသည့် နေရာ  
တွင် နှစ်ယောက်မရှိဘူ ဖြစ်သည်။ ကျွန်းသူ ကျွန်းသားတို့၏ ဖို့မ ဆက်ဆံရေးကို  
ဘူ မနှစ်မြို့။ မက္ကာဇိုင်တို့နှင့် သိကျွမ်းစက ဤသို့ ပြောမှုးသည်။

‘ကျွန်းမတို့ အလုပ်ဝင်စကဆိုရင် သူတို့ရဲ့ ဖို့မဆက်ဆံရေး၊ သူတို့ရဲ့  
လင်ယူ သားမွေး မလေ့ထုံးစံတွေဟာ ကြက်သီးထပ်ရာပဲရှင့်၊ ပြောရမှာတောင်  
ရှုက်စရာ ကြီးပါပဲ။ ရှင့်မိန်းမကိုတော့ ပြောပြုဖူးပါတယ်၊ သူက ရှင့်ကို ပြောပြုမှာပေါ့’

မက္ကာဇိုင်သည် ထိုစကားကို ကြားယောက်လာသည်။ လမ်းခရီးတွင်  
မိန်းမသား နှစ်ယောက်သည် ကုန်းပတ်၌ နှစ်နာရီခန့် စကားကောင်းနေကြသည်ကို  
အမှတ်ရဲ လာသည်။ ဘူတို့အနားသို့ ဖြတ်လျော်က်သည့်အခါ မစွက်အော်ဆန်က  
သူမိန်းမအား မရှင်မနား ပြောနေသည်ကို ကြားရသည်။ စကားသံများသည်  
မိုးသီးမိုးပေါက်ပမာ တဝေါဝေါ ထွက်လာသည်။ ဘူမိန်းမကား ပါးစပ်အဟောင်း  
သားနှင့် နားထောင်နေရသည်။ တစ်ခါတစ်ရဲ မျက်လုံးပြူး၊ မျက်ဆန်ပြူးပင် ဖြစ်  
သွားသည်ကို သတိထားမိသည်။ ထိုညွှန် ဘူမိန်းမကား ကြားခဲ့ရသည့် အကြောင်းတို့ကို  
ဘူအား ဖောက်သည် ချုသည်။ ထိုတော်လန့်တုန်လှုပ်စရာ စကားများပင် ဖြစ်သည်။

နောက်တစ်နာရီ နံနက်တွင် မစွက်အော်ဆန်က ‘ကဲ ရှင် ကြားရောပေါ့၊  
ကျွန်းမပြောတာတွေထက် ထိုတော်စရာ လန်စရာကောင်းတာ ဘာရှိသေးလဲ။ ရှင်လည်း  
ဆရာဝန်ဆိုပေမယ့် ဆရာဝန်ကိုတောင် ကျွန်းမ မပြောရတဲ့ စကားတွေပေါ့ရှင်’

ဘူစကား ဘယ်မြှု ထိရောက်သည်ကို သိချင်စိတ်ဖြင့် မစွက်အော်ဆန်သည်  
မျက်လုံးကို မှေးကာ မက္ကာဇိုင်အား စိုက်၍ ကြည့်နေသည်။

‘အမယ်လေးရှင်၊ ကျွန်းမပြောတာ ယုံနိုင်စရာတောင် ရှိမှာ မဟုတ်ဘူး၊

ရောက်စတန်းက ဆိုရင် သူတို့ အလေ့အထတွေ တွေ့ရ ကြားရတော့ ဘယ်လိုများ  
တုန်လှပ်မှန်း မသိဘူး။ အခု ကျွန်မတိနေတဲ့ ကျွန်းက ရွာတွေမှာ အဲဒီတုန်းက  
မိန်းမကောင်း တစ်ယောက်မှ မရှိဘူးဆိုရင် ရှင် ယုံမလား’

“မိန်းမကောင်း” ဆိုသည့် စကားလုံးကို အလေးအနက်ဖြစ်အောင်  
အသံကို ဖြိုင့်လိုက်သည်။

‘အဲဒါနဲ့ ဒေါ်ဆန်း ကျွန်မတို့ နှစ်ယောက်သား ခေါင်းချင်းရိုက်ကြရတာ  
ပေါ့။ အဲ အရေးကြီးဆုံးကတော့ ကပ္ပဲပဲ၊ သူတို့ ရိုးရာအလေ့အထတွေထဲမှာက  
ဒါကို သူတို့ အစွဲလေးဆုံးပဲ၊ ဒီတော့ မကနဲ့လို့ ပိတ်ပင်ဖို့ အရေးကြီးမှန်း သိလာတယ်’

‘ကျွန်တော်တို့လည်း ထောက်တော့ ကနဲ့တာပါပဲ ငင်ဗျားဟု မဏ္ဍာနိုင်  
က ဆိုသည်။ မနေ့သာက သဘောပေါ်မှာ ရှင်မိန်းမကို တစ်ပွဲလောက်ကဖို့ ခေါ်တာ  
ကြားလို့ ကျွန်မ ရိုပ်မိပါတယ်။ ကိုယ့်မိန်းမနဲ့ကိုယ် တွဲကတာတော့ ဘာအရေးကြီး  
သလုရှင်၊ ဒါပေါ့ မနေ့သာက ရှင်မိန်းမက ငြင်းလိုက်တာကြားတော့ ကျွန်မ စိတ်ထ  
ပေါ့သွားတယ်၊ မနေ့သာကလို့ အခြေအနေမျိုးမှာတော့ ကျွန်မတို့တစ်တွေဟာ  
ကိုယ့်သိက္ခာနဲ့ကိုယ်နေဖို့ ကောင်းကြတယ် မဟုတ်လား’

‘ဘယ်လိုခိုင်ဗျား၊ မနေ့သာက အခြေအနေမျိုး...ဟုတ်လား’

မစွဲကြော်ဆန်းသည် ဖျတ်ခနဲ့ မဏ္ဍာနိုင်ကို ကြည့်လိုက်သည်။ သို့သော်  
ရှတ်တာရှင် ဘာချွဲ မဖြေ။

‘ဒါပေါ့ ကျွန်မတို့ မျက်နှာဖြူတွေ အချင်းချင်းတောင် ကပ္ပဲဆိုတာက  
စိတ်ကြိုက်ချင်း တူကြတာ မဟုတ်ဘူးရှင့်၊ ဒီနေရာမှာတော့ ကျွန်မယောက်ဗျားနဲ့  
ကျွန်မတို့ဟာ တစ်သဘောတူညးပဲ။ မစွဲတာအော်ဆန်းက ပြောတယ်၊ ကိုယ့်မိန်းမ  
ဟာ သူများရင်ခွင့်ထဲ ရောက်နေတာကို ဘေးကနေဖြီး နကမွတ် မတုန်လှပ်တဲ့  
စိတ်နဲ့ လက်ပိုက်ပြီးကြည့်နေဖိုင်တဲ့ လင်ယောက်ဗျားတွေရဲ့ သဘောထားကို သူ  
နားမလည်းနိုင်ဘူးတဲ့၊ ကျွန်မ တစ်ကိုယ်တည်း အနေနဲ့ဆိုရင် လက်ထပ်ပြီးကတည်းက  
မကတော့ဘူး။ ဒါပေါ့ သူတို့တစ်တွေက ကြတာက တစ်မျိုးရှင့်၊ ကတာဟာ  
ရိုးရိုးဆိုပေမယ့် ဒါကနေဖြီး အကျင့်ပျက်သွားကြတာကိုး။ ဘုရားသခင် ဂုဏ်ကျေးဇူး  
လို့ အောက်မေ့ရမှာပဲ၊ အခုတော့ ကျွန်မတို့ ပိုင်နက်မှာ မကကြတော့ပါဘူး၊ နှစ်နှစ်  
လောက် ရှိပြီး’

သူတို့နှစ်ယောက် စကားကောင်းနေကြစဉ် သဘောသည် ဆိုင်ကမ်းသို့

ဝင်လာသည်။ သူတို့နားသို့ မဏ္ဍဖိုင်၏ မိန်းမ ရောက်လာသည်။ သဘောလည်း တဖြည်းဖြည်း ဆိပ်ကမ်းသို့ ဝင်သည်။ ဆိပ်ကမ်းမှာ ကုန်းပတ်ပတ်လည် ဝန်းရုံ ထားသဖြင့် ကျယ်သည်။ ရေတပ်သဘော တစ်တပ်စာ စခန်းချိန်းသည်။ ဘေးတွင် ကုန်းမြင့်များ ရှိသည်။ အဝင်ဝ ကုန်းမြင့်တစ်ခုပေါ်တွင် ဥယျာဉ်ပန်းမန် အလယ်၌ ဘုရာ်ရှင်၏ အိမ်တော်သည် တင့်တယ်စွာပင် ထိုးတည်း တည်နေသည်။ အလုပ်တိုင် ထိုးတွင် ကြယ်ပြောက်များ လွင့်ပါးနေသည်။ အမေရိကန် အလုပ်တော်ပါတကား။ သည့်အက် ပို့တဲ့နှစ်ခု သုံးခု ဖြစ်ကော်ပို့က်လျှင် ပင်လယ်ကွွာဘက်၌ တည်နေသော ဆိပ်ကမ်းတစ်ခုခုံသို့ သဘောဆိုက်တော့သည်။

သဘောဆိပ်တွင်ကား ကုန်းရုံများ အပြည့်ရှိနေသည်။ မလုမ်းမကမ်းတွင် မောင်တော်ဘိုး ရှိသည်။ ယင်းမှာ သူတို့တော်သို့ကို အခီးယာကျွန်းသို့ သယ်ဆောင် မည့် ယာဉ်ကူးတို့ဖြစ်ကြောင်း မစွဲက်ဒေးမီဆန်က ရှင်းပြသည်။ သဘောဆိပ်တွင် လုပိုးစုံ စည်ကားလှသည်။ သဘောသားများထံ ပစ္စည်းဖလှယ်ရန် လာကြသည့် ကျွန်းသားများမှာ လူများစုံ ဖြစ်သည်။ နန်တ်သီး၊ ငှက်ပျောသီး၊ ခရာခွဲ၊ ယောက်သွား ခွဲ့၊ ပုတီး၊ ပျိုးစုံ၊ သည်ပစ္စည်းများကား ကုန်ဖလှယ်သည့် ဒေသထွက်ပစ္စည်းများ ဖြစ်သည်။ အမေရိကန်သဘောသားများကိုလည်း သူတို့အသိုက်တွင် မြင်နေရသည်။ တချို့ကား အရှရှများဖြစ်သည်။ မဏ္ဍဖိုင်လင်မယားနှင့် မစွဲက်ဒေးမီဆန်တို့သည် သဘောဆိပ်တွင် လှပ်လှပ်ရွှေ ဖြစ်နေသော ပနိုာတို့ကို ကြည့်နေကြသည်။ သူတို့ ပစ္စည်းများကား အောက်သို့ ရောက်သွားပြီ။

ကျွန်းသားများမှာ ရောက် ထူပြောကြသည်။ သဘောသို့ ရောက်လာ ကြသည့် ပနိုာတ်တွင် အနာခွက် ရောက်သည့်များ၊ ဆင်ခြေထောက် ရောက်သည် များကို ဒေါက်တာမဏ္ဍဖိုင် ဂရုစိုက်ကြည့်မိသည်။ အချို့ကား ခြေထောက်ကြီးကို တရွက်ဆွဲ သယ်ဆောင်ကာ လျောာက်နေကြရသည်။ အထူးသဖြင့် ကလေးငယ်များ သည် ပို၍ ရောက်ထူပြောဟန် တူသည်။ အဆုပ်ရောက်သူ ယောက်ဗျား မိန်းမတို့ကား လာား လာား ဟုခေါ်သည့် မလုံးတလုံး အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။

‘အရှရှအကြောက် ကင်းမဲ့တဲ့ ဆင်ယင်မှုပါပဲရှင်း မစွဲတာအေးဆန်ကတော့ အဲဒီ ဝတ်စားဆင်ယင်မှုကို ဥပဒေနဲ့ တားမြစ်ရမယ်လို့ ယူဆတယ်။ ဒါမှလည်း ဖြစ်မှာပေါ့။’ သူတို့ခါးမှာ တစ်ထွားလောက်ရှိတဲ့ အဝတ်စနီးလေး ပတ်ထားတဲ့လူတွေ ကို အကျွင့်စာရိတ္ထ ကောင်းလာအောင် လှပ်စိုး ဘယ်မှာ မြှော်လင့်လို့ ရနိုင်ပါမလဲ။

မဟုတ်ဘူးလား”

မက္ခနိုင် မျက်နှာတွင် ချွေးများ စိန့်ဖော်သည်။ ချွေးသုတေရာင်း မက္ခနိုင်က ဒီက ရာသီညာနဲ့တော့ အဲဒီ အဝတ်တွေမှပဲ ဖြစ်မှာပေါ့ ခင်ဗျာ’ ဟု ဆိုသည်။

သူတို့အားလုံး ကမ်းပေါ်တက်ကြသည်။ မနက်ပိုင်းပင် ဖြစ်သော်လည်း နေသည် စပ်ဖျဉ်းဖျဉ်း သူသည်။ မမူလျှင် ခံနိုင်ရှိုးလား။ ပါဂိုပါဂိုမှာ တောင်ကုန်း လေးများ ပတ်ရှုထားသည့် ကျွန်းဖြစ်သည်။ လေတစ်စက်မျှ မတိုက်။ အရုံအတား များလှသည်။

‘ကျွန်းမတို့ ကျွန်းတွေမှာဆိုရင်’ မစွဲကြော်ခေါ်ဆန်၏ အသံသည် စူးလာသည်။ ‘လာဗာလာဗာကို ဘယ်သူမှ မဝတ်ကြတော့ဘူး၊ လုံးလုံးကို ပျောက်ဘွားပြီ၊ သက်ကြီး ရွယ်အိုတွေပဲ ဝတ်ကြတော့တယ်’ မိန့်မတော်ဆိုရင် ခရစ်ယာန်သီလရှင်ဝတ်ရုံကြီးမျိုး တွေ ဝတ်လာကြတယ်၊ ယောက်ဗျားတွေက ဘောင်းသီရှည်ဝတ်လာတယ်။ ရောက်စ တန်းက စောစောပိုင်းမှာပေါ့၊ ဒီကျွန်းသားတွေကို ခရစ်ယာန်ဖြစ်အောင် လုပ်ဖို့ မလွယ်လှေား။ တစ်ခုပဲ ရှိုတယ်၊ ဆယ်နှစ်အထက် ယောက်ဗျားလေးတွေကို ဘောင်းသီ ဝတ်အောင် လုပ်နိုင်ရင် သူတို့ ခရစ်ယာန်ဖြစ်လာကြမှာပဲလို့ မစွဲတာ အော်ဆန်က အစီရင်ခံစာတစ်စောင် ရေးဖူးတယ်’

စကားပြောနေစဉ် မိုးတိမိတစ်အုပ် တက်လာသည်ကို မစွဲကြော်ခေါ်ဆန် သတိထားလိုက်မိသည်။ ချုက်ချင်းပင် မိုးတစ်ပေါ်ကို နှစ်ပေါ်ကို ကျေလာသည်။

‘ခဏ မိုးခိုလိုက်ကြရင် ကောင်းမယ်’

သူတို့သည် အဗြားလူအုပ်နှင့်အတူ သွာ်မိုးကြီးတစ်ခုအောက်သို့ ရောက်သွားသည်။ သွာ်မိုးပေါ်သို့ မိုးကျေသံသည် နားမခံသာအောင် ခုံညံသည်။ ခဏကြောလျင် သူတို့ဆိုသို့ မစွဲတာအော်ဆန် ရောက်လာသည်။ အော်ဆန်ကား လူတစ်မျိုး ဖြစ်သည်။ လမ်းခေါ်းတစ်လျှောက်လုံးတွင် မက္ခနိုင်လင်မယားနှင့် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆ သည်။ သို့သော်လည်း သူမိန့်းမလိုကား ဟက်ဟက်ပက်ပက် မရှိလှာ။ အရောတေဝ် မဟုတ်။ အချိန်ရှိုာရွှေ စာအုပ်နှင့် မျက်ခွက် အပ်လျက်သာနေလေ့ရှိုာည်။ သူသည် အများနှင့် ရောရောနောရော နေလေ့မရှိ။ စကားနည်းသည်။ မျက်နှာထားမှာ မှုံ့နှင့် တေတေ ဖြစ်သည်။ သူ၏ ဖော်ရွှေမှုသည်ပင် ခရစ်ယာန်တစ်ယောက် ဖြစ်၍သာ ပြရသော ဖော်ရွှေမှုမျိုး ဖြစ်ဟန်တူသည်ဟု ထင်ရသည်။

တစ်ယောက်တည်း နေတတ်သည်မှာ သူသာဘဝပင် ဖြစ်သည်။ အရပ်

ရှည်ရည်၊ ပိန်ပိန်ပါးပါး။ ခြေတံကြီးများမှာ ပို၍ ရှည်သည်။ လမ်းသွားလျင် ဆတ်တောက် ဆတ်တောက် သွားသည်။ မျက်နှာတွင် ဝါးရှိုးငော်အောင် ထွက် သည်။ သူ့ဆံပင်သည် သူများထက် ရှည်သည်။ မျက်လုံးအိမ်သည်လည်း သူ များထက်ပို၍ ကြီးသည်။ သူငယ်အိမ်မှာ နက်မောင်သည်။ လက်ဖဝါးမှ လက်ချောင်း ကြီးများ ကားထွက်နေသည်။ သူကို ကြည့်ရသည့်မှာပင် အေးရစရာ ကောင်းလှသည်။ သို့သော်လည်း သူအမှုအရာအားလုံးမှာ တစ်စုံတစ်ခုကို ချုပ်ထိန်းထားရသည့် အမှုအရာကျိုး ဖြစ်သည်။ ယင်းမှာ အဲသွေရာကောင်းလှသည်။ သူနဲ့ ရင်းနှီးဖိုကား မလွယ်လှု။

သူထံမှ မမျှော်လင့်သော စကားတစ်ခု ကြားရသည်။ စိတ်အနောင့်အယုက် ဖြစ်စရာပင်။ ကျွန်းပေါ်တွင် ဝက်သက်ပေါ်ကိန်သည်။ ဝက်သက်ရောဂါမှာ ကျွန်းသား များဖြစ်သည့် ကနာကာ လူမျိုးတို့တွင် အဂွန် အသေအပျောက်များသည်။ ကပ် ရောဂါတစ်ခု ဖြစ်သည်။ ယခုကား သူတို့အားလုံးကို အော်ယာသို့ သယ်ဆောင်သွား မည့် မော်တော်မှ သဘေားသားတစ်ယောက် ဝက်သက်ပေါ်ကိန်သည်။ ထိုသဘေား သားကို ဆေးရုံတင်ထားရသည်။ သဘေားသားအားလုံး ရောဂါမကူးစက်ဟု သေချာ မှသာ မော်တော်ကို အော်ယာသို့ ဆိုက်ကပ်ခွင့်ပြုမည်ဟု သံကြိုးလာသည်။

‘ဒီလိုခိုတော့ ဒီမှာ အနည်းဆုံး ဆယ်ရက်လောက် နေရမယ့် သဘောပဲ’

‘အော်ယာက ကျွန်းတော့ကို သိပ်ရောက်စေချင်တာ’ မက္ကာဖိုင်က ဆိုသည်။

‘ဘယ်တတ်နိုင်မလဲ၊ သဘေားပေါ်မှာ ဝက်သက်မရှိတော့ဘူး ဆိုရင်တော် မျက်နှာဖြူတွေပဲ လိုက်ခွင့်ပြုမှာ၊ ကျွန်းသားတွေကိုတော့ သုံးလ ကူးသန်းခွင့်ပြု တော့မှာ မဟုတ်ဘူး’

‘ဒီမှာ ဟိုတယ်ရှိလား’ မစွက်မက္ကာဖိုင်က မေးသည်။

‘အော်ဆန်၏ ရယ်သံတိုးတိုးကို ကြားရသည်။’

‘မရှိဘူး’

‘ဒါဖြင့် ဘယ်လိုလုပ်မလဲ’

‘ဘူရင်ခဲ့ ပြောခဲ့ပြီးပြီ၊ ဒီလိုလေ၊ ဒီက ကမ်းနားမှာ အခန်းငှားစားတဲ့ လူတစ်ယောက်ရှိတယ်၊ အခ မိုးတိတ်ရင် သွားကြည့်ကြတာပေါ့’ ဟန်ကျေပန်ကျ နေရို့တော့ မမျှော်လင့်နဲ့၊ အော်စရာ နေရနဲ့ မိုးလုံလေလုံ အခန်းလေးတစ်ခု ရရင်ပဲ တော်လှပြီးမှတ်’

မိုးကား စဖွယ်မဖြင့်။ ထိုကြောင့် ထီး၊ မိုးကာအက်ချီတို့ဖြင့် ထိုနေရာမှ ထွက်ခဲ့ကြသည်။ ကျွန်းကလေးတွင် မြို့ဟျေ၏ မရှိ။ အရာရှိများ နေကြသည့် အိမ် ကလေးများ ဟိုတစ်စု သည်တစ်စုသာ ရှိသည်။ ကုန်ရုံများနောက် အုန်းခြုံအလယ်၌ ကျွန်းသားများ၏ တဲ့ကလေးများ ရှိသည်။ သူတို့ တည်းဆိုမည့်အိမ်သို့ ငါးမိန့်ခေါ် လျှောက်ရသည်။ အိမ်မှာ နှစ်ထပ်အိမ်။ အိမ်ရှေ့တွင် ဝရန်တာ ကျော်ကျော်ရှိသည်။ အမိုးကား သွပ်မိုးဖြစ်သည်။ ပိုင်ရှင်၏ နာမည်မှာ ဟွန်း ဖြစ်သည်။ သူသည် ကပြား ဖြစ်သည်။ ကျွန်းသူတစ်ယောက်ကို ယူထားသည်။ ညီမည်းမည်း ကလေး နှစ်ယောက် ရှိနေပြီ။ သူတို့သည် အောက်ထပ် အခန်းတစ်ခုတွင် နေကြသည်။ ထိုအခန်းကား ရောင်းချစရာ ပစ္စည်းများထားသည့် စတိုခန်းပင် ဖြစ်သည်။ သူမြဲ ထွက် စည်သွတ်ဘူးနှင့် ကျွန်းဖြစ် အဝတ်အထည်တို့ ဝယ်နှင့်သည်။ သူတို့ နေရမည့် အခန်းတွင် အိမ်ထောင်ပရီဘောက မရှိ။ မလူလိုင်လင်မယား တည်းခိုရမည့်အခန်းတွင် အိပ်ရာတစ်ခု၊ ခြင်ထောင်တစ်ခု၊ ခနောက်အနဲ့ ကုလားတိုင်တစ်ခု၊ မျက်နှာသစ်ကန် တစ်ခုသာ ရှိသည်။ စိတ်ပျက်လက်ပျက်နှင့် ဟိုဟိုသည့်သည် ကြည့်မိသည်။ မိုးကား ငြိုးမှန်တကြီး ရွာချေနေသည်။ မစဲသေး။

‘ကျွန်းမတော့ လိုတာလေးတွေပဲ ဖြည့်မယ်’

မစွဲက်မလူလိုင်က စိတ်ပျက်လက်ပျက် ပြောသည်။

သူသေတွောကို ဖွင့်နေစဉ် မစွဲက်ဒေါ်ခေါ်ဆန်း ဝင်လာသည်။ သူ အမူအရာမှာ ဖျော်လတ်လှသည်။ အခြေအနေကြောင့် စိတ်ပျက်ဟန်မတူ။

‘အပ်နဲ့ အပ်ချည်သာ ရှာပါရှင်၊ ပြီးတော့ ရှင်တို့ ခြင်ထောင်စုတ်ကို ဘယေး လိုက်၊ ဒါမှ မဟုတ်ရင် ဒီည့် တစ်မေးမှ အိပ်ရမှာမဟုတ်ဘူး’

‘ခြင် အတော်ကိုက်သလားပျုံ’

ဒေါက်တာ မလူလိုင်က ရူးစေးသည်။

‘ဒီရာသီက ခြင်ပေါ်တဲ့ရာသီရှုံး၊ အော်ယာရောက်တော့ ရှင် တွေ့ရလို့မယ်၊ အဲဒီမှာ အနိုးရအိမ်တော်က ပါတီဖိတ်လို့ သွေးရင် အမျိုးသမီးတွေ အတွက် ခေါင်းအုံး စွဲလို့ အိတ်ရှည်ကြီးတွေ ပေးတယ်၊ ခြေထောက်နှစ်ချောင်းကို ခြင်ရန်က ကာကွယ် ရအောင် စွဲလုပ်ထားဖို့လေ’

‘အေးပျား ခဏလေးလောက် မိုးစဲသွားရင် ကောင်းမှာပဲ၊ နေလေးများ ထွက်လာလိုက်ရင် ဘယ်လောက် ကောင်းမလဲ’

‘အမယ်လေး၊ မိုးစဲအောင် စောင့်စိုတော့ မမျှော်လင့်ပါနဲ့ ပါရိုပါရိုဟာ ပစီစိတ် ဒေသမှာ မိုးအများဆုံးဒေသတစ်ခုပဲ။ တွေ့ရဲလား၊ ဟောဟိုက တောင်ကုန်းတွေ၊ ပြီးတော့ ပင်လယ်အောက်လေး၊ မိုးကို ဖိတ်ခေါ်နေတဲ့ ပထဝိဝင်လေ။ ပြီးတော့ ဒီအချိန်က တစ်နှစ်လုံးမှာ မိုးအများဆုံး အချိန်ရှင့်’

မက္ကလိုင်၏ မိန်းမဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ မစွဲက်မက္ကလိုင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်ရသဖြင့် အေးပေးမှဟု သဘောရလာသည်။ ပစ်စလက်ခတ် နေတတ်သူများကို တွေ့ရသည့်အခါ မစွဲက်ဒေသီဆန် စိတ်တိုလာ သည်။ သည်းမခံနိုင်ဖြစ်လာသည်။ ထိုကြောင့် မစွဲည်းများကို နေသားတကျဖြစ်အောင် ကူညီလုပ်ကိုင်ပေးသည်။

‘က က ရှင့် အထူပ်အစိုးတွေ့ ဖြေနေတုန်း ကျွန်းမက ရှင်တို့ ခြင်ထောင် စုတ်ကို ဖော်ပေးမယ်၊ ထမင်းစားဖို့ အသင့်ဖြစ်နေပြီ။ ဒေါက်တာမက္ကလိုင်က သဘော့ ဆိုသွားပြီး ရှင်တို့ပစ္စည်းတွေ့ မိုးဂျာတဲ့နေရာမှာ ထားရဲလားဆိုတာ ကြည့်ချေပေါ့၊ ဒီက ကျွန်းသားတွေ့ကတော့ သိပ်ပြီး တာဝန်ကျောတယ်။ ဒီလိုပဲရှင့်၊ မလိုမှ ဖြစ်တတ် တာမျိုး၊ သူတို့က နည်းနည်းလေး ဂရမစိုက်လိုက်ဘူးဆိုရင် မိုးထဲမှာပဲ ရှင့်ပစ္စည်း တွေ့ ပစ်ထားလိုက်မှာပဲ’

မက္ကလိုင်သည် မိုးကာအကျိုကို ရုံကာ အောက်ထပ်သို့ ဆင်းသွားသည်။ အောက်ထပ် အခန်းဝတ္ထ် မစွဲတာဟွိုးသည် သူတို့ စီးလာခဲ့သော သဘော့မှ ဘဏ္ဍာစိုးနှင့် စကားပြောနေသည်။ ဘဏ္ဍာစိုးနှင့်အတူ ဓာတ်သည်တစ်ယောက် ပါလာ သည်။ ထိုသူမှာ ဒုတိယတန်း ခရီးသည်တစ်ယောက် ဖြစ်သည်။ သူကို သဘော့ပေါ် တွင် ခကာ ခကာ တွေ့ဖူးသဖြင့် မျက်နှာကို ကျက်မိနေပြီ။ ဘဏ္ဍာစိုးကား ပိန်ရှုံး၍ ဖြစ်သည်။ မက္ကလိုင် ဖြတ်သွားသည့်အခါ ဂေါင်းဆတ်၍ နှုတ်ဆက်သည်။

‘ဝက်သက်ပေါ်က်လိုက်တာ ဆိုးတာပဲ ဒေါက်တာ၊ ဒေါက်တာတို့ နေရာ ထိုင်ခင်း ပြည့်စုကြပြီပေါ့’

မက္ကလိုင်မှာ ဘဏ္ဍာစိုးနှင့် ရင်းနှီးသလို ရှိသော်လည်း ကောင်းကောင်း စကား မပြောချင်လှု။

‘ဟုတ်ကဲ့၊ အပေါ်ထပ်မှာ အခန်းရပါတယ်’

‘ဟောဒီက မစွဲသွမ်မဆန်လည်း ဒေါက်တာတို့အတူ အော်ယာကို လိုက်မှာ ပဲ ခင်ဗျာ၊ တည်းနိုးစရာ မရှိလို့ ခေါ်လာခဲ့တာ’

ဘဏ္ဍာစိုးဘေးတွင် ရပ်နေသူမှာ အသက် နှစ်ဆယ့်ခုနစ်နှစ်ခန့်၌ မိန်းမ တစ်ယောက်ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် ခပ်ဖွံ့ဖြုံး ဆင်ယင် မွမ်းမထားသဖြင့် လူသလိုလို။ ဂါဝန်အဖြူဝတ်ကာ ဦးထုပ်ဖြူကြီး ဆောင်းထားသည်။ ခြေသလုံးသား များသည် ခြေအီတုဖြူကို ဖောက်ထွင်းကာ ခုံးကြွောက်နေသည်။ မဏ္ဍာဖိုင်ကို ဖိတ်ခေါ်သည် အပြီးချိုးဖြင့် ပြီးပြသည်။

‘ဒီ အခန်းကျဉ်းကလေးကို တစ်နေ့ တစ်ဒေါ်လာခွဲ ပေးရမတဲ့ ရှင်’

မစွဲသွမ်မဆန်၏ အသံသည် ရူးရှာသည်။

ဟွန်းကား ပြုးရှုံးသာ နေသည်။

‘မစွဲကိုဟွန်း အေးကြည့်သေးတာပေါ့ဗျာ၊ ဘယ်လောက် လျှော့နိုင်မလဲလို့’

‘အိုး...ဒီအခန်းလေးများတော်ရှုံး ဒီလိုလုပ်ပါ၊ တစ်ဒေါ်လာပဲ ပေးနိုင်မယ်၊ ဒါထက်တော့ တစ်ပြားမှ ပိုပြီး မပေးနိုင်ဘူး’

ဒေါက်တာ မဏ္ဍာဖိုင် ပြီးလိုက်သည်။ ရဲတင်းလူသည် အမူအရာကို သူ သဘောကျသည်။ သူ ဆိုလျှင်ကား တောင်းသမျှ ပေးလိုက်သည်။ ရေးဆစ်သည်ကို ဝါသနာ မဝါ။ ဟွန်း၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

‘ဟောဒီက မိတ်ဆွေကြီးမြတ် လက်ခံလိုက်ပါမယ်ဗျာ’ ဟွန်းက လျှော့ ပေးလိုက်သည်။

‘က မတ်တတ်ကြီး၊ ဝင်ကြပါပြီးလား’ မစွဲသွမ်မဆန်က ဖိတ်ခေါ် လိုက်သည်။

‘ကျွန်ုတ်ပစ္စည်းတွေဆီ သွားပြီး ကြည့်ပြီးမယ်၊ ကျွေးဇူးတင်ပါတယ်ဗျာ’ မဏ္ဍာဖိုင်က ငြင်းသည်။

ပြီးလျင် မိုးထဲသို့ ထွက်ခဲ့သည်။ မိုးကား မတိတ်သေး၊ ရှေ့တွင် ဘာမျှ မမြင်ရ။ ကမ်းတွင် ကျွန်ုတ်းသား နှစ်ယောက် သုံးယောက်ကို တွေ့ရသည်။ မလွှဲတယုံး လာောလာောများကို ဝတ်ထားကြသည်။ သူ့ကို ပြီးကာာရယ်ကာ သူတို့ ဘာသာ စကားဖြင့် နှုတ်ဆက်သည်။ ဘာပြောများ သူနားမလည်း။ နှုတ်ဆက်စကား ဆိုသည် ဟူ၍သာ သာမ်းအားဖြင့် မှတ်ထားလိုက်သည်။ သူတို့ကား အေးအေးဆေးလမ်းလျောက်ကြသူများ ဖြစ်သည်။ တစိမ့်စိမ့် ရွာနေသည့် မိုးကိုပင် အမူမထားကြ။

မဏ္ဍာဖိုင် ပြန်ရောက်ချိန်မှာ ထမင်းစားချိန်ဖြစ်သည်။ ဟွန်း၏ ဓည်းခန်းတွင် ထမင်းပွဲ ပြင်ထားသည်။ ဇည်ခန်း ဆိုရသော်လည်း ဟန်ကျေပန်ကျမဟုတ်။ သို့သော်

လည်း အပြင်အဆင် အမှစ်းအမဲကား ရှိသည်။ မီးမပြတ်သည့် ဒေသမို့ အောက်သိုး သိုးအနဲ့ကား မပေါ်က်။ ထုတ္ထုတိုင်းတိုင်း ပတ်ဝန်းကျင်ပေတည်း။ သူ ရောက်သည့် တိုင် ဒေါ်ဆန်း မရောက်လာသေး။

‘ဘုရင်ခံနဲ့ တွေ့နေတယ် ထင်တယ်၊ ဟိုမှာတောင် ထမင်းစားမလား မသိဘူး’ ဟု မစွဲက်ဒေါ်ဆန်းက ထင်ကြေးပေးသည်။

ဟမ်ဗာဂါးဟု ခေါ်သည့် ပေါင်မျိန်အသားညွှန်ကျွေးသည်။ ဟွန်းသည် အနားတွင် စောင့်ကာ လိုသည်ကို ပေးရန် ကြည့်နေသည်။

‘ကျွန်ုတ်တိုင့် အတူ တည်းနိတဲ့ ဧည့်သည်တစ်ယောက် ရှိသေးတယ် မဟုတ်လား မစွဲတာဟွန်း’ မက္ခဏဖိုင်က မစွဲသွှေ့မဆန်ကို ရည်ရွယ်၍ မေးလိုက်သည်။

‘အခန်းငါးပုံပါပဲ ခင်ဗျာ၊ သူဇာမင်းသူ ယူစားမယ်တဲ့’

ဟွန်းက အမျိုးသမီးနှစ်ယောက်ကို ကြည့်လိုက်သည်။

‘သူကို အောက်ထပ်မှာ ထားတာက ဘယ်သူမှ အနောင့်အယ်က မဖြစ်ရ အောင်လို့’

‘သတော်ပေါ် အတူပါလာတဲ့ ခရီးသည်ထဲကလား’ မစွဲက်မက္ခဏဖိုင်က မေးသည်။

‘ဟုတ်ပါတယ် ခင်ဗျား၊ ဒုတိယတန်း ခရီးသည်ပါ၊ သူလည်း အောပါယာ ကို သွားမလို့၊ ပို့မှာ ငွေကိုယ်စာရေး လုပ်မလို့ဆို ထင်ပါနဲ့’

‘အိုး...ဟုတ်လား’

ဟွန်း ထွက်သွားသည့်အခါ မက္ခဏဖိုင်က စကားစသည်။

‘ကိုယ့်အခန်းထဲကိုယ် ထမင်းယူစားရတာ ဘယ်လောက် အရာသာ ရှိမလဲဗျာ၊ ပျော်စရာကောင်းမှာပေါ့’

‘ဒုတိယတန်း ခရီးသည်ဆိုတော့ ဘယ်သူပါလိမ့်၊ ကျွန်ုမ မှန်းကြည့် နေတယ်’ မစွဲက်ဒေါ်ဆန်း၏ အသံဖြစ်သည်။

‘သူနာမည်က သွေ့မဆန်တဲ့၊ ဟွန်းဆီကို ဘဏ္ဍာစိုးခေါ်လာတုန်းက ကျွန်ုတ် ရှိတယ်ခင်ဗျာ’

‘ဒါဖြင့် နောက်ဆုံးညက အိုးသူကြီးနဲ့ အတူတွဲကတဲ့ မိန်းမ ဖြစ်မှာပေါ့’

‘သူ ဖြစ်မှာပဲ၊ ဘယ်လို မိန်းမလဲလို့ အော်တုန်းကတည်းက စဉ်းစားနေတာ၊ ကျွန်ုမစိတ်ထဲတော့ ဒီမိန်းမဟာ ခပ်ပျုပျုထဲက ဖြစ်မှာပဲ’

•ကြည့်ရတာ တယ် ဟန်ပုံမရပါဘူး

သိနှင့် ထွေရာလေးပါး ပြောကာ ထမင်းစားအပြီးတွင် စောဘေးစီး လူချင်းခွဲကာ အပ်ရာသို့ ဝင်ကြသည်။ အပ်ရာမှ နိုးလျင် မိုးတိတ်နေသည်ကို တွေ ရာသည်။ သို့သော်လည်း ကောင်းက်ငား ကြည့်ကြည့်လင်လင် မရှိရှုံး။ မိုးတိများ အုံဆိုင်းနေသည်။ သူတို့သည် ပင်လယ်အော် တစ်လျှောက်တွင် အမေရိကန်တို့ ဖောက်ထားသည့် လမ်းမကြီးအတိုင်း ခြေညားလက်ဆန်းဆိုသလို လမ်းလျှောက် ထွက်ခဲ့ကြသည်။

အပြန်တွင်ကား ဒေါ်ဆန် ရောက်နေပြီကို တွေ့ရသည်။

•ဒီမှာ နှစ်ပတ်လောက်ကြာမယ်၊ စိတ်ပျက်စရာကြီးပဲ၊ ဘုရင်ခံနဲ့ ဘယ်လို့မြော်ဘူး၊ သူလည်း ဘာမှ မတတ်နိုင်ဘူးတဲ့” ဒေါ်ဆန် စိတ်ရှုပ်နေသည်။

•မစွဲတာ ဒေါ်ဆန်တို့ကတော့ သူအလုပ်ကိုပဲ စိတ်စောနေတာရှင့်”

ဒေါ်ဆန်ကတော်က သူ့ယောက်းကို ကြည့်ရင်းပြောသည်။

ဒေါ်ဆန်သည် ဝရန်တာတွင် ခေါက်တွဲခေါက်ပြီး လမ်းလျှောက်နေသည်။

•ကျွန်ုတ်တို့ အော်ယာက ခွာခဲ့တာ တစ်နှစ်လောက်ရှိနေပြီ၊ ကျွန်ုးသား သာသနပြုတွေ လက်ထဲ အပ်ထားခဲ့ရတာပဲ၊ သူတို့က သိပ်စိတ်ချေရတာ မဟုတ်ဘူး။ သူတို့တစ်တွေဟာ လူကောင်းတွေ၊ ဘုရားသခင် ဒဏ်ခတ်ခဲ့ရမှာ ကြောက်တဲ့ လူတွေ၊ ဘုရား တရား ကြည့်ညိုတဲ့လူတွေ၊ တကယ့် ခရစ်ယာန်တွေဖို့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ တကယ်တစ်းကျတော့ တက်တက်ကြွေ့ကြွေ့ မရှိလှုဘူး၊ ထက်ထက်သန်သန် မလုပ်နိုင်ကြဘူး၊ အရေးကြုံခို့ရင် တစ်ခါန်စီလောက်တော့ သက်လုံး ကောင်းကြပါရဲ့၊ ဒါပေမဲ့ တကယ့်အရေးကျတော့ မခံနိုင်ကြတော့ဘူး။ ကြောတော့ လျှော့ရုံလျှော့ရဲ့ ဖြစ်လာတာပဲ။

ဒေါ်ဆန်သည် ဝရန်တာတွင် မလုပ်မရှုံး ရပ်နေသည်။ သူ့ကို ကြည့်ရသည်မှာပင် အားတက်စရာကောင်းလှသည်။ သူစာကား၊ သူအသံ၊ သူအမှုအရာတို့မှာ ထက်သန်လှသည်။ သူ့လုပ်ငန်းကို သူ သွားရှိကြောင်း ယုံမှားစရာ မလိုတော့။

•သစ်ပင်တစ်ပင်ဟာ အကိုင်းအက်တွေ ခြောက်ပြီး သေသွားပြီးဆိုရင် ခုတ်လဲပြီး၊ မီးရှုံးလိုက်ရုံပဲ၊ လုပ်ငန်းမှာလည်း ဒီလိုပဲ ဖြစ်ရမယ်၊ ကျွန်ုတ်တော့ ဒီအတိုင်း လုပ်ရမှာပဲ။

ညနေ့တိုင်းတွင် လက်ဖက်ရည် သောက်ပြီးနောက် အခန်းထဲတွင် လင်မယား

နှစ်စုံတွဲ ပိုင်းဖွဲ့ထိုင်နေကြသည်။ မိန်းမနှစ်ယောက်မှာ လုပ်စရာရှိသည့် ဗာဟိရတို့ကို  
လုပ်နေသည်။ ဒေါက်တာ မက္ခာဖိုင်ကား ဆေးတံ့ကို မီးညီးနေသည်။ ဒေါ်ဆန်သည်  
သူလုပ်ငန်းကို စားမြှုပြန်သည်။

‘ကျွန်ုတ်တို့ အဲဒီကျွန်ုးတွေ ရောက်သွားတုန်းက ကျွန်ုးသားတွေရဲ့  
စိတ်ထားတွေဟာ အင်မတဲ့ ရိုင်းတာပဲ၊ ကုသိုလ် အကုသိုလ် မဆွဲနိုင်ဘူး၊ ပညတ်ချက်  
မှန်သမျှကို ချီးဖောက်ဖို့ ဝန်မလေးဘူး၊ သူတို့အပြုအမူဟာ ဘုရားသခင် မကြိုက်  
တဲ့ အပြုအမူဆိတ် လုံးလုံး မရိုပ်မိကြဘူး။ အခက်တကာ့ အခက်ဆုံးအလုပ်က  
တော့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ကို သူတို့ရင်ထဲ စိမ့်ဝင်အောင် သွင်းပေးရတဲ့  
အလုပ်ပဲ’

ဒေါ်ဆန်သည် ဆော်လမွန်ကျွန်ုးစုတွင် သာသနာပြု လုပ်ငန်းလုပ်နေ  
သည်မှာ ငါးနှစ် ရှိခဲ့ပြီ။ ယင်းနောက်တွင်မှ အိမ်ထောင်ပြုခြင်း ဖြစ်သည်။ သူမိန်းမ  
ကား တရာတ်ပြည်တွင် တာဝန်ကျသည်။

သူတို့နှစ်ယောက်သည် ဗုံးစတွန် သာသနာပြုညီလာခံတစ်ခု၌ တွေကြ  
သည်။ လက်ထပ်ပြီးနောက် ဤကျွန်ုးစုသို့ ပိုလိုက်ခြင်းပင် ဖြစ်သည်။

ဒေါ်ဆန်၏ ပြောဆိုပြုမှ လုပ်ကိုင်ပုံအရဆိုလျှင် တစ်ခုကိုကား သေသေ  
ချာချာ အကဲခတ်၍ ရသည်။ ယင်းမှာ သူ၏ မလျှော့သော လုံးလနှင့် အနိုင်မခံ  
အေားမပေးစိတ်ပင် ဖြစ်သည်။ သူသည် ဆရာဝန်သာသနာပြု ဖြစ်သည်။ သို့ဖြစ်ရာ  
အချို့မရွေး အကုအညီလိုသည့် နေရာသို့ သွားရမည်မှာ သေချာသည်။ ပစိဖိတ်သေသာ  
လို လှိုင်းလေကြီးသည့် ဒေသမျိုးတွင် သဘော်းယ်ကလေးပင် လှိုင်းလေအကြား  
၏ စိတ်မချာရာ။ သို့ကြားလည်း ဒေါ်ဆန်သည် လောင်ယ် တက်ယ်ကလေးဖြင့်  
လိုသည့်အရပ်သို့ သွားရသည်။ အသက်ကို ဖက်နှင့် ထုပ်ထားရသည့် အလုပ်မျိုး  
ဖြစ်သည်။ ဒေါ်ဆန် သေလေပြီလား၊ ရှင်လေပြီလား မသိရသည့် အကြိမ်ပေါင်း  
များလှပြီ။ သူမှိန်းမမှာ ရင်တာမမနှင့် ဘုရားသခင် ဂုဏ်ကျေးဇူးကို အောက်မေ့ကာ  
နေရသည်။ စွန်စားခန်းများကား ပြောမကုန်နိုင်အောင် များလှသည်။

‘မသွားပါနဲ့ လှိုင်းလေပြီခဲ့မှ သွားပါလို့ တားရတဲ့ အကြိမ်ပေါင်းလည်း  
များလှပါပြီရှင်၊ ဒါပေမဲ့ ကျွန်ုတ်မစကားကို သူမှားမထောင်ပါဘူး၊ သူဟာ သိပ်စောင်းမာ  
တာပဲ၊ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်သူတားတား မရတော့ဘူး၊ လုပ်တော့  
တာပဲ၊ သွားတော့တာပဲ’

‘ဘုရားသခင် ဂုဏ်ကျေးဇူးကို ယုံကြည့်ကြပါလို ကိုယ်က တတ္တ်တွေတ် ပြောနေပြီးမှ ကိုယ့်ကိုယ်တိုင်ကျတော့ နောက်တွန်နေမယ်ဆိုရင် သူတို့တစ်စွဲတော့ က ကိုယ့်ကို ဘယ်မှာ အယုံအကြည် ရှိတော့မှာလဲ၊ ကျွန်တော် ဒီလို အဖြစ်မခဲ့နိုင် ဘူး။ သူတို့ ဒုက္ခရောက်နေလို ကျွန်တော့ကို အခေါ်လွှတ်တယ်၊ ကျွန်တော် လာမယ် ဆိုတာ သူတို့ ယုံတယ်၊ လူတွေကို ဒုက္ခတွင်းက ကယ်တင်နေတဲ့ ကျွန်တော့ကို ဘုရားသခင်က ဒီအတိုင်း ကြည့်မနေပါဘူး’

ဒေါက်တာ မလဲဖိုင်ကား သူရဲ့သောနည်းသူဖြစ်သည်။ စစ်မြေပြင်တွင် ဝပ်ကျင်း ထဲ၌ ဝပ်နေရာမှာပင် ဗုံးသံ၊ အမြာက်သံကို ကြောက်သည်။ ရွှေ့တန်း တွင် ခွဲစိတ်နေစဉ် သေနတ်သံကြားလျှင် ဈေးပြန်လာသည်။ လက်တုန်လာသည်။ သို့ဖြစ်ရာ ဒေါ်ဆန်၏ အတွေ့အကြုံတို့ကို ကြားရသည့်အပါ တန့်တာဖြစ်ကာ ပါးစပ်အဟောင်းသားနှင့် သူကို ကြည့်မိသည်။

‘အေးဗျာ၊ ကျွန်တော်ဖြင့် ခင်ဗျားလို သတ္တိကောင်းတဲ့လူ ဖြစ်ချင်လိုက် တာ’

‘လွယ်ပါတယ်၊ ဘုရားသခင် ဂုဏ်ကျေးဇူးကိုသာ အောက်မေ့လိုက်ပါ’  
ဒေါ်ဆန်က အပြောပေးသည်။

ထိုသို့ ပြောဆိုနေကြစဉ် စောစောပိုင်းက အတွေ့အကြုံတို့ကို ပြန်လည် အောက်မေ့လာသည်။

‘တစ်ခါတလေတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဘာမှ မတတ် နိုင်တဲ့အဖြစ်မျိုးနဲ့ ကြုံကြရတယ်၊ စိတ်ထိခိုက်လွန်းလို မျက်ရည်များတောင် လည် လာမိတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက် နေရေး ညေရေး အလုပ် လုပ်ကြတယ်၊ အနားမနေကြပါဘူး၊ ဒါပေါ့ တိုးတက်မှု အရိပ်အယောင်ဆိုတာ ဘာမှ မဖြင့်ရဘူး၊ သူသာမရှိရင် ကျွန်တော် ဘယ်လို ရပ်တည်ရမလဲ၊ မစဉ်းစားရဲ ဘူး။ အဲဒီအခါးမျိုးမှာ သူက ကျွန်တော့ကို နှစ်သိမ့်တယ်၊ အားပေးတယ်’

မစွဲက်ဒေါ်ဆန်သည် ရှိက်သွေ့ဖြာလာသည်။ ခေါင်းကိုပင် မဖော်နိုင်တော့။ ငွေ့ချုပ်သာ နေသည်။ လက်များ တုန်တုန်ယင်ယင် ဖြစ်လာသည်။ စကားပြောရန်ပင် မတတ်နိုင်တော့သလို ဖြစ်လာသည်။

‘ကျွန်တော်တို့မှာ ကူညီမယ့်လူဆိုလို တစ်ယောက်မှ မရှိဘူး၊ တိုင်းပြည်နဲ့ ကလည်း မိုင်ပေါင်းထောင်ကျော် ဝေးနေတယ်။ တကယ်ပါပဲဗျာ၊ တော့အုပ်အလယ်

ရောက်နေတဲ့အတိုင်းပါပဲ၊ အမှားင်ထဲတဲ့မှာပါ။ ကျွန်တော် စိတ်ဓာတ်ပျက်လာတယ်၊ ဒီအခါမှာ ကျွန်တော်မိန္ဒားမက သူ့အလုပ်တွေ ဘေးချထားပြီး သမွာကျျမ်းစာအုပ်ကို ဖွင့်ပြီး ဖတ်တော့တာပဲ၊ သူတို့ကို ဒုက္ခတွင်းက ကယ်တင်မယ်လို့ ဆိုတယ်၊ ကျွန်တော်လည်း အဲဒီအခါမှာ အားပြည့်လာတယ်၊ စိတ်ဓာတ် တက်လာတယ်။ ဟုတ်တယ်၊ ဘူရားသခင်ရဲ့ စောင်မကြည့်ရှုခြင်းနဲ့ ငါဟာ သူတို့ကို ကယ်တင် ရမယ်လို့ အားတင်းလာရတယ်”

ဒေါ်ခန်းသည် စားပွဲရှိရာသို့ လျှောက်လာပြီး ရှုံးတွင် ရပ်နေသည်။ စားပွဲကို ကျမ်းစာတင်ဖတ်သည့် ခုံကလေးဟု ယူဆဟန် တူသည်။

‘သူတို့တစ်တွေရဲ့ အကျင့်စာရိတ္ထကတော့ ပြောမပြနိုင်လောက်အောင်ကို ဆိုးသွမ်းတာပဲ၊ အဲဒါဟာ သူတို့ရဲ့ သဘာဝလိုဖြစ်ဖော်တော့ သူတို့အပြစ်ကို သူတို့ ပြန်မြင်အောင် လုပ်ဖို့ သိပ်ခက်တာပဲ၊ ဒုစရိတ်ဆိုတာ ဘယ်လိုဟာ ခေါ်တယ်ဆိုတာ ရှင်းပြရတာ မဂ္ဂာယ်လှေား၊ မှုခိုင်းကျင့်တာ၊ လိမ်လည်တာ၊ ခိုးရှုက်တာသာ ဒုစရိတ် မဟုတ်ဘူး၊ ခန္ဓာကိုယ်မှာ အဝတ်အစား မကပ်တာလည်း ဒုစရိတ်ပဲ၊ ဘူရားရှိခိုး ကျောင်း မလောက်လည်း ဒုစရိတ်ပဲ ဆိုတာ သိနားလည်အောင် မနည်း ပြောဟော ယူရတယ်။ မိန္ဒားကလေးတစ်ယောက် ရင်သားဖော်တာလည်း ဒုစရိတ်ပဲ၊ ယောက်ဗျား တစ်ယောက် ဘောင်းဘီမဝတ်တာလည်း ဒုစရိတ်ပဲလို့ ပညာတ်ရတော့တာပဲ’

‘ဘယ်လို့ လုပ်သလဲ’

‘ဒဏ်ရိုက်ရတာပဲ့၊ ဒုစရိတ်လုပ်ရင် ပြစ်ဒဏ်ခံရမယ်ဆိုတာ လက်တွေ သပ်ပြပေးရတဲ့ သဘောပါပဲ။ ဘုရားကျောင်း မလောရင်၊ ကွဲပွဲလုပ်ရင်၊ ဝတ်လစ်စားလစ် နီးပါး ဝတ်ဆင်ရင် ဒဏ်ရိုက်တာယ်၊ ငွေဒဏ်ရိုတာယ်၊ ဒါမှုမဟုတ် အလုပ်နဲ့ ပေးဆပ်ရ တဲ့ ဒဏ်လည်း ရှိတယ်’

‘ဒါပေမဲ့ မပေးရင်ရော့’

‘ဘယ်နှုန်း မပေးဘဲ အနိုင်မလ ခင်ဗျာ’

‘မစွဲတာအော်ဆန်ကို အန်တွေ့တဲ့ ရုပ်ဟာ သူရဲ့ကောင်းပဲရှင်း’ သူမိန္ဒားမက အသုမာမာဖြင့် ဝင်၍ ပြောသည်။

မလဲဖို့သည် ဒေါ်ခန်းကို မသက်မသာ ကြည့်ရှိက်သည်။ ကြားရသမျှကား အဲ့ခြုံစရာချည်းပင်။ သို့သော်လည်း ယင်းတို့ကို မထောက်ခံကြောင်း၊ သဘော မကျကြောင်း ပြောရန် ဝန်လေးသည်။

‘နောက်ဆုံး ပြစ်ဒဏ်အနေနဲ့ အပြစ်ရှိတဲ့လူကို ခရစ်ယာန်ဘုရားကျောင်း ကနေ ထုတ်ပစ်နိုင်တယ်’

‘ဒီတော့ သူတို့မှာ ထိခိုက်ရောလား’

ဒေါ်ဆန်သည် ခပ်ယဲယဲ ပြီးလိုက်သည်။ ပြီးနောက် လက်ချင်းပွတ်နေသည်။

‘ဒီလိုခိုတော့ သူတို့ အန်းဆန်တွေ မရောင်းနိုင်တော့ဘူးပေါ့၊ ငါးဖမ်းတဲ့ အခါမှာလည်း စေစမရတော့ဘူး၊ ထမင်းအိုး ကွဲတာနဲ့ အတူတူပဲ ခင်ဗျာ၊ ဒီတော့ ခရစ်ယာန် ဘုရားကျောင်းက အထုတ်မခံနိုင်ကြဘူး’

‘ဖရက်အိုလဆန်အကြောင်း ပြောပြလိုက်ပါလား’ သူမိန်းမက တိုက်တွန်းသည်။

ဒေါ်ဆန်သည် မလွှာဖိုင်ကို အရောင်လက်သည် မျက်လုံးအစုံဖြင့် စိုက်၍ ကြည့်သည်။

‘ဖရက်အိုလဆန်ဆိုတာ အဲဒီ ကျွန်းတွေမှာ နစ်ပေါင်း အတော်ကြာကြာ ကပဲ နေထိုင် စီးပွားရှာလာတဲ့ ဒတ်ချုပ်လုမျိုး ကုန်သည်တစ်ယောက်ပေါ့၊ ကုန်သည် ဆိုတော့ ချမ်းသာတာပေါ့ ဗျာ။ ကျွန်းတော်တို့ သာသနပြုတွေ ရောက်လာတာကို သိပ်မကြိုက် ချင်လှုဘူး၊ သူတို့ချုပ်းဆိုတော့ သူမင်းသူချင်းပေါ့။ ကျွန်းသားတွေဆီ က အန်းဆန်ကို ကြိုက်သလို ခြုံလှယ်ပြီး ဝယ်ယူတယ်၊ ပစ္စည်းပေးချင် ပေးတယ်၊ စိုက်နဲ့ လဲချင် လဲတယ်။ သူကိုယ်တိုင်က အရက်အိုး၊ သူကို သတိပေးတယ်၊ အကျင့်ဆုံး ပြင်ဖို့ ပြောတယ်၊ ဂရုမစိုက်ဘူး၊ ကျွန်းတော့ကိုတောင် ရယ်လွတ်လိုက်သေးတယ်’

ဒေါ်ဆန်၏ အသံသည် မာလာသည်။ ဤနေရာတွင် တစ်မိန့်ခနဲ့ ရပ်နေသည်။ ပြုစိသက်နေခြင်းသည်ပင် လန့်ဖျုပ်စရာ ကောင်းနေသည်။

‘အဲ နှစ်နှစ်လောက်ရှိတော့ ဒီလူဟာ ပျောက်စီး ဆုံးပါးတော့တာပဲ။ အနှစ် အစိတ်လောက်အတွင်း စုဆောင်းခဲ့သမျှ ကုန်ပါလေရော၊ ကုန်းကောက်စရာတောင် မရှိတော့ဘူး။ နောက်ဆုံးတော့ ကျွန်းတော့ဆီလာပြီး ဒုးထောက်ရတဲ့အထိပဲ၊ ဆစ်ဒနီကို သွားဖို့ ခရီးစာရိတ်တောင်းလာတယ်’

‘မစွာတာဒေါ်ဆန်ဆီ ဖရက် ရောက်လာပုံကလေးကို ရှင်တို့ မြင်စွေးချင်တယ်။ ဟိုတုန်းကဆိုရင် လူချောပေါ့၊ ပြည့်ပြည့်ဖြီးဖြီးနဲ့၊ အခုတော့ မှတ်မိစရာ

တောင် မရှိတော့ဘူး၊ ပိန်ချုံးသွားလိုက်တာ၊ ချက်ချင်း ရောထောင်းသွားတဲ့  
အတိုင်းပါပဲ’ မစွက်ဒေးဖီဆုံးက ဝင်၍ ထောက်သည်။

ဒေးဖီဆုံးသည် ဉာဏ် အမှာင်ထုဆီသို့ သတိလစ်ဟင်းသာ အကြည့်ဖြင့်  
ရူးစိုက်ကြည့်နေသည်။ မိုးကား ရွာသွန်းစ ပြနေဖြီ။

ထို့အတွင်း အောက်ထင်မှ အသံလလံများ ကြားရသည်။ ဒေးဖီဆုံးသည်  
သူ့မိန့်းမဆီသို့ လူည့်ကြည့်ရင်း မျက်လုံးဖြင့် ဘာသံလဲ’ဟု မေးနေသည်။ ရူးရှု  
ကျယ်လောင်သည့် ဓာတ်စက်သံ ဖြစ်သည်။ သီချင်းသံကား ဆူညံနေသည်။

‘ဘာဖြစ်နေတာလဲ’

မစွက်ဒေးဖီဆုံးသည် ညျပ်မျက်မှန်ကို ပင့်တင်လိုက်သည်။

‘ဒုတိယတန်းခရီးသည်တစ်ယောက် အောက်ထပ်က အခန်းတစ်ခုထဲမှာ  
တည်းခိုနေတယ်၊ အဲဒီအခန်းက လာတဲ့အသံ ဖြစ်မှာပဲ’

ဘုတ္တိအေးလုံး ဌားမြို့မြို့ကြား အသံကိုပါ ကြား  
လာရသည်။ ထို့နောက် သီချင်းသံ ရပ်သွားသည်။ ပြီးလျှင် ပုလင်းဖွင့်သံ၊ စကားပြော  
သံ၊ ရယ်သံတို့ ဆူညံလာသည်။

‘ဇကန္တ သဘောပေါ်က ခရီးသွားဖော်တွေကို နှုတ်ဆက်ဖွဲ့ပါတီ ပေးနေ  
ပြန့် တူတယ်၊ သဘောက ဆယ့်နှစ်နာရီမှာ တွက်မယ် မဟုတ်လား’

မက္ကာဇိုင်က မှန်းဆလိုက်သည်။

ဒေးဖီဆုံးထံမှ စကားပြန်မရ။ သူသည် နာရီကို ကြည့်လိုက်သည်။

‘အဆင်သင့်ပဲလား’ သူ့မိန့်းမကို မေးလိုက်သည်။

‘ဟုတ်ကဲ့၊ အသင့်ပါပဲ’

‘အိပ်ရာဝင်ဖို့ စောပါသေးတယ်ဗျာ’ မက္ကာဇိုင်၏ အသံ ဖြစ်သည်။

‘ကျွန်းမတို့ ဖတ်စရာတွေ ရှိသေးတယ်ရှင့်၊ မအိပ်ခင် သမ္မာကျမ်းစာတဲ့  
က အခန်းတစ်ခုတော့ ပြီးအောင် ဖတ်မယ်။ ပြီးတော့ ဝေဖန် အေးနေးကြမယ်။  
အဲဒါက စိတ်တန်ခိုး ကြီးထွားလာစေတဲ့ လောက့်ခန်းကောင်းတစ်ခုပဲ’

ဘုတ္တို့ နှစ်စုတွဲ နှုတ်ဆက်ကြသည်။ အခန်းထဲတွင် မက္ကာဇိုင်လင်မယားသာ  
ကျွန်းရှစ်ခဲ့သည်။ အတန်ကြာအောင် စကားမပြောကြ။

‘ဒဲထုပ်သွားယဉ်မှုပဲထင်တယ်’ မက္ကာဇိုင်က အကြံပေးသည်။

သူ့မိန့်းမက သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒေးဖီဆုံး

လင်မယားနှင့် တောင်တောင်အီအီ ပြောကြပြီးနာက် မစွဲက်မက္ခာဖိုင်၏ စိတ်သည် မအီမသာဖြစ်ကာ လေးလံ ကျွန်ုရှစ်ခဲ့သည်။ ဒေါ်ဆန်တို့ အခိုန်မရွေး ထွက်လာနိုင် သဖြင့် သူတို့ရှု၍ ဖဲမကစားချင်။ မက္ခာဖိုင်သည် ဖတ်ပုလာပြီးနာက် တစ်ယောက် တည်း ရသေ့စိတ်ဖြေ ကစားနေသည်။ သူမျိုးမှမှာ မလုပ်စိတ်နှင့်သာ ကြည့်နေရသည်။ အောက်ထပ်မှ အသံများကား ဆူညံလျက်။

နာက်တစ်နှောက်း သယာသည်။ ပါဂိုပါဂိုတွင် ဆယ့်ငါးရက်ခန့် သောင် တင်နေမှုဖြစ်ရာ အခိုန်ကို တန်ဖိုးရှိရှိ အသံးပြုရန် မက္ခာဖိုင်တို့ လင်မယား စိတ်ကူးပါက်လာကြသည်။ ထိုကြောင့် ဆိုင်ကမ်းသို့သွားကာ သူတို့ ဖွံ့ည်းများထဲမှ စာအုပ်သေတွာာကို ဖွင့်ကာ စာအုပ်များ သယ်လာကြသည်။ မက္ခာဖိုင်သည် ရေတပ် ဆေးရုံအုပ်နှင့် တွေ့ကာ သူနှင့်အတူ လူနာများကို လူည့်၍ ကြည့်သည်။ ဘုရင်ခံ ထံသို့ သွား၍ တွေ့သည်။ လမ်းတွင် မစွဲသွမ်မဆန်ကို တွေ့သည်။ မက္ခာဖိုင်က ဦးထုပ်ဆွတ်ကာ နှုတ်ဆက်လျင် မစွဲသွမ်မဆန်က ‘မက်လာ နံနက်ခင်းပါရှင်’ ဟု ခင်ကျယ်ကျယ် ပြန်၍ နှုတ်ဆက်သည်။ မနေ့ကလိုပင် အဖြူဝတ်စုံကို ဝတ်ဆင် ထားသည်။

‘ဝတ်ထားပုံက ကြည့်ရတာ မဟန်ဘူးရှင့်’ မစွဲက်မက္ခာဖိုင်က သူယောက်ဗျား ကို ပြောသည်။

အိမ်ပြန်ရောက်လျှင် မစွဲသွမ်မဆန်ကို ဝရန်တာ၌ တွေ့ရသည်။ ဟွန်း၏ ကလေးတစ်ယောက်နှင့် ဆော့ကစားနေသည်။

‘စကားလေး တစ်ခွန်း နှစ်ခွန်းလောက် ပြောလိုက်ပါလားကွာ၊ ဒီမှာ သူတစ် ယောက်တည်းရယ်၊ တိုကာ သူကို မပြောမဆို နေမယ်ဆိုရင် မကောင်းပါဘူး’

မစွဲက်မက္ခာဖိုင်ကား ရှုက်တတ်သွာဖြစ်သည်။ သို့သော်လည်း သူယောက်ဗျား အလိုကျ ပြုမှုဆက်ဆံတတ်သည်။

‘ကျွန်ုမတို့ ဒီမှာ ခရီးဖော်တွေ ထင်ပါရဲ့နော်’ သူစကားမှာ တစ်မျိုးကြီးပင် ဖြစ်သည်။

‘ဒီအမိုလေး ကျော်းခလုတ်ထဲ နေရတာ တစ်မျိုးကြီးပဲနော်၊ စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ ဒါတောင် ကျွန်ုမအဖို့ ဒီအခန်းလေး ရတာပဲ ကံကောင်းတယ် လို့ ပြောကြသေးတယ်၊ ကျွန်ုးသားတွေနဲ့ အတူမနေရတာ တော်သေးတာပေါ့။ တာချို့ နေကြရသာတဲ့၊ ဒီမှာ ဘာလို့ ဟိုတယ် မရှိသလဲ မသိဘူး’ မစွဲသွမ်မဆန်က

ပြန်ပြောသည်။

သူတိန္ဒဗုဒ္ဓယောက် စကားအနည်းငယ် ပြောကြသည်။ မစွဲသွမ်မဆန်၏ အသံ သည် ကျယ်သည်။ နှုတ်သွက် လျှော့သွက် ဖြစ်သည်။ အကြောကြီး စကားပြောရှည်ချင်ဟန် တူသည်။ သို့ရာတွင် မစွဲက်မက္ခာဖိုင်မှာ နှုတ်နည်းသူဖြစ်လေရာ စကား ဖြတ်လိုက်သည်။

‘ကျွန်ုင်မ သွားဦးမှနဲ့ တူတယ်’

ဉာဏ်ပိုင်းတွင် လက်ဖက်ရည်ပိုင်း၌ ဒေါ်ဆန်က မစွဲသွမ်မဆန်အကြောင်းကို ပြောသည်။

‘အောက်ထပ်က မိန်းမရဲ့ အခန်းထဲမှာ ရေတပ်သားတွေ တွေ့ခဲ့တယ်၊ ဘယ်လိုများ အသိဖွဲ့လာခဲ့သလဲ မသိဘူး’

‘ဘယ်သူရယ်လို့ စွဲစွဲမြို့မြို့ ရှိလှမယ့်ဟာ မဟုတ်ပါဘူး’ မစွဲက်ဒေါ်ဆန်က ဆိုသည်။

သူတို့အားလုံးမှာ ပျင်းရိုက်မှုနယ်နေကြပြီ။ တစ်နေကုန်ခဲ့သည် ဆိုရသော လည်း အမိဘာယ်မရှိ ကုန်လွန်ခဲ့ခြင်းသာ ဖြစ်သည်။

‘အေးဗျာ၊ ဒီလိုနဲ့ ဆယ့်ငါးရက်လုံးလုံး နေရားမယ်ဆိုတော့ ကျွန်ုင်တော် ဖြင့် ဘယ်လိုလုပ်နေရမှန်း မသိဘူး’ မက္ခာဖိုင်ကား စိတ်ပျက်လှသည်။

ဒေါ်ဆန်က ‘တစ်နေတာရဲ့ အချိန်ကို ပိုင်းခြားထားလိုက်ပေါ့ဗျာ၊ နာရီ တချိုက် စာဖတ်ဖို့၊ တချိုက် ကိုယ်လက် လွပ်ရှားဖို့၊ ကျွန်ုင်တချိုက် အပန်းဖြေဖို့’ အဲ မိုးကိုတော့ ကြည့်နေလို့မဖြစ်ဘူး၊ ဒီရာသီမှာတော့ မိုးက စဲတယ် မရှိဘူး’

ထိုအကြောက်တွင် အောက်ထပ်မှ ဓာတ်စက်သံ ဆူညံလာသည်။ ဒေါ်ဆန် ကား မျက်စီမျက်နှာ ပျက်သွားသည်။ သို့သော ဘာများ မပြော။ ယောက်ဗားသံများ ကြားရပြန်သည်။ မစွဲသွမ်မဆန်၏ အညွှန်သည်များသည် သီချင်းတစ်ပုဒ်ကို ပိုင်းချုပ်နေကြသည်။ ဆက်တိုက်ပင် သူအသံပါ ပုံးလွင့်လာသည်။ ကျယ်ကျယ်လောင် လောင် ရှုံးရှုံးရရှုံး အသံ။ ထိုနောက် ရယ်မောသံများ၊ အော်ဟစ်သံများ၊ ဖန်ချက်ချင်း ထိုသံ၊ ကုလားထိုင် ရွှေသံများ ဆူညံလာသည်။ ဒေါ်ဆန်တို့ လေးယောက်မှာ ထို

ထိုအခါ်ကိုတွင် အောက်ထပ်မှ ဓာတ်စက်သံ ဆူညံလာသည်။ ဒေါ်ဆန် ကား မျက်စီမျက်နှာ ပျက်သွားသည်။ သို့သော ဘာများ မပြော။ ယောက်ဗားသံများ ကြားရပြန်သည်။ မစွဲသွမ်မဆန်၏ အညွှန်သည်များသည် သီချင်းတစ်ပုဒ်ကို ပိုင်းချုပ်နေကြသည်။ ဆက်တိုက်ပင် သူအသံပါ ပုံးလွင့်လာသည်။ ကျယ်ကျယ်လောင် လောင် ရှုံးရှုံးရရှုံး အသံ။ ထိုနောက် ရယ်မောသံများ၊ အော်ဟစ်သံများ၊ ဖန်ချက်ချင်း ထိုသံ၊ ကုလားထိုင် ရွှေသံများ ဆူညံလာသည်။ ဒေါ်ဆန်တို့ လေးယောက်မှာ ထို

အသံများ ခူည့်နေသည့်အကြားတွင် တစ်ယောက်စကားကို တစ်ယောက်ကြားအောင် မန်လှုပင် ပြောနေရသည်။ နည်းသည်များ နောက်ထပ် ရောက်လာဟန် တူသည်။ မစွဲသွမ်မဆန် သည်ပါတီတစ်ခု ကျင်းပန်ပြန်ပြီဟု နားလည်လိုက် သည်။

ဒေါ်ဆန်နှင့် မဏ္ဍာဖိုင်တိများ ဆေးအကြောင်း ပြောနေကြသည်။ သူတို့စကား ကို ကြားဝင်၍ မစွဲက် မဏ္ဍာဖိုင်က...

‘ဒီလူတွေကို သူ ဘယ်လို စလာသလ မသိဘူး၊ အံရေရှင်’ဟု ပြောလိုက် သည်။ မစွဲက် မဏ္ဍာဖိုင်သည် အောက်ထပ်သို့ စိတ်ရောက်နေသည့်မှာ ထင်ရှားသည်။ သူစကားကြားလျှင် ဒေါ်ဆန်၏ မျက်နှာသည် တစ်ချက် တွန်သွားသည်။ သူစိတ် သည်လည်း အောက်ထပ်သို့ ရောက်နေသည်မှာ သေချာသည်။ ဖလင်းဒါးဒေသတွင် ကြံခဲ့ရသည့် ဆေးဝါးကုသပုံကို ပြန်ပြောင်းပြောဆိုနေစဉ် စိတ်မပါတော့ဘဲ ဂုဏ်းခနဲ ထကာ အော်လိုက်သည်။

‘ဘာဖြစ်တာလ အဲလဖရက်’မစွဲက်ဒေါ်ဆန်၏ အသံဖြစ်သည်။

‘မကြံဖူးပါဘူးကွာ၊ ဒီမိန်းမ အီဝေလီက လာတဲ့ မိန်းမ ဖြစ်ရမှာပဲ’

‘မဟုတ်နိုင်ပါဘူး’

‘ဟိုနိုင်လူလူက သဘောပေါ် တက်လာတာကွာ၊ သေချာတယ်၊ ဒီမှာ သူ လုပ်နေးကို စဇ်ပြီ’

ဒေါ်ဆန်၏ အသံသည် ဒေါ်သံပါလာသည်။

‘အီဝေလီဆိတာ ဘာလ’ မစွဲက်မဏ္ဍာဖိုင်က နားမလည်။

ဒေါ်ဆန်၏ မျက်လုံးများသည် မစွဲက်မဏ္ဍာဖိုင်ဆိုသို့ ရောက်သွားသည်။ သူအသံကား တုန်ယင်နေပြီ။

‘ဟိုနိုင်လူလူရဲ့ မကောင်းတဲ့ ရပ်ကွက်ပေါ့၊ မီးနီးဒေသပေါ့၊ တို့ယဉ်ကျေးမှု မှာ အမည်းကွက် တစ်ကွက်ပဲ’

အီဝေလီသည် ဟိုနိုင်လူမြို့တော်၏ အစွမ်း တည်ရှိသော ရပ်ကွက်တစ်ခု ဖြစ်သည်။ သဘောဆိပ်မှတက်၍ လမ်းမကြီးကိုရောင်ကာ လင်းကျဉ်းကလေးအတိုင်း သွားလျှင် ခနော်ခဲ့ တံတားတစ်ခုကို ပြတ်လိုက်ပြီးနောက် လူသူမရှိသည့် လမ်းတစ်ခု သို့ ရောက်မည်။ သည်က ကျော်လျှင် မီးရောင်များ တလက်လက်နှင့် စည်ကား နေသည့် ရပ်ကွက်လေးကို ဖြင်ရမည်။ လမ်းဘေး တစ်ဖက်တစ်ချက်တွင် မီးရောင်

များ ထိန်ညီးနေသည့် ကဗျာရုံလေးများ အစီအရို ရှိသည်။ စန္ဒရားသံ ခူညံ့နေသည်။ ဆံပင်ညုပ်ဆိုင်၊ ဆေးလိပ်ဆိုင်တို့လည်း ရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မြို့၏ နေသည် ထင်ရာသည်။ သည်ကမှ ဘယ်ဘက်ညာဘက် ကြိုက်ရာ လမ်းကျဉ်းကလေး များကို ဝင်နိုင်သည်။ တွေ့ပါဖြီ မီးနိုရပ်ကွက်။ အချုပ်ကို လိုချင်သလား။ ရှာစရာ မလို့ သည်နေရာတွင် လူရျှေးစုံ တွေ့ရမည်။ အမေရိကန်များ၊ ရေတပ်သားများ၊ ကြည်းတပ်သားများ၊ လူဖြူလူမည်း မျို့စုံ။ တရုတ်၊ ဂျပန်၊ ဟာဝေယံ၊ ဖိလစ်စိုင်၊ စုံပုံ။ မီးနီမံပို့သည့် လမ်းသလားနေကြသည့် အစ်ကို ကာလသားတို့ကို လုံးဝ ကရာမစိုက်။ စာဖတ်နေသည်။ အထိုးနေသည်။ ဝယ်သူ ရောင်းသူတို့ စကားမဆိုကြ။ စကားမပြောရဟု အချုပ်အချက် ခံနေကြရသလိုပင်။ အလိုရမွှေ့က်သည်ပင် ချုပ်တည်း ထားရသဖြင့် ဆွေးမြည့်နေသယောင်ယောင်။

‘အဲဒီရပ်ကွက်ဟာ ပစ်ဖိတ်ဒေသရဲ့ အမည်းကွက်ကြီး တစ်ကွက်ပဲ၊ သာသန၊ ပြုတွေ့က ဒီရပ်ကွက်ကို ဖျက်ပစ်ဖို့ အော်ကြ ဟန်ကြ၊ ရုကြ ဖူကြတာ ကြော်ပြီ။ အောက်ဆုံးတော့ ဟိုနိုလူလူ သတင်းစာတွေ့ကပါ ရေးသားလာကြတယ်။ ဒါပေမဲ့ ပုလိပ်က မွှေနောက်ဖို့ ငြင်းတယ်၊ သူတို့ အကြောင်းပြချက်ကို ကြည့်ပါဦးဗီး၊ မကောင်းမှ ဆိုတာ ကင်းနိုင်ကြတာမဟုတ်ဘူး၊ အကောင်းဆုံးကတော့ သူတို့ကို ရပ်ကွက်ကလေး တစ်ခုအဖြစ် စုစည်းထားပြီး ထိန်းချုပ်ကွပ်ကဖို့ လိုတာပဲတဲ့။ အမှန်က ပုလိပ်ကို ဆိုထားကြတယ်၊ ပုလိပ်ကို ကဗျာရုံက ပိုက်ဆံပေးတယ်။ လူဝိုက်တွေ၊ မိန်းမထိန်း တွေက ပိုက်ဆံပေးတယ်၊ မိန်းမပျက်တွေ ကိုယ်တိုင်က ဆိုထားတယ်။ ဒါပေမဲ့ အောက်ဆုံးမှာတော့ မနေနိုင်တော့ဘဲ ထွက်ပြီးကြရတယ်’

မဏ္ဍာဖိုင်က ‘ဟုတ်တယ်၊ သဘောပေါ်မှာတုန်းက ဟိုနိုလူလူ သတင်းစာ တစ်စောင်မှာ ဖတ်လိုက်ရတယ်’

‘ကျွန်ုတ်တို့ သဘောဆိုက်တဲ့အေားမှာပဲ အီဝေလီ မရှိတော့ဘူး၊ တစ်ရပ် ကွက်လုံးကို တရားရုံးမှာ တင်ပြီး ဖြေရှင်းလိုက်တယ်။ ဟုတ်ပါဗျာ၊ ဒီမိန်းမကို ဘယ်လို မိန်းမစားဆိုတာ ချက်ချင်း သိဖို့ ကောင်းတယ်’

‘ရှင်ပြောလို့ ကျွန်ုမလည်း ပြောရညီးမယ်၊ ဟိုနိုလူလူက ထွက်ခါနီးလေး မှာပဲ ကပ်ပြီး သဘောပေါ် ရောက်လာတာရှင့်၊ ကျွန်ုမ သတိထားလိုက်မိတယ်’ မစွေက်မဏ္ဍာဖိုင်က ဆိုသည်။

‘ဒါနဲ့များ ဒီကို ဘာလို့ သူ လာရဲရတာလဲ၊ သူကို အလာမခံနိုင်ဘူး’

ဒေါ်ဆန်သည် စက်ဆုပ်ရွှေရှာလာသည်။ ဒေါသသံ ပါလာသည်။

ဒေါ်ဆန်သည် ပြောပြောဆိုဆိုပင် တံခါးဆီသို့ ခြေလှမ်းပြင်သည်။

‘ခင်ဗျား ဘာလုပ်မလိုလဲ’

‘ဘာလုပ်မယ် ထင်သလဲ၊ သူ့ကို တားရမှာပေါ့၊ အခါ ဂျွန်တော်နေတဲ့ အိမ်ကို မကောင်းတဲ့အတိုင် အဖြစ်မခဲ့နိုင်ဘူး’

မိန်းမသားများ နားဝင်သက်သာဖေမည့် စကားလုံးကို သူရွေးနေသည်။ သူ မျက်လုံးသည် အရောင်လက်နေသည်။ စိတ်ထိခိုက်လာပြီဖြစ်ရာ သူမျက်နှာမှာ ခါတိုင်း ထက် ပို၍ ညီးငယ်သလို ဖြေဖြပ်ဖြေရော့ ဖြစ်လာသည်။

‘အောက်ထပ်မှာ ယောက်ဗျားသံက သုံးလေးယောက်ဗျား ခင်ဗျား ဒီအတိုင်း တရွတ်ထိုး ဝင်သွားလို့ ဖြစ်မတဲ့လား’ မဏ္ဍာဖိုင်က သတိပေးသည်။

ဒေါ်ဆန်သည် သူ့ကို အမှုမထားတော့။ တံခါးကို ဆောင့်တွန်းကာ ဆင်းသွား သည်။

‘ရှင် ဒေါ်ဆန်အကြောင်း မသိဘူးနော့၊ သူတာဝန်ဝတ္ထားရှိ ဆောင်ရွက် ရတော့မယ်ဆိုရင် ဘေးအန္တရာယ်သော ဘာသော ရှောင်တော့တာ မဟုတ်ဘူး၊ ဘယ်သူမှ သူ့ကို တားလို့ မရတော့ဘူး’ မစွဲက်ဒေါ်ဆန်က ဝင်ပြောသည်။

သူလည်း တုန်တွန်လှပ်လှပ် ဖြစ်နေဟန် တူသည်။ လက်နှစ်ဖက်ကို ပူးယုက်ကာ အောက်ထပ်၌ ဘာများ ပြစ်လေမည်လဲဟု နားစွဲင့်နေသည်။ မျက်နှာ တစ်ခုလုံး သွေးရောင်သုန်းလာသည်။ လျေကားပေါ့ တအေါက်ဒေါ်ဆန်း၍ ဆင်းသွားသည့် အသံ၊ တံခါးဖွင့်သံတို့ကို အတိုင်းသား ကြားနေရသည်။ သီချင်းသံကား ရပ်သွားသည်။ သို့သော် ဓာတ်စက်သံကိုကား ဆက်၍ ကြားနေရသည်။ ထို့နောက် ဒေါ်ဆန်၏ အသံ။ တစ်ဖန် လေးလေးလဲလဲ တစ်စုံတစ်ခု ဂုဏ်းခနဲကျသံ။ ဓာတ်စက်သံ ရပ်သွားပြီ။ ကော်စာတ်စက်ကို ဒေါ်ဆန် တွန်းချလိုက်ခြင်း ပြစ်ရမည်။ တစ်ဖန် ဒေါ်ဆန်၏ အသံ။ စကားလုံးများကိုကား မကွဲပြား။ ထို့နောက် မစွဲ သွေ့မှုမဆန်၏ စူးရှုလှသည့် အော်ဟစ်သံ။ သူနှင့်အတူ သူမည့်သည်များ၏ သံကို ဟစ်သံ၊ ဆဲဆိုသံတို့ ဆူညံသွားသည်။ မစွဲက်ဒေါ်ဆန်သည် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။ မဏ္ဍာဖိုင်သည် မစွဲက်ဒေါ်ဆန်ကို ကြည့်နေရမှု မျက်နှာ သူမိန်းမဘက်သို့ လှည့်လိုက်သည်။ အောက်ထပ်သို့ လိုက်မသွားချင်။ သို့သော် သူတို့ကများ လိုက်သွားစေချင်သလား။ ထို့စဉ်တွင် အောက်ထပ်မှ ထွေးလုံးရစ်ပတ်

သတ်ပုတ်သည့်အသံများ ကြားရသည်။ ဒေါ်ဆန်ကို အခန်းထဲမှ ဆွဲထုတ်ကြဟန် တူသည်။ ဂန်းခဲ့ တံခါးပိတ်သံကိုပါ တက်ဆက်တည်း ကြားရသည်။ ခဏမျှ ငြိမ်သွားပြီးနောက် အပေါ်ထပ်သို့ တက်လာသည့် ခြေသံကို ကြားရသည်။ ဟုတ် သည်။ ဒေါ်ဆန် အခန်းထဲသို့ ရောက်လာပြီး သူ့အိပ်ခန်းထဲသို့ တောက်လျောက်ဝင် သွားသည်။

- ကျွန်းမ လိုက်သွားပြီးမယ်” သူ့မိန်းမ၏ ခွင့်တောင်းသံ။
- ကျွန်းမတို့ အကုအညီလိုက်ရင် ခေါ်လိုက်နော်” မစွက်မက္ခဖိုင်က ပြောသည်။
- အနာတရတော့ မဖြစ်ခဲ့ဘူးနဲ့ တူတာပဲ”
- “ကွာ၊ ကိုယ့်မဆိုင်ဘဲ ဘာလို့ ဝင်ချင်ရသလဲ မသိဘူး” မက္ခဖိုင် ညည်းတွား လိုက်သည်။

သူတို့ လင်မယားနှစ်ယောက် နှစ်မိန်ဖြူ စကားမပြောဘဲ ထိုင်နေကြသည်။ ဘုံးသော် အောက်ထပ်မှ ဓာတ်စက်သံ၊ ကျယ်ကျယ်လောင်လောင် ရုံသံလာသဖြင့် လူပုံလူပုံရှားရှား ဖြစ်လာသည်။ အောင်သံဟစ်သံ၊ ညွှန်တီးညွှန်ပတ် သီချင်းသံများလည်း ကြားလာရသည်။

နောက်တစ်နာရီတွင် မစွက်ဒေါ်ဆန်သည် နှမ်းနယ်နေသည်။ မျက်နှာလည်း ညီးနေသည်။ ခေါင်းကိုက်လို့ပါဟု ဆိုသည်။ မျက်နှာမှာ အတော်လေးပင် အိုစာ သွားသည်။ သူ့ယောက်ဗျားသည် တစ်ညာလုံး တစ်မွေးချွဲ မအိပ်။ အကြီးအကျယ် စိတ်လူပုံရှားနေသည်။ မနက်ငါးနာရီတွင် အိပ်ရာထဲမှတ်ကာ ထွက်သွားသည်ဟု ပြောပြသည်။ မနေ့ကမူ မစွဲသွမ်မဆန်၏ အခန်းထဲသို့ ဝင်သွားသည့်အခါ သူ ယောက်ဗျားမျက်နှာကို ဘီယာနှင့် ပက်လှတ်လိုက်ကြသည်ဟု ပြောပြသည်။ အောက် ထပ်က မိန်းမအကြောင်း ပြောသည့်အခါ မစွက်ဒေါ်ဆန်၏ မျက်လုံးတစ်စုံသည် ဝင်းဝင်းတောက်နေသည်ကို သတ်ထားမိသည်။

• မစွဲတာဒေါ်ဆန်ကို စောက်လိုက်တာ တစ်နေ့ သူ နောင်တရမယ်။ မစွဲတာဒေါ်ဆန်မှာ သည်းခံနိုင်တဲ့ နှလုံးသားရှိတယ်၊ ဒုက္ခရောက်တဲ့သူကို သူက နှစ်သိမ့်မှုပေးနိုင်တယ်။ ဒါပေမဲ့ ဒုစရိတ်မှုကိုတော့ သူ ချမ်းသာ မပေးတတ်ဘူး။ သူ့ဘက်က မှန်တယ်ထင်လာပြီဆိုရင်တော့ သူ့ဒေါ်သဟာ သိပ်ကြောက်စရာ ကောင်းတယ်”

“ဘာလို့လဲ၊ သူ ဘာလုပ်မလဲ”

ဆမ်းမားဆက်မွမ်၏ ဝအ္မာတိများ

•သူ ဘာလုပ်မလဲ ကျွန်မ မသိဘူး၊ ဒါပေမဲ့ သူကိုတော့ ကျွန်မ ကတ်တီး ကတ်ဖဲ့ မလုပ်ရတာ အမှန်ပဲ။

ထိစကားကြောင့် မစွက်မက္ခာဖိုင် တုန်လှပ်ဘူးသည်။ ထိစကား အဘူး အလာတွင် စောင့်ကြသည့်နေပါ၊ အကြောင်းသိလိမ့်မပေါ့ ဟူသော အောင်နိုင်သံပါ သည်။ ထိနဲ့ မစွက်ခင်းတွင် သူတို့ မိန့်းမသားနှစ်ယောက် အပြင်သို့ ထွက်ရန် လျောကားမှ ဆင်းလာကြသည်။ မစွဲသွမ်မဆန်၏ အဆန်းတံခါး ပွင့်နေသည်။ မစွဲသွမ်မဆန်၏ ခါးမှ အဝတ်သည် ညုစ်ထည်းထည်း ဖြစ်သည်။ တစ်စုံတစ်ခု ကြော်နေသည်ကို တွေ့ရသည်။

•မဂ်လာန်ကိုပဲ၊ ဘယ်လိုလဲ၊ ခုမနက် မစွဲတာအေးဖို့ဆန် အတော်လေး အခြေအနေ ကောင်းသွားပြီမဟုတ်လေး၊ မစွဲသွမ်မဆန်၏ အသံ။

•ဘာ ညည်းက ငါကိုများ စကားပြောရသေးတယ်၊ ညည်း ညည်း ငါကို များ ထပ်ပြီး စောကားရင်တော့လား။

မစွက်အေးဖို့ဆန်က ပြန်ချုပ်အော်သည်။

•အိုး၊ အေးမြို့ဆန်ကို ကျွန်မဆီ လာလည်ဖို့ ဖိတ်ခေါ်နေတာမှ မဟုတ်ဘဲ။

•သူနဲ့ ဖက်ပြီး ပြောမနေနဲ့ မစွဲမက္ခာဖိုင်က တိုးတိုးသတိပေးလိုက် သည်။ သူတို့နှစ်ယောက်ဘား အဖြန့်ထွက်လာခဲ့ကြသည်။

•မိန့်းမကိုကာ၊ ဒီကောင်မ တော်ဓာတ္တုကို မျက်နှာပြောင်တိုက်ပဲ့ ကောင်မ။

သူအသံသည် ဒေါသကြောင့် တုန်နေသည်။ နောက်ပိုင်းတွင်မူ အသံပင် မထွက်တော့ဘဲ ဒေါသထဲတွင် နစ်မျော့သွားသည်။

အိမ်သို့ ပြန်လာကြသည့်အခါ ကမ်းစပ်၌ လျော့က်နေသော မစွဲသွမ်မဆန် ကို လုမ်းမြင်ရသည်။ အလူအပ အမွမ်းအမဲ့အားလုံး သူကိုယ်၌ ခြယ်မှုန်းထား သည်။ ဦးထုတ်ဖြေကြီးထိပ်တွင် ပန်းများ ပန်ထားသေးသည်။ သူတို့ကို ပြင်သည့်အခါ ပြီးပြီးချင်းချင် အော်ဟန်နှစ်တော်သက်သေးသည်။ သူတို့ မျက်နှာထား တင်းမှာနေသည် ကို ကရပြုမိသည့် အနီးအပါးရှိ အမေရိက်နှင့် ရောတပ်သားများသည် ပြီးကြသည်။ အိမ်သို့ ပြန်ရောက်သည့်အခါ မိုးလွတ်ရုံသာရှိသည်။

•ဝတ်ထားတဲ့ အဝတ်နဲ့ မတန်လိုက်တာ၊ မစွက်အေးဖို့ဆန် မလိုတမာ ဖြစ်နေသည်။

သူတို့ ထမင်းစားခါနီးလောက်မှ အေးဖို့ဆန် ရောက်လာသည်။ အဝတ်များ

စိန္ဒာနသည်ကို မလဲ။ စားပွဲတွင် ဝင်၍ ထိုင်သော်လည်း စကားမပြော။ အစာလည်း ဟုတ်တိပတ်တိ မစား။ အပြင်ဘက်တွင် ရွှေနေသာ မိုးကိုသာ ဖိုက်ကြည့်နေ သည်။ ဆေဒီနှင့် တွေ့ခဲ့သည့်အကြောင်း သူမိန္ဒားမက ပြောသည်ကိုပင် ဘာမျှပြန်၍ မပြော။ မျက်မှောင်ကြီး ကုတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူမိန္ဒားမပြောသည့် စကားကို သူ ကြားသည်မှာကား သေချာသည်။

‘ဒီမိန္ဒားမကို ဒီအိမ်က နှင်ထုတ်ခိုင်းနှင့် ဟွန်းကို ပြောပေါ့၊ ကျွန်းမတို့ကို ဆက်ပြီး စောကားနော်းမယ်’

‘ဒီမှာတော့ သူအဖို့ တဗြား သွားနေစရာ ရှိမှာ မဟုတ်ဘူးပျော်မလိုပိုင်က ဝင်၍ ထောက်လိုက်သည်။

‘ကျွန်းသားတွေနဲ့ နေနိုင်တာပေါ့’

‘ဒီလိုရာသီမျိုးနဲ့ ကျွန်းသားတွေရဲ့ တင်ယော်လေးတွေမှာ ဘယ်လုံခြုံမလဲ ပျော်’

‘သူတို့လို တဲတစ်မျိုးမှာ ကျွန်းတော် တစ်နှစ်လောက် နေခဲ့ဖူးပါတယ်’ သည်အခါတွင်မှ ဒေါ်ဆန် စကားစဉ် ပြောသည်။ ထိစဉ်တွင် ဟွန်းထံမှ ငါက်ပျောကြော် ပို့ခိုင်းလိုက်သည့် မိန္ဒားကလေးတစ်ယောက် ဝင်လာသည်။ ဒေါ်ဆန် က သူအား -

‘မစွာသွေမဆန့်နဲ့ ဘယ်အချိန် တွေ့နိုင်မလဲလို မေးလိုက်စမ်းပါ’ ဟု နိုင်းလိုက်သည်။ မိန္ဒားကလေးသည် ခေါင်းညီတိကာ ခပ်မြန်မြန် ထွက်သွားသည်။

‘ဘာလို တွေ့ချင်တာလ အဲလဖရှက်’ သူမိန္ဒားမက မေးသည်။

‘သူနဲ့တွေ့ဖို့ဟာ ငါမှာ ဝတ္ထရားရှိတယ်၊ သူကို အချိန်ပေးချင်သေးတယ်၊ ပြီးမှ ငါ လုပ်စရာရှိတာကို လုပ်မယ်’

‘သူအကြောင်း ရှင် မသိဘူးနော်၊ ရှင့်ကို ထပ်ပြီး စောကားနော်းမယ်’

‘အိုက္ယ် စောကားပါစေ၊ ငါမျက်ခွက်ကို တဲတွေးနဲ့ ထွေးဦးမလား၊ သူမှာ မကောင်းတဲ့ ဝိညာဉ်ဆိုတစ်ခု ကပ်နေတာကွယ့်၊ သူကို ငါ ကယ်တင်ရမယ်’

မစွာက်ဒေါ်ဆန်၏ နားထဲ၌ကား မိန္ဒားမပျက်၏ မတီမဲ့မြင် ရယ်သံကိုသာ ကြားယောင်နေမိသည်။

‘ဒီမိန္ဒားမက ပြုပြင်လို ရတော့မှာ မဟုတ်ဘူးရှင့်’

‘ဘာရားသခင့် ကရဏာတော် ရှိပါသေးတယ်ကွယ်’ ဒေါ်ဆန်၏ မျက်လုံး

များသည် အရည်လဲလာသည်။ သူအသံသည်လည်း သာယာညင်းပျောင်း ဖြစ်လာသည်။ ‘ဘုရားသခင်ရဲ့ ကရာဏာတော်ဟာ လူမရွေးပါဘူး၊ ဒုစရိက်ပြုတဲ့ သူရဲ့ ဒုစရိက်တွေဟာ ငရဲရဲ့ ဟိုဘက် လွန်နေပေါ်၊ တိုဘုရားသခင်ရဲ့ မေတ္တာတရားကတော့ သူတို့ကိုလည်း ခွင့်လွတ်နိုင်ပါတယ်’

စောစောက တက်လာသည် မိန်းကလေးသည် ဆေဒီသွမ်မဆန်ထံမှ ပြန်ကြား ချက်ကို လာ၍ သတင်းပို့သည်။

‘ကျေးဇူးတင်ပါတယ် တဲ့ ခင်ကြီး ဒေါ်ဆန်ဟာ သူဆီးကို အလုပ်အချိန် မှ အပ အချိန်မရွေး လာနိုင်ပါတယ်တဲ့’

ထိုစကားကို ကြားလျှင် အားလုံး ပါးစပ်အပောင်းသား ဖြစ်သွားကြသည်။ မက္ခာဖို့မျက်နှာတွင် အပြုးရိုက်သန်းလာသည်။ သို့သော် ချက်ချင်းပင် မပြုးမိအောင် မျက်နှာထား ပြင်လိုက်သည်။ ဆေဒီ မျက်နှာပြုင်တိုက်ပုံမှာ ပြုးစရာပင် ကောင်းသည် ဟု သူထင်သည်။ သို့သော် သူသာဘေးကို သူမြို့မှာ ကြိုက်မည်မဟုတ်။

သူတို့သည် ထမင်းကို ဆက်၍ စားနေကြရသော်လည်း ပါးစပ်ကမှ တစ်လုံးတစ်ပါဒ်မျှ မပြောကြတော့။ ဤဗျာင်းမသားနှစ်ယောက် လုပ်စရာရှိ သည်တို့ကို လုပ်ရန် ထားသည်။ မစွေက်မက္ခာဖို့ကား ထိုးလက်စ သိုးမွေးလည်ပတ် ကို ဆက်၍ ထိုးနေသည်။ မက္ခာဖို့သည် ဆေးတဲ့ကို မီးထိုးလိုက်သည်။ ဒေါ်ဆန်သည် စားပွဲများ တည်တည်ကြီး ထိုင်နေသည်။ သူမျက်လုံးက စားပွဲကို ဖိုက်ကြည့်နေ သော်လည်း စိတ်ကား ဘယ်ရောက်နေသည် မသိ။ နောက်ဆုံးတွင် စကားတစ်ခွန်း မျှ မပြောဘဲ အခန်းထဲမှ ထွက်သွားသည်။ ခဏကြာလျှင် အောက်ထပ်မှ တံခါး ကောက်သံ။ ‘ဝင်ခဲ့လေ’ဟူသော ဆေဒီ၏ အသံတို့ကိုပါ ကြားလိုက်ရသည်။

ဒေါ်ဆန်သည် ဆေဒီအခန်းသို့ ရောက်နေသည်မှာ တစ်နာရီခွန် ရှိသွား ပြီ။ မက္ခာဖို့ကား မစဲနိုင်အောင် အပြီးတကြီး ရွာချေနေသော မိုးကိုသာ ကြည့်နေ သည်။ စိတ်ပျက်စရာကောင်းအောင် ရွာသည့်မိုး။ အက်လန်မှာလို တစိမ့်စိမ့် မရွာ။ အသနား အညာတာကင်းသည့်မိုး ဖြစ်နေပါကလား။ ချောင်းပေါက်အောင်ပင် တပေါ်ပေါ် သွန်ချေသည့်မိုး ဖြစ်သည်။ ကြောက်စရာ လန့်စရာ။ ကမ္မာဦးတွင် ရွာသည့် ကမ္မာဖျက်မိုးဆိုသည့်မှာ သည်လိုမိုးမျိုးပင် ဖြစ်ဟန်တူသည်ဟု သူ ထင်လာသည်။ ကောင်းကင်းဘုံးမှ မြေပြင်တစ်ပြင်လုံး ရေဂွမ်းအောင် သွန်ချေလိုက်သည့် မိုးနှင့် တူနေသည်ဟူလည်း ထင်လာသည်။ သွပ်မိုးပေါ်တွင် ရွာချေသည့် တဖြောင်း

ဖြောင်း မြတ်သံသည် နားခံနိုင်စရာ အကြောင်းမရှိ။ ကြာသော နိုးသံကြောင့် ရူးချင်သလိုပိုင် ဖြစ်လာသည်။ ခဲတော့မည့်ပုံ မပေါ်လျှင် သွေးရှားသွေးတန်း ဖြစ်ကာ သံကုန်ဟစ်၍ အော်ချင်စိတ် ပေါ်လာသည်။ သည်မိုးကြောင့် သူ့တစ်ကိုယ်လုံး နှဲးခြေချဉ်နဲ့လာသည်။ သူ့ကို နိုးက နိုးမိုးထားသည်။ နိုးမင်းက သူ့တစ်ကိုယ်လုံးကို လွှဲစ်းမိုးထားသည်။ ဒေါ်ဆန်သည် ဖြိုန်းခနဲ့ ရောက်လာသဖြင့် မက္ခာဖိုင် ခေါင်း ထောင်ကြည့်လိုက်သည်။ သူ့နည်းတူ မိန့်းမသားနှစ်ယောက်တို့သည်လည်း ပြီးတူ ခေါင်းထောင်လာကြသည်။

‘ကျူပ် သူ့ကို ရှိသမျှ အခွင့်အလမ်း ပေးခဲ့ပြီးပြီ၊ နောင်တရဖို့လည်း တိုက်တွန်းခဲ့ပြီးပြီ။ ဒီမိန့်းမဟာ မိန့်းမဆိုးပဲ’ သူ့မျက်နှာထားမှာ တင်းမာနေသည်။

‘အခုတော့ ငွေချေးစားတဲ့ လူတွေကို ယော်သခင်က ကျော်ပုံး ဆုံးမ လွှတ်သလို ဆုံးမဖို့ပဲ ရှိတော့တယ်’

ဒေါ်ဆန်သည် အခန်းထဲတွင် ခေါက်တဲ့ခေါက်ပြန် လျော်ကျသည်။ မျက်နှာထားကား တင်းမာနေသည်။ မျက်မှာ့ဝင်ကုတ်ထားသဖြင့် မျက်ခုံးထူထူ ကြီးသည် ပို၍ ထင်းလာသည်။

‘ကျူပ်လက်က လွှတ်အောင် ပြုးနိုင် ပြုးပေတော့’

ထိုသို့ပြောကာ ချက်ချင်းပင် အောက်ထပ်သို့ ဆင်းသွားသည်။

‘နေပါ့ြေး၊ သူ ဘာလုပ်မလိုလဲ’

မစွဲက်မက္ခာဖိုင်ကက အလန့်တကြား မေးလိုက်သည်။

‘ကျွန်းမလည်း မသိဘူး၊ ဘူရားသခင်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေ တဲ့ အခါမှာ သူ့ကို ကျွန်းမ ဘာမှ မေးမနေတော့ဘူး’

ညျှပ်မျက်မှန်ကို ပင့်တင်ရင်း မစွဲက်ဒေါ်ဆန်က ဖြေလိုက်သည်။ ထိုအောက် သက်ပြီးချေသည်။

‘ဘာဖြစ်သလဲ’

‘ဒီအတိုင်းဆိုရင် သူ ဒုက္ခရောက်မှာပဲ’

မက္ခာဖိုင်သည် ဟွန်းမှတစ်ဆင့် ဒေါ်ဆန် ဘာလုပ်သည်ကို သိပြီး ဖြစ်သည်။ ဟွန်းက သူ့ကို အပေါက်ဝှုံး ဤသို့ ပြောသည်။

‘ခင်ကြီးဒေါ်ဆန်က ဒီမိန့်းမကို အိမ်ခန်းငှားရမလားလို့ ကျွန်းတော့ကို ဆိုတယ်၊ သူ့အကြောင်း ကျွန်းတော် ဘယ်သိမလဲ ခင်ဗျာ၊ အခန်းငှားရင် ပိုက်ဆံပေး

ဆမ်းမားဆက်မွမ်၏ ဝအ္မာတို့များ

နိုင် မပေးနိုင် သိဖို့ပဲ။ အခု ဒီမိန်းမက တစ်ပတ်အတွက် အခန်းခ ပေးထားတယ်<sup>\*</sup>  
မက္လာဖိုင်သည် စကားမကျံမိစေရန် မနည်း သတိထား ပြောရသည်။

‘ဒါတော့များ ပြီးပြီးသားတွေပဲ။ အိမ်က ခင်ဗျားအိမ် မဟုတ်လား၊  
ကျွန်တော် တိုကို နားတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်’

ဟွန်းသည် ထိုစကားကြောင့် အဝေဒဝါ ဖြစ်သွားသည်။

‘နေပါဦး၊ သူက ဒီမိန်းမကို မောင်းထုတ်ဖို့ ပြောသလား’

‘ဒီလိုတော့ မပြောဘူး၊ ကောင်းကောင်းနှစ်နွုန်နေရင် တော်ပြီတဲ့၊ ဒါနဲ့  
ဒီမိန်းမဆိုကို ဓည့်သည် မလာဆေရပါဘူးလို့ ကတိပေးလိုက်ရတယ်၊ ခုပဲ ဒီအကြောင်း  
သူကို ပြောလိုက်တယ်’

‘ဒီတော့ မစွဲသွေမဆန်က ဘာပြောသလဲ’

‘အို ကျွန်တော့ကို အော်ဟန်လွှတ်တာပေါ့’

‘သူ သွားမှာပါများ၊ ဓည့်သည် လက်မခံရရင် သူ နေမှာ မဟုတ်ပါဘူး’

‘မဟုတ်ဘူး ခင်ဗျား၊ သူကို အခု ဘယ်သူကမှ လက်မခံရတော့ဘူး။ သူ  
အရေးအခင်းထဲ သာသနပြုတွေ ဝင်နေပြီဆိုတာ အားလုံး သိနေကြပြီ’

မက္လာဖိုင်သည် မစံနိုင်သော မိုးကိုသာ ကြည့်နေလိုက်သည်။

ညုပိုင်းတွင် ဓည့်ခန်း၌ ဆုံးကြသည့်အခါ ဒေါ်ဆန်က သူ၏ ကောလိပ်  
ကျော်းသားဘဝကို အော်ကြောင်းပြန်သည်။ အောက်ထပ်တွင် ြိမ်သက်နေသည်။  
ခက္ကာလျဉ်းစာတ်စက်သံ ကြားရသည်။ တစ်ကိုယ်တည်း နေရသည်မှာ ပြီးငွေး  
နေသည့်မို့ တမင်သက်သက် ဖွင့်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ တေးသံကား  
လွမ်းစရာ ကောင်းသည်။ အဖော်ကင်းနေသဖြင့် ဖေးကူလှည့်ပါဟု ခေါ်သယောင်  
ယောင်။ ဒေါ်ဆန်ကား အော်စက်သံကို ဂရမစိုက်။ သူအကြောင်းကိုသာ ဆက်၍၍  
ပြောနေသည်။ ဓမ္မစက်သံသည် ဆက်၍၍ ပြောလျသည်။ ညု၏ တိတ်ဆိတ်  
ခြင်းက သူကို ပြောက်လှန့်နေဟန် တူသည်။ ဟုတ်သည်။ အသက်ရှုံးပြု့ မရ။  
စပ်ပူ စပ်လောင် ရာသီဥတ္တ ဖြစ်သည် မဟုတ်လား။ အိပ်ရာထဲသို့ ဝင်ခဲ့ရသည့်တိုင်  
မက္လာဖိုင်တို့ လင်မယားမှာ အိပ်၍မရ။ ခြင်းထောင်အပြင်ဘက်တွင် တရီရီ အော်နေ  
ကြသည့် ခြင်သံကို နားထောင်ကာ ပျက်လုံးကျယ်နေကြသည်။

‘ဟော ဘာသံလဲ’ မစွဲက်မက္လာဖိုင်၏ အသံတိုးတိုး။

သစ်သားထရုံ ဟိုဘက်မှ ဒေါ်ဆန်၏အသံကို ကြားရသည်။ ဒေါ်ဆန်

သည် ဆေခါသမစန်အတွက် စိတ်ပါလက်ပါ ဘုရားသင်ထံ ရှိခိုးဆုတောင်းနေသည်။

ဤသိဖြင့် သုံးလေးရက် ရှိလာသည်။ လမ်းတွင် ဆေခါနှင့်တွေ့သည့် အခါ ယခင်ကလို အားတက်သရော နှစ်ဆက်ခြင်းမျိုး မတွေ့ရ၊ သူတို့ကို မမြင် ချင်ယောင် ဆောင်သွားသည်။ ဆေခါသည် တွေးရသည်။ အိမ်ခန်းလွှတ်ရှာသည်။ သို့သော မတွေ့ဟု ဟန်းထံမှ သတင်းစကား ကြားရသည်။ ညာက်တွင် ဓမ္မစက်ဖွင့်သံ ကိုသာ မပြတ် ကြားရသည်။ သို့သော်လည်း ဟန်ဆောင်နေရသည်မှာ သိသာသည်။ တန်းနွေနွေ့ သီချင်းသံကြားရသည့်အခါ ဒေါ်ဆန်က ဟန်းမှတစ်ဆင့် ဓမ္မစက် မဖွင့်ရန် တားမြစ်လိုက်သည်။ တန်းနွေနွေ့သည် ဘုရားသင်၏ နေဖြစ်သည် မဟုတ်လား။

ထိုအခါ ဓမ္မစက်သံမကြားရတော့။ တစ်အိမ်လုံး တိတ်နေသည်။ သွေ့နိုး ထက်သို့ ကျေလာသော မိုးပေါက်သံသာ ကြီးစိုးနေသည်။

‘သူခေါင်းထဲ နည်းနည်း ရှုပ်လာပြီနဲ့ တူတယ်ဗျာ မစွာတာ ဒေါ်ဆန်ရဲ့ သဘောကို သူ နားမလည်နိုင်ဘူးနဲ့ တူတယ်၊ အခုတော့ နည်းနည်း စွဲလာသလိုလို ပ’ ဤစကားကို နောက်တစ်နွေတွင် ဟန်းထံမှ မက္ခဏိုင် ကြားရသည်။

ထိုစကား မှန်သင့်သလောက် မှန်သည်။ ထိုနွေ့ မနက်တွင် ဆေခါကို တွေ့သည့်အခါ တက်တက်ကြွေကြွေ အမူအရာမျိုး မရှိတော့။ ဆေခါမျက်နှာတွင် ချောက်ချားနေသည့် အရိပ်အယောင်တို့ ယုံကြသန်းနေသည်။

‘မစွာတာ ဒေါ်ဆန် ဘာတွေများ လုပ်နေသလဲ၊ ခင်ဗျားလည်း မသိဘူး ထင်ပါရဲ့’ မက္ခဏိုင်ကို ဟန်းက သွေးတိုးစမ်းကြည့်သည်။

‘ဟင့်အင်း၊ ကျွန်းတော်လည်း မသိဘူး’

တကယ်ပင် မက္ခဏိုင်ကိုယ်တိုင်လည်း ဒေါ်ဆန် ဘာများ ကြံစည်းစိတ်ကူး နေသည်ကို မသိ။ တစ်ခုတော့ ဘွဲ့စိတ်တွင် ထင်နေသည်။ ယင်းမှာ ဒေါ်ဆန်သည် ဆေခါကို အမိဖမ်းရန် အကွက်ဆင်နေသည်။ အကွက်မိလျင် ချက်ခဲနဲ့ တွယ်လိုက် မည်ပင် ဖြစ်သည်။

‘ကျွန်းတော်က တစ်ဆင့် ဆေခါကို ပြောခိုင်းတယ်ခင်ဗျာ အဲဒါကတော့ သူကို အလိုရှိရင် အချိန်မရေး ခေါ်ခိုင်းပါတဲ့’

‘ဒီတော့ အမျိုးသမီးက ဘာပြန်ပြောသလဲ’

## ဆမ်းမားဆက်မွမ်၏ ဝတ္ထုတိပျား

‘ဘာမှ မပြောဘူး။ ကျွန်တော် သူ့ကို မတားပါဘူး၊ အမျိုးသမီးကတော် ငိုတော်မလိုပဲ ခင်ဗျဲ’

‘အေးဗျာ၊ ဒီမိန်းမကတော့ တစ်ယောက်တည်း ချောက်ချားနေမှာပဲ။  
ပြီးတော့ ဒီမိုးကလည်းဗျာ ဓာမစဲနိုင်ဘူး၊ ဒီလို ရွာဖော်ပုံနဲ့တော့ စိတ်ညွစ်စရာပဲ။  
ခင်ဗျားတို့ အသမှာ ဒီလိုပဲ ရွာဖော်တော့တော့လား’

‘အခုလို မိုးရာသီမှာတော့ မှန်မှန် ရွာနေတာပဲ၊ တစ်နှစ်မှာ မိုးရေချိန် လက်မ သုံးရာ ရွာတယ်။ ပင်လယ်အော် အနေအထားကို ကြည့်ပါလား၊ ပစိဖိတ် ဒေသတစ်ခုလုံးမှာရိတဲ့ မိုးကို ဖိတ်ခေါ်နေတာပဲ’

‘အကျိုးနည်း အနေအထားပါလားမျှ’

မထဲဖိန်သည် ခြင်ပိန်များကို ကုတ်နေသည်။ သူ့စိတ်မှာ လက်တစ်ဆစ်သာ ရှိတော့သည်။ မိုးတိတ်ပြန်တော့လည်း အမူရှိန်က လွန်ကဲလာသည်။ အမိတ်တွင် ပြုတ်ထားသလို ခံစားရသည်။ ရေနေ့ပေါင်းအိုးကြီးထဲ ရောက်နေသလားထင်ရသည်။ အသက်ရှုမှားမတတ်ပင် ဖြစ်လာသည်။ ရာသီကြမ်း၊ ဒေသကြမ်းများတွင် ရောက်နေသည် ထင်လာသည်။ ကွန်းသားတွေ ကြည့်ပါ၍။ အေးမင်ကြောင်ထိုးသူက ထိုး၊ ဆံပင်ကို အေးဆိုးသူက ဆိုးနှင့် တကယ် အရိုင်းအစိုင်းတွေပါပဲ။ အနာက်က လိုက်လာလျှင်ပင် အသည်းယားကာ လှည့်ကြည့်လှည့်ကြည့်လှပ်မိသည်။ ကိုယ့်ကိုများ ရန်မှုလေမလား ထိုးရိမ်မိသည်။ အလယ်တွင် အောက်ကျော်ကို ဘားနှင့် ထိုးလေမလား။ သူတို့မျက်လုံး ကြောင်ကြောင်ကိုက ကြောက်စရာကောင်းနေသည်။ စိတ်ရှုးဖောက်ချင် ဖောက်မည့် မျက်လုံးမျိုးဖြစ်သည်ဟု ထင်လာသည်။ အီဂျိုလ်ဘုရားကျောင်း နံရံပေါ်တွင် အေးခြယ်ထားသည့် ရေးပောင်းအီဂျိုများနှင့် တူသလိုပါ။

ဒေဝါဆန်သည် အိမ်သို့ပြန်လာလိုက်၊ အိမ်မှ ထွက်သွားလိုက် ယောက်  
ယက် ခတ်နေသည်။ သူ ဘာလုပ်နေသည်ကို မဏ္ဍာဖိုင်လင်မယား မသိ။ ဘုရင်ခံ  
သီတို့ နေ့စိုင်းသွားတွေ့သည် ဟူ၍ကား ဟွှန်းက ပြောသည်။ တစ်ခါတွင်မူ  
ဘုရင်ခံအကြောင်း ဒေဝါဆန်ထဲမှ အရိပ်အမြှုက် ကြားရသည်။

‘သူကြည့်ရတာ ပြတ်ပြတ်သားသား လုပ်တော့မယ့် ပုံမျိုးဗျာ၊ ဒါပေမဲ့  
တကယ် အရေးကျတော့ အလကားပဲ’

‘எந்தாராத்திட்டங்கீர் வூலப்பும்பே:வா: வீஜங்கடாலா:’ மகுடிங்க ஏய்கா

မျှပါန္တန်

မောကာ မေးသည်။

ဒေါ်ဆန်က မပြီး။

‘ကျူပ်သဘောကတော့ မှန်တာ လုပ်စေချင်တာပဲ။ လူတစ်ယောက်ကို မှန်တာ လုပ်ဖို့ သွေးဆောင်နေဖို့ လိုမယ်တောင် မထင်ဘူး’

‘ဒါပေမဲ့ မှန်တယ်ဆိုတာ ဘာလဲဆိုတာကလည်း အယူအဆအချိုးချိုး ကွဲနိုင်သေးတာကိုးပျွဲ’

‘လူတစ်ယောက်ရဲ ခြေထောက်တစ်ဖက်က အနာဟာ ပုပ်ဆွေးနေပြီ။ ရိုးတွင်းခြင်ဆီ လိုက်နေပြီ ဆိုကြပါစို့များ၊ အဲဒီခြေထောက်ကို ဖြတ်မပစ်နိုင်ဘူးတဲ့ လား၊ ဖြတ်မပေးတာကို စိတ်ရည်လက်ရှည် ကြည့်နေနိုင်မတဲ့ လား’

‘ရိုးတွင်းခြင်ဆီ လိုက်နေပြီဆိုတာကတော့ မျက်မြင်ကိစ္စကိုး ခင်ဗျာ’

‘ဒါဖြင့် မကောင်းမှုကတော့ရော’

ဒေါ်ဆန် ခြေဖုန်းခုတ်နေသည် ကိစ္စသည် မကြောမီ ထင်ထင်ရှားရှား ဖြစ်လာသည်။ တစ်နွေး နေ့လယ်ခင်းတွင် နေ့လယ်စာစားပြီး လေးယောက်သား လူစုမကွဲသေးဘဲ ထိုင်နေကြစဉ် အခန်းတံခါး ရုတ်တရက်ပွင့်လာပြီးနောက် မစွဲဆောင်းသွားခဲ့ ဝင်လာသည်ကို တွေ့ရသည်။ အခန်းထဲ ရောက် လျင် ဟိုဟိုဖြို့ ကြည့်ပြီးနောက် ဒေါ်ဆန်ဆီသို့ တန်းတန်းမတ်မတ် ရောက်လာ သည်။

‘ရှင် အင်မတန် သိမ်ဖျင်းတဲ့ လုပုံတ်မာပဲ၊ ကျွန်မအကြောင်း ဘုရင်ခံဆီ ကို ဘာတွေ သွားပြောသလဲ’

ဆောဒီသည် ဒေါသကြောင့် လုပ်ယမ်းနေသည်။ ဒေါ်ဆန်က ဘာမှ ပြန် မပြောသေးဘဲ ကုလားထိုင်တစ်လုံး ထိုးပေးလိုက်သည်။

‘ထိုင်ပါလား မစွဲသွေ့မဆန်၊ ကျူပ် မင်းကို ထပ်ပြီး ဆွေးနွေးချင်သေး တယ်’

‘ရှင်၊ ရှင်...လုပုံတ်မာပဲ’

ဆောဒီပါးစပ်မှ ရင့်သီးသည့် စကားလုံးများ တစ်လုံးပြီးတစ်လုံး ထွက်လာ သည်။ ဒေါ်ဆန်ကား ဆောဒီကိုသာ စိုက်ကြည့်နေသည်။

‘မင်း ဘယ်လိုပဲဆဲ ကျူပ် မမှုဘူး၊ ဒါပေမဲ့ ဒီအခန်းထဲမှာ အမျိုးသမီး တွေ ရှိနေတယ်ဆိုတာတော့ သတိပေးချင်တယ်’

ဆေဒီသည် ဒေါသဖြစ်လွန်းသဖြင့် မျက်ရည်များပင် လည်လာသည်။  
မျက်နှာ ကြီးတစ်ခုလုံးလည်း နီရဲကာ ထူအန်းလာသည်။

‘က ပြောစမ်းပါၤီး၊ ဘယ်လိုဖြစ်တာလဲ’ မဏ္ဍာဖိုင်က ဝင်၍ မေးသည်။

‘ခုလေးပဲ လူတစ်ယောက် လာပြီးပြောတယ်၊ အောက်ဆိုက်မယ့် သဘော်၊ နဲ့ ကျွန်မ လိုက်ရမယ်တဲ့’

ဒေါ်ဆန်၏ မျက်နှာကား နကမ္မတိ။

‘အခြေအနေအရ ဆိုရင်တော့ မင်းကို ဒီမှာ ဆက်ပြီး အခွင့်ပေးဖို့ ဘုရင်ခဲ့ အဖို့ ခပ်ခက်ခက်ပဲ။ သိပ်မျှော်လင့်မနေ့နဲ့’

‘ဒါ ရှင့်လက်ချက်ပဲ၊ ကျွန်မကို လိမ်လိုမရဘူး၊ ရှင်လုပ်တာပဲ’ ဆေဒီ  
သည် အသံကုန်ဟစ်သည်။

‘ကျွန်မကို ဘာလို့ နောင့်ယုက်ရတာလဲ၊ ရှင့်ကို ဘာများ ဒုက္ခပေးလို့  
လဲ’

‘ကျျုပ်ကို ဒုက္ခပေးခဲ့ရင်တောင် မင်းကို နှင့်တဲ့အထဲမှာ ကျျုပ် အောက်ဆုံးလူ  
ဖြစ်မှာပါပဲ’

ဆေဒီသည် ဒေါသကြောင့် တုန်တုန်လှပ်လှပ်ဖြစ်ကာ အော်ဟစ်သည်။  
ထိုအောက် အခန်းထဲမှ ထွက်သွားသည်။ သူ ထွက်သွားသည်ကို ကြည့်ကာ အားလုံး  
စကားမပြောနိုင်ဘဲ အံ့အားသင့်အောက်သည်။

‘အင်း ဘုရင်ခဲ့က ဒီကိစ္စကို အရေးယူ ဆောင်ရွက်တယ်ဆိုတာ သိရတော့  
မှ စိတ်အေးရတယ်။ ဒီလူက ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်နိုင်တဲ့လူ မဟုတ်ဘူး၊  
အင်မတန် စိတ်ပျော့တဲ့လူ။ သူပြောတာက ဘယ်လိုပြဖြစ်ဖြစ် ဆေဒီ ဒီမှာ နှစ်  
ပတ်လောက် အေားပဲ။ ပြီးတော့ အော်ယာကို သွားမယ်။ အော်ယာရောက်ရင် သူ  
နဲ့ မဆိုင်တော့ဘူး၊ အော်ယာဆိုတာ အက်လိုင်ပိုင်နက်တဲ့’

ဒေါ်ဆန်သည် ထိုင်ရာမှ ဆတ်ခနဲ့ ထလာပြီး အခန်းထဲတွင် လျောက်နေ  
သည်။

‘တာဝန်ရှုတဲ့လူတွေ ဒီလိုပဲ တာဝန်ရှောင်ကြတာ သိပ်ဆိုးတာပဲ၊ သူတို့  
မျက်စိအောက်က ပျောက်သွားရင် ပြီးရော၊ မကောင်းမှုဆိုတာဟာ သူတို့ မျက်ကွယ်  
မှာဆိုရင် မဆိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီမိန်းမ ဒီကျွန်းပေါ်မှာ ရှိနေတာကို  
က မကောင်းဘူး၊ ဒီကျွန်းပေါ်မှာသာ မဟုတ်ဘူး၊ ဘယ်မှာရှိရှိ မကောင်းဘူး၊ သူ

အကျင့်က ကောင်းမှ မကောင်းပဲကို။ ဒီတော့ ဘယ်နေရာ ရောက်ရောက် ငါ့ဆီက လွတ်ရင်ပြီးရောဆိုတဲ့ သဘောမျိုး ပိုက်လို့ မရဘူးပူ။ ဒါနဲ့ မတတ်နိုင်တော့ဘူး၊ ဘုရင်ခံကို ရှင်းရှင်းပြောရတော့တာပဲ။

အောင်ဆန်သည် အကြိတ်ထားသည်။ မေးရိုးများ ပေါ်လာသည်။ သူမျက်နှာ တွင် ဆုံးခန်းတိုင် ဆောင်ရွက်တော့မည်ဟူသော အမှုအရာပေါ်နေသည်။

‘ဘယ်လို့ပြောသလဲ’

‘ကျူပတဲ့ သာသနပြုအဖွဲ့ဆိုတာက ဝါရှင်တန်မှာလည်း ဉာဏ်ထက်ပါသေးတယ်ဗျာ၊ ဒီတော့ ဘုရင်ခံကို ပြောရတာပေါ့။ ခင်ဗျား အပ်ချုပ်ပုံ အပ်ချုပ်နည်း မဟန်ရင်၊ အတိုင်အတောရှိခဲ့ရင် သက်သာမှာ မဟုတ်ဘူး’

‘ဒါဖြင့် ဆေးခဲ့ ဘယ်တော့လောက် သွားရမလဲ’

‘ဆန်ဖရန်စစ္စကိုမြို့သွားမယ့် သဘော်တစ်စီး ဆစ်ဒန်က ထွက်လာနေပြီ လေ၊ အကိုနွေ့ချိ ရောက်မှာပဲ၊ အဲဒီသဘောနဲ့ သူ လိုက်ရလိမယ်’

ငါးရက်သာ လိုတော့သည်။

မက္ကိန်းစိုင်သည် အအားမနေ့။ ဆေးရုံသို့ သွားကာ ကူးနေသည်။ နောက်တစ်နေ့ ဆေးရုံမှအပြန် ဟန်းက သူကို အိမ်ဝဲမှ ဆီး၍တားသည်။

‘ခက္ခလေး ဒေါက်တာ၊ မစွဲသွေ့မဆန် နေမကောင်းလို့ ဝင်ကြည့်ပါလား ခင်ဗျား’

‘ကြည့်တာပေါ့ဗျား’

ဆေးသည် ကုလားထိုင်တွင် ထိုင်ကာ ရှုံးတည့်တည့်ကိုသာ မျက်လုံး အကြောင်သားနှင့် ကြည့်နေသည်။ ခါတိုင်း ဝတ်နေကျ ဂါဝန်အဖြူ။ ခါတိုင်း ဆောင်းနေကျ ဖုန်းတေဝါဒနှင့် ဦးထုပ်။ သည်အဆင်အပြင်နှင့် တွေ့ရသည်။ ပေါင်ဒါ စိုးထားသော အသားမှာ ဝါတာတာ ညွစ်ထည်းထည်း။ မျက်လုံးအကြည့်မှာလည်း လေးလံထုံးထိုင်းသည့် အကြည့်။

‘နေမကောင်းဘူးဆို’

‘အို...ရှင့်၊ တကယ် နေမကောင်းတာ မဟုတ်ပါဘူး။ ရှင့်ကို တွေ့ချင်လို့ နေမကောင်းဘူး ပြောလိုက်တာပါ။ စစ္စကိုမြို့ကို သွားမယ့် သဘော်နဲ့ ကျွန်းမလိုက်ရမယ်တဲ့’

ဆေးခဲ့ မျက်လုံးများမှာလည်း ပြူးပြူးပျာပျာ ဖြစ်နေသည်။ လက်ကို

ဆုပ်လိုက် ဖြန့်လိုက် လုပ်နေသည်။ သူစီတဲ့မှာ ြိမ်ဟန်မတူ။  
‘ဟုတ်ကဲ’

တံတွေးကို မျှချလိုက်ပြီးနောက် ဆောင်းဆက်၍ ပြောသည်။

‘အခုန် စစ္ဆိုသွားဖို့ မဖြစ်နိုင်သေးပါဘူးရှင်၊ မနောက ဘုရင်ခံဆီ သွားတွေ့တယ်၊ တွေ့ခွင့်မရအဲပါဘူး၊ သူအတွင်းဝန်နဲ့သာ တွေ့ခဲ့ရတယ်။ အတွင်းဝန် ကတော့ စစ္ကိုသော်နဲ့ လိုက်သွားတဲ့၊ ဒါပေမဲ့ ဘုရင်ခံနဲ့တွေ့မှ ဖြစ်မယ်မဟုတ် လား။ ဒါနဲ့ ဒီနေ့မနက်သွားပြီး စောင့်တယ်၊ သူထွက်လာတွန်း အခန့်သွဲ့ပဲ တွေ့ရတယ်၊ တွေ့တော့ ပြောခံရတာပေါ့၊ သူကတော့ ကျွန်းမကို စကားပြောချင်ဟန် မတူဘူး၊ နောက်ဆုံး သူပြောတာက နောက်အပတ် ဆစ်ဒီသွားဖို့ သဘော်စောင့် နောက်ဆုံးရင် သူ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဒါပေမဲ့ ခင်ကြီး ဒေါ်ဆန် သဘောတူမှ ဖြစ်မယ်တဲ့’

ဆောင်းသည် မတူဗိုင်ကို အားကိုးတော်းြို့ ကြည့်နေသည်။

‘အေးဗျာ၊ ကျွန်းတော် ဘာများ တတ်နိုင်မလဲ၊ ကျွန်းတော်လည်း မပြော တတ်တော့ဘူး’

‘ဒီလိုလေ၊ ရှင်က သူကို ပြောမပေးနိုင်ဘူးလား၊ တခြား မဟုတ်ပါဘူး၊ ဒီမှာ နှစ်ပတ်လောက် နေဖို့ပါပဲ၊ ပြီးရင် ကျွန်းမ ဆစ်ဒီကို သွားမယ်။ ကျွန်းမ ဒီမှာ နေရမယ်ဆုံးရင် ဘာမှ မလုပ်ပါဘူးရှင်၊ အေးအေးဆေးဆေး နေမှာပါ။ ကျိုးဆုံးရင် ကျိုးပါမယ်၊ အိမ်ထဲက အိမ်ပြင်ကို မထွက်ပါဘူး’

‘ကျွန်းတော် မေးကြည့်ပါးမယ်လေ’

‘သဘောတူမှာ မဟုတ်ဘူးဗျာ၊ အင်္ဂါန္း သဘော်နဲ့ စစ္ကို လိုက်သွားဖို့ ပြောမှာပဲ၊ သွားဖို့သာ ပြင်ပေတော့’ ဟွန်းက ကြားဝင်ပြောသည်။

‘ဆစ်ဒီမှုဆုံးရင် ကျွန်းမ အလုပ်ရှာရတာ လွယ်မယ်၊ ဒါလောက်လေးတော့ ခွင့်ပြုဖို့ကောင်းပါတယ်ရှင်’

‘အေးလေ ကျွန်းတော် တတ်နိုင်သွား ပြောကြည့်ပါဦးမယ်’

‘ပြီးရင် ချက်ချင်း အဖြေပေးလှည့်ပါရှင်၊ တအုံစွေးစွေး စောင့်မနေချင် ဘူး’

မည်သို့ပြစ်စေ ဒေါ်ဆန်နှင့် ပြောဖို့ဆိုဖို့ ထိုးလေးနေသည်။ သိပ်မပြော ချင်။ ထိုးကြောင့် တိုက်ရှိက်မတွေ့တော့ဘဲ သူမြန်းမမှုတစ်ဆင့် မစွောက်ဒေါ်ဆန်း။

ထိမှတစ်ဆင့် ခင်ကြီး ဒေါ်ဆန်နားသို့ ဖောက်လိုက်သည်။ ဆောင်ရွက်နှစ်ပတ်ခန့် စွင့်ပြုလိုက်ရသဖြင့် ပို၍ ဆုံးရွားစရာ အကြောင်းမမြင်။ သို့သော် ခင်ကြီး ဒေါ်ဆန်၏ စိတ်ထားကား မပြောင်း။ နောက်တစ်နာရီ မနက်မှာပင် ဒေါ်ဆန်ကို သူ မျက်နှာ ချင်းဆိုင်ရသည်။

‘မစွဲသွမ်မဆန်နဲ့ ခင်ဗျား တွေ့တယ်ဆို’

မက္ခာဖိုင်သည် မနောက် မထိုင်တတ် ဖြစ်သွားသည်။ အနည်းငယ် စိတ်တို့ လာသည်။

‘ကျွန်တော်သဘောတော့ ဆောင်အဖို့ ဆစ်ဒန် သွားသွား၊ ဆန်ဖရန်စစ္စကို သွားသွား အကြောင်းမထူးလှပါဘူး၊ ဒီမှာနေတုန်း ကောင်းကောင်းမွန်မွန် နေမယ် ဆိုရင် ပြီးတာပဲ မဟုတ်လား’

ဒေါ်ဆန်၏ မျက်နှာသည် တင်းလာသည်။

‘ဘာလို့ ဆန်ဖရန်စစ္စကို မပြန်ချင်တာတဲ့လဲ’

‘မေးတော့ မကြည့်ပါဘူး’

မက္ခာဖိုင်က ပိုပြတ်ပြတ် ဖြေလိုက်သည်။

‘အေးပျါး လူတွေဟာ ကိုယ်နဲ့ဆိုင်တာပဲ လုပ်ကြရင် ကောင်းတာပေါ့’  
သူအဖြေမှာ ပရီယာယ်က်းလှသည်။

‘ဘုရင်ခံက သူကို ပထမဆုံးလာတဲ့ သဘော့နဲ့ ဒီကျွန်းကထွက်သွားပို့ အမိန့်ချုပြီးပြစ်လို့ သူဝိတ္ထရားအရ ဆောင်ရွက်တဲ့နေရာမှာ ကျွဲ့ ဝင်ပြီး စွက်ဖက်လို့ ဘယ်ဖြစ်ပါမလဲ၊ ပြီးတော့ ဒီမိန်းမ ဒီကျွန်းပေါ်မှာ ရှိနေတာဟာ မကောင်းဘူး’

‘ခင်ဗျား လုပ်တာ သိပ်မဟုတ်သေးဘူး၊ ပြင်းထန်လွန်းတယ်၊ ခင်ဗျား ဟာက အာဏာ တယ်ပြင်းတာကိုးပျါး’

အမျိုးသမီးနှစ်ယောက်မှာ အထိတ်တလန့် ဖြစ်သွားကြသည်။ သို့သော် ရှုံးပွဲအထိကား မရောက်။ ချက်ချင်းပင် ဒေါ်ဆန်၏ မျက်နှာ၌ အပြုံးရှိပိုသန်းလာ သည်ကို သူတို့ ဖြင့်လိုက်ကြရသည်။

‘ကျွန်တော်အပေါ် ဒီလိုထင်တာ ဝမ်းနည်းပါတယ်ဗျား၊ ဒီမှာ ဒေါက်တာ မက္ခာဖိုင်၊ ယုံပါဗျား၊ ကျွန်တော်လည်း ခင်ဗျားနဲ့ထပ်တူ စိတ်မချမ်းသာတာ အမှန်ပါ။ ဒါပေမဲ့ ကျွန်တော်မှာ တာဝန်ရှိတယ် မဟုတ်လား’

မက္ခာဖိုင် ဘာမှ ပြန်ချုပ်မပြော။ ပြတင်းဆီသို့သာ အမို့ပွာယ်မရှိ ကြည့်နေ

သည်။ အပြင်ဘက်တွင် မိုးတိတ်နေသည်။ အဝေးတွင် တဲ့ကယ်လေးများကို မြင်နေရသည်။

‘မိုးတိတ်တော့ အပြင်ထွက်လို့ ကောင်းတာပေါ့များ’ ဒါပဲ ပြောသည်။

‘ခင်ဗျားအလို့ မလိုက်နိုင်လို့ ကျပ်အပေါ် အနာဂတ်မထားပါနဲ့များ ခင်ဗျားကို ကျပ် လေးသားပါတယ်၊ ကျပ်အပေါ် တစွဲထင်ရင်တော့ ဝမ်းနည်းစရာပဲ’

ဒေါ်ဆန်သည် ခပ်ယူယူကလေး ပြီးလိုက်သည်။

‘ကျွန်တော့ကိုလည်း နားလည်မယ်လို့ ယုံကြည်ပါတယ်’ မက္ခာဖိုင်က ပြန်ချေလိုက်သည်။

‘စိတ်ချုပါ၊ ဘယ်လိုမှ မအောက်မေ့ပါဘူး’

အောက်ထပ်တွင်မူ ဆောဒီသည် မက္ခာဖိုင်ကို စောင့်နေသည်။ သူ အောက်ရောက် လျင် တံခါးပေါက် ပုင့်နေသည်ကို တွေ့ရသည်။

‘ဘယ်နယ်လဲ၊ ပြောပြီးပြီလား’

‘ပြောပြီးပြီ၊ ဒါပေမဲ့ သူ ဘာမှ လုပ်မပေးနိုင်ဘူးတဲ့’

မက္ခာဖိုင်သည် ဆောဒီမျက်နှာကို မကြည့်ဘဲ ပြောလိုက်သည်။ စိတ်မချမ်းသာ စရာ သတင်းကို ပေးရသည့်မို့ စိတ်မကောင်းလဲ။

ဆောဒီရှိရာမှ ရှိက်သံတစ်ချက် ကြားလိုက်ရာသည့်အခါတွင်မူ မျက်နှာ လွှာမေနိုင်တော့၊ ဆောဒီမျက်နှာ၌ သွေးမရှိတော့၊ ပြုဖို့ပြုခဲ့ရော့ ဖြစ်နေသည်။ ဘူးပါ ထိတ်လန့်သွားသည်။ ချက်ချင်းပင် ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။

‘ဒါပေမဲ့ အားမလျှော့နဲ့ဦး၊ ခင်ဗျားကို ဒီလိုလုပ်တာ ဘူတို့အနဲ့ သိပ်ရှုက်စရာ ကောင်းတယ်၊ ဘုရင်ခံကို ကျွန်တော် သွားပြီး တွေ့ကြည့်ဦးမယ်’

‘အခုလား’

မက္ခာဖိုင်က ခေါင်းညိတ်လိုက်လျင် ဆောဒီမျက်နှာသည် နှင့်ပျောန်းဆန်းလာသည်။

‘ရှင် သိပ်သဘောကောင်းတာပဲ၊ ရှင်သာ ပြောပေးမယ်ဆိုရင်တော့ရမှာ ပါပဲ။ ဒီမှာ ရှိနေတုန်း ကျွန်းမ ဘာမှ မလုပ်ပါဘူးလို့ ပြောပါရှင်’

ဆောဒီအတွက် ဘုရင်ခံဆီ အယူခံ ဝင်ပေးချင်စိတ် ဘယ်လိုက ဘယ်ပုံ ပေါ်လာမှုန်း သူမသိ။ ဆောဒီကိစ္စကို သူစိတ်မဝင်စား။ သို့သော် ဒေါ်ဆန်၏ အပြု အမှုကြောင့် မခံချင်စိတ်ပေါ်လာရခြင်း ဖြစ်သည်ဟု သူထင်သည်။ အခန်းသင့်ပင်

ဘုရင်ခံကို သူ့အီစီမံ တွေ့ရသည်။ ဘုရင်ခံသည် ရေတပ်သားတစ်ယောက် ဖြစ်သည်။ ရုပ်ဖြောင့်သည်။ သူးမှတ်တဲ့ နှုတ်ခမ်းများရှိသည်။ အဖြူယူနီဖောင်း ဝတ်ထားသည်။ ဆွတ်ဆွတ်ဖြူ။ အကျိုး ဘောင်းသီတွင် အပေအကျံမရှိ။

‘ကျွန်ုတ်တို့နဲ့ တစ်အိမ်တည်း တည်းနေတဲ့ သွမ်မဆန်ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ကိစ္စလေး ပြောချင်လို့ လာတွေ့တာပါ’

‘အား၊ သူ့အကြောင်း ကျွန်ုတ် အတော်လေး ကြားဖူးနေပြီ ခင်ဗျာ၊ သူ့ကို အကိုန့်မှာ ဒီကျွန်ုတ်က ထွက်သွားဖို့ အမိန့်ထဲပြီးပြီ၊ ဒါပဲ ကျွန်ုတ်တတ်နိုင်တယ်’ ဘုရင်ခံ၏ မျက်နှာသည် ပြီးနေသည်။

‘သူ ဒီမှာနေဖို့ နည်းနည်းလေး ရက်တိုးမပေးနိုင်ဘူးလား ခင်ဗျာ၊ စစ်ကို က လာတဲ့ သဘောနဲ့ ဆိုဒ်ဒ်ကို လိုက်ရအောင်ပေါ့၊ ဒီမှာနေတုံး ကောင်းကောင်း မွန်မွန်နေဖို့ တာဝန်ယူပါမယ်’

ဘုရင်ခံကား အပြုံးမပျက်။ သို့သော် သူ့မျက်လုံးသည် အလေးအနက် စဉ်းစားနေကြောင်း ထင်ရှားလာသည်။

‘အေးဗျာ၊ ဒေါက်တာ မဏ္ဍာဖိုင်ရဲ့ အလိုကိုတော့ လိုက်ချင်ပါရဲ့၊ ဒါပေမဲ့ အမိန့်က ထုတ်ပြီးနေပြီဆိုတော့ ထုတ်ပြီးတဲ့အမိန့်တည့်မှ ဖြစ်မယ်ခင်ဗျာ’

မဏ္ဍာဖိုင်က အကြောင်းစုံ ရှင်းပြသည်။ သို့သော် နားမဝဝ။

‘မိန်းမသားတစ်ယောက် ဒုက္ခရော်တာ ကျွန်ုတ် ဝစ်းနည်းပါတယ် ခင်ဗျာ၊ ဒါပေမဲ့ အကိုန့်မှာတော့ အမိန့်အတိုင်း ဒီက ထွက်သွားရမှာပဲ’

‘ကျွန်ုတ် ပြောတဲ့ ရက်ပိုင်းလောက်နဲ့ ဘာများ ထူးမှာမြှိုလဲ ခင်ဗျာ’

‘သည်းခံပါ ဒေါက်တာ၊ ကျွန်ုတ်ရဲ့ ဝတ္ထာရားအရ ဆောင်ရွက်ရတာ ပါ၊ အကြောင်းစုံကိုတော့ သက်ဆိုင်ရာမှတ်ပါး ဘယ်သူ့ကိုမှ ရှင်းမပြနိုင်ပါဘူး’

မဏ္ဍာဖိုင်သည် ဘုရင်ခံကို မှန်တောက် မျက်နှာထားဖြင့် စိုက်ကြည့်လိုက် သည်။ ထိုစဉ်တွင် ဒေါ်ဆန်ပြောဖူးသည့် စကားရိပ်တစ်ခုကို အမှတ်ရလာသည်။ ဝါရှင်တန်နှင့် ကိုင်ပေါက်ကာ ဖြိမ်းခြောက်ထားနှင့်ပြီး ဖြစ်နေရမည်ဟု သူ ထင် သည်။ ဘုရင်ခံမျက်နှာတွင်လည်း စိတ်ရှုပ်နေသည့် အမူအရာကို တွေ့ရသည်။

‘ဟာများ ဒေါ်ဆန်ဆိုတဲ့လူက အကျိုးနည်း ခြေရှုပ်တဲ့လူပဲ’ ဒေါသထွက် ထွက်နှင့် ပြောချုပ်လိုက်သည်။

‘ဒီစကားက ကျွန်ုတ်တို့အချင်းချင်း ပြောတာပါ ဒေါက်တာမဏ္ဍာဖိုင်း

မစွဲတာအေးခါန် အလိုကျ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မစွဲသွမ်မဆန် လို မိန်းမတစ်ယောက် ဒီမှာ ရှိနေတာ၊ ပြီးတော်လည်း ကျွန်းပေါ်မှာ စစ်သားတွေ ရှိနေတာ၊ ဒါတွေ ပေါင်းလိုက်တော့ ဘူး ထောက်ပြတဲ့ အန္တရာယ်မျိုးဆိုတာက တကယ်ဖြစ်လာနိုင်တဲ့ အန္တရာယ်မျိုး ခင်ဗျာ။

ထိုစကားပြောပြီးလျှင် ဘုရင်ခံလည်း ထိုင်ရာမှ ထ လိုက်သည်။

• ကျွန်တော်ကို ခွင့်လွှာတ်ပါ ဒေါက်တာ၊ ကိစ္စလေးတွေ ရှိနေလိုပါ။ မစွဲက် မက္ခိုနိုင်ကိုလည်း နှုတ်ဆက်လိုက်ကြောင်း ပြောပြပါ။

သို့ဖြစ်ရာ မက္ခိုနိုင်လည်း မနေသာတော့ဘဲ ထွက်လာခဲ့ရသည်။

မစွဲသွမ်မဆန်တစ်ယောက် ဘွဲ့တို့ မြှုပ်လင့်တကြီးစောင့်နေမည်မှာ သေချာ သည်။ အရေးကိစ္စ မအောင်မြင်ခဲ့ပြီ ဖြစ်ရာ အယူခံရှုံးသည့် သတင်းကို မပြော ချင်။ ထိုကြောင့် အိမ်ပေါ်သို့ နောက်ဖေးဘာက်မှ တက်လာခဲ့သည်။

ထမင်းဂိုင်းတွင် ထိုင်ကြသည့်အခါ မက္ခိုနိုင် နှုတ်လေးနေသည်။ နေမထိ ထိုင်မသာ ဖြစ်နေသည်။ ဘူး နှုတ်နည်းသလောက် ဒေါ်ဆန်းမှာ လျှော့သွက်နေ သည်။ ဘူးကို လျောင်ပြောင်သည့်အပြီးနှင့် မကြာခဏ ကြည့်နေသည်ဟု မက္ခိုနိုင် ထင်လာ သည်။ ဟုတ်ပြီ။ ဇကန္တ ဘုရင်ခံဆီ ဘွားတဲ့အကြောင်း ဘူး သိနေပြီ။ တပ်ဆဲတ် ပြန်ခဲ့ရတယ် ဆိုတာလည်း ဘူး သိမှာပဲ။ ဒါပေမဲ့ ဒီအကြောင်းတွေ ဘယ်လိုသိသလဲ။ အင်း၊ ဒီလူရဲ့ အာဏာစက်ကလည်း တယ်ပြင်းပါလား။

စာသောက်ပြီးလျှင် ဝရန်တော် ဟွန်း ရပ်နေသည်ကို တွေ့သဖြင့် မက္ခိုနိုင် ထွက်လာသည်။

• ဘယ်နှယ်လဲ၊ ဘုရင်ခံဆီ ဘွားတဲ့အကြောင်း သိချင်လို့တဲ့ ဟွန်း၏ တိုးတိုး လေသံ။

• ကျွန်တော် ရောက်ခဲ့တယ်၊ ဘူး ဘာမှ မတတ်နိုင်တော့ဘူးတဲ့။ အေးပျော ကျွန်တော်လည်း စိတ်မကောင်းဘူး၊ ဒါထက်တော့ ဘာမှ မတတ်နိုင်တော့ဘူး။

• ဟုတ်ပါတယ်၊ ဘူး ပြင်းလိုက်မယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဘုရင်ခံ တို့ ဆိုတာက သာသနာပြုတွေ့ကို လွန်ဆန်ရဲတာ မဟုတ်ဘူး ခင်ဗျာ။

• ဘာတွေ ပြောနေကြတာလဲဗျား။

ဘုတို့အသံ ကြားရသဖြင့် ဒေါ်ဆန် ထွက်လာသည်။

• ခင်ဗျားတို့ အော်ယာကို ဘွားဖို့ နောက်တစ်ပတ်လောက် စောင့်ရမယ့်

## အကြောင်းပါဗျာ<sup>\*</sup>

ဟန်းက ခပ်သွက်သွက် ဖြေလိုက်သည်။ ထိုနောက် ဟန်း ထွက်သွားသည်။ မက္ခတ်စိုင် နှင့် ဒေါ်ဆန်တို့ နှစ်ယောက်သာ ကျွန်ရစ်သည်။ သူတို့လည်း စွဲ့ခန်းထဲ သို့ ပြန်ဝင်လာကြသည်။ ဒေါ်ဆန်သည် ထမင်းစားပြီးတိုင်း တစ်နာရီ ခန့် အေးအေး လူလူ မေလေ့ရှိသည်။ ထိုခဏာတွင် တံခါးခေါက်သံတစ်ခု ကြားရ သည်။ ခပ်ပြင်းပြင်း ခေါက်သံမဟုတ်။ မရဲတရဲ ခေါက်သည့် အသံမျိုး။

### ‘ဝင်ခဲ့လေ’

မစွဲက်ဒေါ်ဆန်က ခပ်ပြတ်ပြတ် အော်လိုက်သည်။

သို့သော် တံခါးကား ပွင့်မလာ။ ထိုအခါ မစွဲက်ဒေါ်ဆန်သည် ထိုင်ရာမှ ထကာ တံခါးကို ဖွင့်ပေးလိုက်သည်။ တံခါးဝေးတွင် ရပ်နေသူကား မစွဲဆောဒီသွမ် မဆန်။ သူ့အမှုအရာသည် ထူးထူးခြားခြား ပြောင်းလဲနေသည်။ လမ်းတွင် တွေ့ရ စဉ်ကလို ရဲရဲတင်းတင်း မဟုတ်။ ထိုတေနကြောက်ရွှေနေသာ မိန်းမတစ်ယောက် သွေ့ပြင်သည် ထင်းခနဲ ပေါ်လာသည်။ ခါဝိုင်းဆိုလျှင် ဖြီးဖြီးလိမ့်းလိမ့်း၊ ပြုပြုပြင် ပြင်။ ယခုကား ဆံပင် ဖိုးရှိုးအားရား။ ယခင်က ပြောင်ပြောင်လက်လက်။ ယခု မွဲမွဲခြောက်ခြောက်၊ ကြောကြောမွဲမွဲ။ မျက်ခွက်တွင်လည်း မျက်ရည်စတို့ အသွယ် သွယ် ကျေနေကြသည်။ ရဲရဲတင်းတင်း မရှိ။ တံခါးဖွင့်ထားသော်လည်း အခန်းထဲသို့ ဝင်ခဲ့ပုံမပေါ်။

### ‘ဘာကိစ္စ ရှိလိုလဲ’

မစွဲက်ဒေါ်ဆန်အသံမှာ ပြတ်ပြတ်တောင်းတောင်း ရှိလှသည်။

### ‘ကျွန်းမ မစွဲတာဒေါ်ဆန်နဲ့ စကားပြောခွင့် ရမလားလိုပါ’

ဆောဒီ၏ အသံသည် အက်နေသည်။

‘လေလေ၊ ဝင်ခဲ့ပါလား၊ မစွဲသွမ်မဆန်။ ကဲ ပြောပါဦး၊ ခင်ဗျားအတွက် ဘာများ လုပ်ပေးရမှာလဲ’

‘ဟို...ဟို...ဟိုတိုန်းက ပြောခဲ့တာတွေ မွေမယူပါနဲ့လို့ တောင်းပန်ချင် လိုပါရှင်၊ အခါ ကျွန်းမ နားလည်ပါပြီ’

‘အို...ကိစ္စမရှိပါဘူးဗျာ၊ ခွင့်လွှာတိပါတယ်၊ ကျွန်တော် သည်းခံနိုင်ပါတယ်’ ယိုင်တီးယိုင်တိုင်နှင့် ဆောဒီဝင်လာသည်။

‘ရှင် ကျွန်မကို နိုင်သွားပြီ၊ ကျွန်မ လက်မြောက်လိုက်ရပြီပေါ့၊ ဒါပေမဲ့

ကျွန်ုမကိုတော့ စစ္ဆို ပြန်မသွားရအောင် လုပ်ပေးမယ် ထင်တာပဲ\*

စောဘောက ဖော်ဖော်ချေချေ အားလုံး ဒေါ်ဆန်ထံမှ ပျောက်သွားသည်။  
သူမျှက်နှာသည် တင်းမာလာသည်။ သူအသံသည် မာကျာသည်။

\*မင်း ဘာလို့ စစ္ဆို မပြန်ချင်တာလဲ\*

\*ဟိုမှာ ကျွန်ုမကို သိတဲ့လူတွေ ရှိတယ်၊ ဒီအခြေအနေမျိုးနဲ့ ကျွန်ုမ မျှက်နှာ မပြုချင်ဘူး။ တဗြား ရှင် ပိုချင်တဲ့နေရာ ပို့၊ သွားမယ်\*

\*ဆန်ဖရန်စစ္ဆို မပြန်ချင်ဘူး၊ ဟုတ်လား၊ ဘာဖြစ်လို့လဲ\*

\*ကျွန်ုမ ပြောပြီးပြောကော်

ဒေါ်ဆန်သည် ရှုံးသို့ တိုးလာပြီး ဆောဒီကို စိုက်ကြည့်သည်။ ဆောဒီကို စားမည် ပါးမည်လား ထင်းရလောက်အောင်ပင် သူမျှက်နှားများသည် အရောင်တောက် နေသည်။ ထို့နောက် သက်ပြင်းတစ်ချက် မှတ်ထုတ်လိုက်သည်။

\*အရှုံးသမီး ဂေဟာ\*

ဆောဒီသည် ကြောက်ကြောက်ရွှေ့နှင့် အော်ဟစ်ကာ ဒေါ်ဆန်၏ ခြေရှင်း သို့ ပုံလျက်သွား လဲကျသွားသည်။ ပြီးနောက် ဒေါ်ဆန်၏ ခြေထောက်ကို တင်းတင်း ကျပ်ကျပ် ဖက်ထားသည်။

\*ကျွန်ုမကို ပြန်မပိုပါနဲ့ရှင်၊ ကျွန်ုမ မိန်းမကောင်း ဖြစ်အောင် နေပါတော့ မယ်၊ ဒီ အပြုအမူတွေ အားလုံး စွဲနဲ့လိုက်ပါမယ်\*

ပေါင်းအဖွေးသား ပါးပြင်ပေါ်သို့ မျက်ရည်များ အသွယ်သွယ် စီးကျလာ သည်။ ဒေါ်ဆန်သည် ဆောဒီသို့ ကုန်းကာ ဆောဒီမျက်နှာကို မေ့ပေးလိုက်သည်။ ပြီးမှ စိုက်ကြည့်ကာ-

\*အရှုံးသမီးဂေဟာ၊ ဟုတ်တယ် မဟုတ်လား၊ ဒါကို မင်း ကြောက် တယ်ပေါ့\*

\*သူတို့လက်ထဲ မရောက်အောင် ကျွန်ုမ ပြောပြုချင်တယ်၊ သူတို့လက်ထဲ ရောက်သွားရင် သုံးနှစ်ပဲ\*

ဒေါ်ဆန်သည် ဆောဒီကို ထိန်းထားရာမှ လက်ကို လွှတ်လိုက်သည်။ ထိုအခါ ဆောဒီသည်လည်း ကြိုးပေါ်သို့ ခွဲခွေကလေး လဲကျသွားသည်။ တအင့်အင့် ရှိုက်သံသည် ပို၍ ကျယ်လာသည်။ မဏေသာတော့ဘဲ ထိုင်ရာမှ ထလာသည်။

‘ဒီလိုဆိုရင် တစ်မျိုးတစ်ဖဲ့ ပြောင်းလဲသွားတော့မှာပေါ့၊ ဒါ သိလျက်နဲ့ သူကို င်းများ ပြန်မပို့သင့်ဘူး၊ သူကို နောက်ထပ် အခွင့်အရေး ပေးဦးပေါ့၊ ဘဝ သစ်ကို သူ ထူထောင်ပစေပေါ့များ’

‘အခုလည်း သူကို အကောင်းဆုံး အခွင့်အရေး ပေးနေတာပဲ၊ သူ နောင်တရတယ်ဆိုရင် အပြစ်ဒဏ်ကို ခံယူရမှာပေါ့များ’

ထိစကားကို ကြားလျှင် ဆော်သည် လူပ်လူပ်ရှားရှားဖြစ်လာသည်။ မျှော်လင့်ချက် ရောင်ခြည်လေးများလား။ အမှန်စင်စစ် ဒေါ်ဆန်း၏ စကားကို အဖျားအနားသာ ကြားလိုက်ရသဖြင့် အဓိပ္ပာယ်ကောက်လွှဲခြင်းဖြစ်သည်။

‘ဒါဖြင့် ကျွန်မကို ခွင့်လွတ်လိုက်တော့မယ်ပေါ့’

‘မဟုတ်ဘူး၊ မဟုတ်ဘူး၊ အင်္ဂါန္တာ ထွက်မယ့်သဘော်နဲ့ ဆန်ဖရန်စစ်ကို ကို မင်းလိုက်ရမယ်’

ထိစကားကို ကြားလိုက်ရလျှင် ဆော်သည် ကြမ်းနှင့်ခေါင်း တဒိန်းဒိန်း နေအောင် ဆောင့်ကာ အော်ဟစ်၍၍ လိုပိုင်လည်း မနေနိုင်တော့ဘဲ ဆော်ကို တွဲ၍ ထူသည်။

‘က...တပါများ ငိုမဖော်နဲ့၊ အခန်းထဲသွားပြီး အပ်နေလိုက်၊ ကျွန်တော် တစ်ခုခု လုပ်ပေးမှ ဖြစ်မှာပါ’

ဆော်ကို မနိုင်တိနိုင် ဆွဲထူကာ ဖေးမ၍ အောက်ထပ်သို့ ခေါ်သွားသည်။ မိန္ဒာမတစ်ယောက် ပူဇွေးဒုက္ခ ရောက်နေသည်ကို ယောကျားရင့်မကြီးတစ်ယောက်လုံးက ဝင်ပြီး ကူညီဖော်လျက် ဝင်၍မကူဘဲ လက်ပိုက်ကြည့်နေနိုင်သည့် မစွေက်ဒေါ်ဆန်းမှု သူမိန္ဒာမကို စိတ်တို့ချင်သလိုလို ဖြစ်လာသည်။ ဟန်းသည် လောက်ရင်းမှ ဆောင့်ကာ ဆော်ကို တွဲခေါ်ပြီး အပ်ရာပေါ်သို့ ပို့သည်။ ဆော်ကား ထိန်းသိမ်းရန် မတတ်နိုင်တော့။ မကြောင်က ဆေးတစ်လုံး ထိုးပေးသည်။ အပေါ်ထပ်သို့ ပြန်တက်လာသည့်အခါ မကြောင်မှာ အားအင် ကုန်ခန်းလုံးပါး ဖြစ်နေပြီး၊ ဒေါသလည်း ထွက်လာသည်။

‘သူကို အပ်အောင် လုပ်ပေးခဲ့တယ်’

ဒေါ်ဆန်းအမျိုးသမီးနှစ်ယောက်ကား သူ ထွက်သွားစဉ်က အတိုင်းပင် နေရာမပျက် ထိုင်နေကြသည်။ သူ ထွက်သွားပြီးနောက် စကားမပြောနိုင်ကြ။ မလှပ်ရှားနိုင်ကြ။

‘ခင်ဗျားကို ကျွန်တော်စောင့်နေတယ်၊ ကျွန်တော်တို့တစ်တွေ အယူမှားနေတဲ့ နှမငယ်အတွက် ဘုရားသခင်ဆီမှာ ဆုတောင်းကြံမယ်ဗျာ’

ဒေါ်ဆန်၏အသံကား ခြောက်ကပ်ကပ်နိုင်လှသည်။ ထို့နောက် ဒေါ်ဆန်သည် စင်ပေါ်မှ သမ္မာကျေမ်းစာကို ထ၍ ယူပြီးလျင် ဘုတ္ထိ ထမင်းစားသည့် စားပွဲများ ထိုင်သည်။ စားပွဲပေါ်တွင် ရှုပ်နေသဖြင့် လက်ဖက်ရည်အိုးကို ရွှေလိုက် သည်။ ပြီးလျင် အသံထို့ကြံးနှင့် သမ္မာကျေမ်းစာကို ဖတ်ပြုသည်။ သူ ဖတ်သည့်အခန်းမှာ ယေရှုသခင်နှင့် မိန်းမယုတ်တစ်ပောက် တွေ့သည့်အခန်း ဖြစ်သည်။

‘ကဲ... က ဒုးထောက်ပြီး ကျွန်တော်တို့နှမငယ် ဆော်သွေ့မဆန်အတွက် ဆုတောင်းကြရအောင်’

ဒေါ်ဆန်၏ အသံသည် တုန်နေသည်။ အပြစ်ရှိသော မိန်းမသားတစ်ယောက်ကို ဘုရားသခင်က သနားတော်မူရန် စိတ်ပါလက်ပါ ဆုတောင်းသည်။ မိန်းမသား နှစ်ယောက်လည်း မျက်လွှာချကာ ထိုင်ကြသည်။ မဏ္ဍာ်ဖိုင်ကား ကြောင်တက်တက် ဖြစ်နေသဖြင့် ရောယောင်ကာ ထိုင်လိုက်သည်။ ဒေါ်ဆန်ကား အလှန် အမင်း စိတ်တိခိုက်နေဟန် တူသည်။ ဆုတောင်းနေစဉ် သူမျက်လုံးမှ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျေနေသည်။ အပြင်ဘက်တွင် မိုးသည် ပြီးမာန်တကြီး ရွာချေ သည်။

မှားက်ဆုံးတွင် ဒေါ်ဆန်သည် ဆုတောင်းခြင်းကို ခေါ်ရပ်လိုက်သည်။

‘ကဲ....တို့တစ်တွေ ဘုရားသခင်ရဲ့ ထံတော်မှာ ထပ်ပြီး ဆုတောင်းကြေးစိုး’

ကျွန်လူများက ဆုတောင်းပြီးနောက် ဒုးထောက်ရာမှ ထလိုက်ကြသည်။ မစွောက်ဒေါ်ဆန်၏ မျက်နှာကား ညျိုးနေသည်။ သို့သော် တည်ဥပြုမြင်သည်။ ယခုကား ဘူးမျက်နှာ၌ အေးချမ်းခြင်းကို တွေ့ရသည်။ မစွောက်မဏ္ဍာ်ဖိုင်ကား အနည်းငယ် ရှက်သွေးဖြန်းနေသည်။ ဆုတောင်းအပြီး တစ်ယောက်မျက်နှာကို တစ်ယောက် မကြည့်ကြ၍။ မျက်နှာကို ဘယ်သို့ထားရမည် မသိ။

‘ဘယ်လိုနေသေးသလဲလို့ အောက်ဆင်းကြည့်လိုက်ဦးမယ်’

ဒေါက်တာမဏ္ဍာ်ဖိုင်က ဆိုသည်။

တံခါးခေါက်လျင် ဟွန်းက ဖွင့်ပေးသည်။ ဆော်သည် ကုလားထိုင်ပေါ်

တွင် တိုးတိုး နှီးကြန်နေသည်။

- ဒီမှာ ဘာလုပ်နေသလဲ၊ အပိုရာပေါ် လျေနေပါလို့ ပြောခဲ့သားပဲ
- ကျွန်ုင်မ လူမနေနိုင်ဘူး၊ ကျွန်ုင်မ မစွဲတာအေးဆန်ကို တွေ့ချင်တယ်
- ကျယ်...တွေ့လိုကော ဘာတူးမှာတဲ့လဲ၊ သူကို ပြောလို့ရမှာ မဟုတ်ဘူး၊ ဘယ်တော့မှ ပြောလို့ရမယ့် ရုတ်းများ
- ကျွန်ုင်မကသာ အခေါ်လွှာတိုက်ရင် သူ လာခဲ့မယ်လို့ ပြောထားတယ်
- ကဲ...ဒါဖြင့် ခေါ်ချေလေ
- ဟွန်းက အခေါ်လွှာတိုက်သည်။
- အပေါ်ထပ်သို့ ဟွန်းတက်သွားလျှင် ဆောင်အခန်းမြို့ သူ စောင့်နေသည်။
- ခဏကြာလျှင် အေးဆန် ရောက်လာသည်။
- ဆောင်သည် အေးဆန်ကို ညိုးယော ကြည့်လိုက်သည်။
- ရှင့်ကို အခေါ်လွှာတိုရတာ ခွင့်လွှာတ်ပါ
- မင်း လာခေါ်မယ်ဆိတာ ငါ မျှော်လင့်နေဖြို့ပါ၊ ဘုရားသခင်က ငါ ဆုတောင်းကို အဖြေပေးမယ်ဆိတာ ငါ သိသားပဲ
- သူတို့နှစ်ယောက် ခဏမျှ စိုက်ကြည့်နေကြသည်။ ထိုနောက် ဆောင်က မျက်နှာတွဲလိုက်သည်။ စကားပြောစဉ်ပင် သူကို မကြည့်တော့
- ကျွန်ုင်မ မိန်းမကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး၊ ခုတော့ နောင်တရချင်ပါ ပြုရှင်
- ဘုရားသခင် ကျေးဇူးပဲပေါ့၊ တို့ ဆုတောင်းတာကို သူ ကြားပြီပွဲကျယ်
- ထိုနောက် အေးဆန်သည် မက္ကာဖိုင်နင့် ဟွန်းဘက်သို့ လှည့်လိုက်သည်။
- ကျွန်ုင်တော် သူနဲ့ ခဏနေခဲ့ပြီးမယ်၊ မစွဲက်အေးဆန်ကို ပြောလိုက်ပါ ဖျော် ဘုရားသခင်က ကျွန်ုင်တော်တို့ ဆုတောင်းတာကို ကြားတော်မှုတယ်လို့
- ထို့ကြောင့် သူတို့နှစ်ယောက်သည် အခန်းထဲမှ ထွက်လာခဲ့ပြီးလျှင် တံ့ခါးကို ပိတ်ခဲ့ကြသည်။
- ဘယ်လိုဟာလဲပျော်
- ဟွန်းပါးစပ်မှ ထွက်လာသည်။
- ထိုညာတွင် မက္ကာဖိုင် မျက်လုံးကျယ်နေသည်။ ညဉ်နက်မှ အပ်ချင်လာသည်။
- အေးဆန်၏ ခြေသံကို ကြားသဖြင့် နာရီကြည့်လိုက်သည်။ နှစ်နာရီ ထိုးနေဖြို့

သို့တိုင်အောင် ဒေါ်ဆန် မအိပ်သေး၊ ဆုတော်းနေသံကို ကြားနေရသည်။ နောက်ဆုံး တွင်မှ မောပန်းလာကာ အိပ်ပျော်သွားသည်။

နောက်တစ်နေ့မနက အိပ်ရာမှ နီးသည့်အခါ ဒေါ်ဆန်ကို ကြည့်ကာ အုံအား သင့်နေမိသည်။ ဒေါ်ဆန်၏ မျက်နှာသည် ချောင်ကျသွားသည်။ မျက်လုံးအစုံကား အရောင်လက်နေသည်။ ပျော်မြှူးနေသည်ဟု ထင်ရသည်။

‘ဆော်ကို ဆင်းပြီး ကြည့်ချေစစ်း၊ ကိုယ်က နွမ်းဖော်မယ့် စိတ်ကတော့ ပြောင်းသွားပြီး’

မဏ္ဍာဖိုင်ကား ချောက်ချားနေသည်။ သူလည်း ဖြူဖော်ဖြူရော့ ဖြစ်နေသည်။

‘ခင်ဗျား မနေ့သာက တော်တော် ညျှော်နက်တဲ့အထိ သူနဲ့ ရှိနေတယ်ဆို’

‘ဟုတ်တယ်၊ ကျွန်တော့ကို အခွာမခံတော့ဘူး’

‘အင်း ခင်ဗျား ကြည့်ရတာ သိပ်ကျော်နေပုံပဲ’ မဏ္ဍာဖိုင်အသံသည် စိတ်တို့သံ ဖြစ်သည်။

ဒေါ်ဆန်၏ မျက်လုံးကား အကြည့်ဆိုက်နေသည့် မျက်လုံးမျိုး ဖြစ်နေသည်။

‘မနေ့သာကတော့ ယောက်ခင်ရဲ့ သနားကရဏာတော်ဆီ ရောက်အောင် မနည်းပို့ရတာပဲဗျား’

မစွဲသွေမဆန်သည် အခန်းထဲရှိ ကုလားထိုင်ပေါ် ရောက်နေသည်။ အိပ်ရာ အိပ်ခင်းကိုလည်း မသိမ်းဆည်း။ တစ်ခန်းလုံး ပွဲနေသည်။ ညာဝတ်အက်ဗျား ညံ့ထည်း ထည်းကို ဝတ်ထားသည်။

မျက်နှာကို မျက်နှာသုတေသနပတ် အစိန်းငြင် သုတေသနသည်။ ငိုထားသဖြင့် သူ မျက်နှာမှ မြှို့နေသည်။ အဆီပြီးနေသည်။ ယခုမှ မိန့်မပျက်နှင့် ပို၍ တူနေသည်။

အခန်းထဲသို့ မဏ္ဍာဖိုင် ဝင်သွားသည့်အခါ မျက်လုံးကို ခပ်လေးလေး ပင့်ချုပ် ကြည့်လိုက်သည်။ သူ အမူအရာကား ကြောက်ချွဲ့တုန်လှပ်သည်အမူအရာ။

‘မစွဲတာ ဒေါ်ဆန် ဘယ်မှာလဲ’

‘မင်းက တွေ့ချင်တယ်ဆိုရင် အခု လာမှာပေါ့’ မဏ္ဍာဖိုင်က ခပ်ပြတ်ပြတ် ပြောသည်။

‘အခု မင်း ဘယ်လိုအေးသေးသလဲလို့ လာပြီး ကြည့်တာ’

‘ကျွန်မ သက်သာသွားပါပြီ၊ ကျွန်မအတွက် ပူစရာ မလိုပါဘူး’

‘ဘာဟေးပြီးပြီလဲ’

‘ဟွန်းက ကော်ဖီ လာပိုတယ်’

တံခါးဝဆီသို့သာ သူမျက်လုံးများ ရောက်နေသည်။

‘အခုချက်ချင်း သူ ဆင်းလာမယ် ထင်သလား၊ သူနဲ့ အတူအရှုံး ကျွန်မ သက်သာလာတယ် ထင်လာမိတယ်’

‘ဒါဖြင့် အင်္ဂါန္မာ မင်း သွားတော့မယ်ပေါ့’

‘ဟုတ်ကဲ့ ကျွန်မ သွားရမယ်လို့ သူက ပြောတယ်။ ကဲပါရှင်၊ သူကိုသာ ခုချက်ချင်းလာဖို့ ပြောပါ၊ ရှင် မတတ်နိုင်ပါဘူး၊ အခုနေတော့ သူသာ ကျွန်မကို ကယ်နိုင်တော့တာပဲ’

‘ကောင်းပါပြီဗျာ’

နောက်သုံးရက်လုံးလုံး ဒေါ်ဆန်သည် ဆောင်းသွားမယ်နှင့်အတူ တစ်ချို့ လုံးလို့လို့ ရှိနေသည်။ ထမင်းစားခိုန်တွင်သာ အပေါ်ထပ်သို့ တက်လာသည်။ ထမင်းစားပြန်လျင်လည်း ကောင်းကောင်းမစားသည်ကို မကြေဖိုင်သတိပြုမိသည်။

‘ဒီအတိုင်းသာ ဆိုရင်တော့ သူ လတော့မှာပဲ၊ ဒါပေမဲ့ ပြောလို့ မရဘူး၊ ရှင်၊ သူကိုယ်သူတောင် မညှေ့တော့ဘူး’ မစွဲက်ဒေါ်ဆန်က စုတ်တာသပ်သပ် ပြောသည်။

မစွဲက်ဒေါ်ဆန် ကိုယ်တိုင်လည်း ညီးလာသည်။ ဖြူဖြူဖြူရော် ဖြစ်လာသည်။ တစ်ရေးမှ အိပ်၍ မရဟု မစွဲက်မကြေဖိုင်ကို ပြောသည်။ ဆောင်းထဲမှ တက်လာပြီးနောက် ဒေါ်ဆန်သည် မောပန်းသည်အထိ ဆုတောင်းသည်။ မောမှ အိပ်သွားသည်။ အိပ်သော်လည်း ခဏမျှသာ။ တစ်နာရီ နှစ်နာရီခနဲ့ မှေးလိုက်ပြီး နောက် အိပ်ရာမှထာ အဝတ်လဲကာ ပင်လယ်အော်ဘက်သို့ တွော်သွားသည်။ ဒေါ်ဆန်ကား ထူးဆန်းဖွယ်အိပ်မက်တို့တွင် ကျင်လည်နေချေပြီ။

‘အခ မနက်ပဲ သူပြောတယ်၊ အိပ်မက်ထဲမှာ နီးပါရတ်စကား တောင်တန်းတွေဆီ ရောက်သွားကြတယ်တဲ့’ မစွဲက်ဒေါ်ဆန်က ပြောသည်။

မကြေဖိုင် ‘အဲဒါ ထူးဆန်းတာပဲမျှ’

အမေရိကန်ပြည်ကို ဖြတ်စဉ်က မီးရထားပေါ်မှနေ၍ နီးပါရတ်စကား တောင်တန်းများကို မြင်ခဲ့ရသည်ကို အမှတ်ရလာသည်။ လုံးလုံးချောချော တောင်ကြီးများ ဖြစ်သည်။ မကြေဖိုင် စိတ်ထဲတွင်မူ မိန်းမရင်သွားနှင့် တူသည်ဟု ထင်မိသည်။

ဒေါ်ဆန်ကား ရပ်တာည်ရာမရ ဖြစ်နေသည်။ ဆော့ရင်ထဲတွင် အမြစ်တွယ် နေသည့် မကောင်းဆိုးဝါး ပို့ဆောင်ရွက် ထုတ်ပစ်ရန် ကြိုးစားနေသည်။ ဆော့နှင့် အတူ သမ္မာကျော်းစာဖတ်သည်။ ဆော့နှင့်အတူ ဘုရားသခင်ထံ ဆုတောင်းသည်။

‘အဲစရာပဲဗျာ၊ အခုမှ လူသစ်စိတ်သစ် မွေးလာတာကိုးပျု၊ အလျင်တုန်းက ည်စံထည်းနေတဲ့ သူ့စိတ်ဟာ အခု နှင့်လို့ ဖြူဗျာပြီ၊ ကျွန်းတော်တော် ရွှေ့လာပြီ။ သူ နောင်တဲ့ ရတာက သိပ်ပြီး ချစ်စရာကောင်းလာတာကိုးပျု၊ သူ ဂါဝန်နားကို ကိုင်ရမှာတော် မရတော့ဘူး’

‘နေပါဦး၊ ခုလို ဆိုတော့ ခင်ဗျား သူ့ကို ဆန်ဖရန်စစ်ကို ပြန်ပို့ရက် သေးရဲ့လား၊ သုံးနှစ်လောက် ထောင်ထဲနေရမယ်။ ခင်ဗျား သူ့ကို ကယ်တင် ကောင်းပါရဲ့ လို့ အောက်မေ့ရတာပဲ’

‘ဘာဗျား၊ ခင်ဗျားအမြင်က တစ်မျိုးပဲ၊ ကေဟာမှာ သူ နေရမယ်၊ နေကို နေရမယ်။ သူ့အတွက် ကျွန်းတော် စိတ်မဆင်းရဘူးလို့ ခင်ဗျား ထင်နေသလား၊ ကျွန်းတော့မိန်းမကို ချစ်သလို့ ကျွန်းတော့ နှမကို ချစ်သလို့ သူ့ကိုလည်း ကျွန်းတော် ချစ်ပါတယ်ဗျား၊ သူ ထောင်ထဲမှာ နေသမျှ ကာလပတ်လုံး ကျွန်းတော်လည်း သူ နည်းတူ စိတ်ဆင်းရဲနေမှာပဲ’

‘အိုး...အလကားပြောတဲ့ စကားပါဗျား’ မဂ္ဂဖိုင် စိတ်မရှည်တော့။

‘ခင်ဗျား ဘယ်နားလည်နိမ်မလဲ၊ ခင်ဗျားက ကန်းနေတာကိုးပျု။ သူ ပြစ်မှ ကျွေးဇူးလွန်ပြီ၊ ဒီတော့ သူ ပြစ်ဒဏ်ခံရမယ်၊ အစားဆင်းရဲမယ်၊ အနိမ့်ချု ခံရမယ်၊ အနိပ်စက်ခံရမယ်၊ ဘုရားသခင်ဆီမှာ ဒီပြစ်ဒဏ်ကိုတော့ ခံစေရမယ်ပေါ့။ အဲဒါကို ပျော်ပျော်ရွင်ရွင် ခံယူစေချင်တယ်၊ ဒီအခွင့်အရေးမျိုး ရခဲ့သိခြင်းဗျာ၊ ဘုရားသခင်ဟာ မဟာကရဏာရှင်ပါဗျား’

ဒေါ်ဆန်၏ အသံသည် တုန်နေသည်။ ပါးစပ်မှ ထွက်လာသည် စကားတို့ပင် မပီမသ ဖြစ်လာသည်။

‘တစ်နေကုန် သူ့နဲ့အတူ ဆုတောင်းတယ်၊ သူ့ဆီက ပြန်လာပြီးတော့ လည်း ဆုတောင်းတယ်၊ ယောက်သခင်ရဲ့ မဟာကရဏာတော်ဟာ သူ့ဆီကို ကွန်ရက် ဖြန့်ဖို့ မနားမဖော် ဆုတောင်းရတယ်။ သူပြုခဲ့တဲ့အပြစ်ကို သူ ခံရမယ်၊ ပြစ်ဒဏ်းသမျှ ခံပါမယ်ဆိုတဲ့စိတ် သူ့ရင်ထဲမှာ စွဲဗြိသွားအောင် လုပ်ပေးရတာပဲ။ နောက်ဆုံး ကျွန်းတော်က သူ့ကို ခွင့်လွှတ်မယ်ဆိုရင်တော် သူ လက်ခံမယ် မဟုတ်သည်’

အထိ သူစိတ်တား ပြောင်းစေချင်တယ်၊ ဂေဟာမှာ ပြစ်ဒဏ်ခံရတာဟာ ဘုရား သခင်ရဲ့ အလိုက်တွေ့ ပဲဆိုတာ သူ နားလည်စေချင်တယ်”

သိနှင့် ရက်တိုကုန်လွန်ခဲ့သည်။ သူတို့ တစ်အိမ်လုံးကား ထိရက်များ အတွင်း ချောက်ချားနေသည်။ ဘာဖြစ်မလဲဟု စောင့်နေကြရသည်။ ဆောင်းကား ယမ်းပူဇော်ခံရမည့် အရိုင်းမလေးနှင့် တူဖော်သည်။

ယခုမှ အရာရာကို သူ မမှုတော့။ ဒေက်ခံရလွန်းသဖြင့် ထုံနေသူနှင့် တူဖော်သည်။ ဒေါ်ခန်းကိုကား အပျောက်မဲ့တော့။ ဒေါ်ဆန်နှင့် အတူနေရလျှင် အားအင်ပြည့်ဖြီးလာသည်ဟု ဆောင်းထင်သည်။ ဒေါ်ဆန်သည်သာ မိခိုးအားထား ရာအဖြစ် ရောက်နေသည်။ ဆောင်းသည် တစ်ခါတစ်ရဲ ပြင်းထန်စွာ ငိုကြွေးသည်။ တစ်ခါတစ်ရဲ သမ္မာကျမ်းစာကို ဖတ်သည်။ ထိုနောက် ဘုရားသခင်ထံ ဆုတော်းသည်။ တစ်ခါတစ်ရဲတွင်မူ ဆောင်းသည် ဘာကိုဖျော်မလုပ်ချင် မကိုင်ချင် ဖြစ်လာ သည်။ စိတ်မော ရုံမော မောရသည့်မှာလည်း ကြီးရှုသည့်ခုက္ခ ဖြစ်သည်။

ချစ်ခြင်း၊ မူန်းခြင်း၊ ဒေါသ ဆိုသည်တို့ သူတွင် မရှိတော့။ မတူနှုန်းမလှပ် ဖြစ်လာသည်။ တစ်ခါတစ်ရဲတွင်မူ သူကိုယ်သူ အပြစ်ရှိ မရှိ ဆန်းစစ်ကြည့်သည်။ ယခု သူ ခံစားနေရသည့် စိတ်ခုက္ခမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တွက်ပေါက်ရှာချင်သလိုလို ဖြစ်လာသည်။ သည်ဖျော် ခံစားရသည့်အခါ နာကြည်း လာသည်။ မခံရပုန်းခြင် ဖြစ်လာသည်။ ယခုမှ အလျင်ကလို ဝတ်ချင်စားချင်စိတ်မရှိ တော့။ ညစ်ထည်းထည်း အဝတ်ကို မချုပ်တော့ဘဲ အဆန်းထဲတွင်သာ လူးလာ လျောက်နေသည်။ လေးရက်လုံးလုံး ဒီအတိုင်း နေလိုက်သည်။ တစ်ခန်းလုံးလည်း ဂွစာကြေနေသည်။ ထိုရက်အတွင်း မိုးသည် ဤဗောဓားမာန်တကြီး တစိန်းစုန်း ရွာချေ သည်။ ကောင်းကင်တွင် ရွာစရာ ကျော်မှ ကျော်သေးရဲ့လားဟု ထင်ရသည်။ သွေ့နိုး ပေါ်သို့ ကျေသည့် မိုးသံကား ပို၍ နားမခံသာစရာ ကောင်းလှသည်။ ဥတုသည် စွဲတို့ ထိုင်းမှုင်းလာသည်။ စိမ့်လာသည်။ ထိုလွန်းသဖြင့် ပိုန်းပင် မို့တက်လာ သည်။ နံရံ့လည်း မို့၊ မှန်စားပွံ့့လည်း မို့။ အိပ်မပျော်သည့် ညများတွင် တို့ အော်ဟစ်နေသည့် သွေးစုံကောင် ခြင်တို့သည် မိုးကို ဖေးကူးနေသည့်အလား သူတို့ကလည်း ဒေါသတကြီး အော်မြည်သည်။

‘အေးဗျာ၊ တစ်ရက်လောက် မရွာဘဲ ခံသွားရင် ကောင်းမှာပဲ မလူ့ဖိုင်ပါ စိတ်ညစ်လာသည်။’

သူတို့အားလုံး ဆစ်ဒနီမှ ရောက်လာမည့် သဘောရက်ကို တထိတ်ထိတ် စောင့်နေကြရသည်။ တအုံနေးနေး ဖြစ်နေကြရသည်။ မဏ္ဍဖိုင်အဖိုကား ကံခိုးမ ဆော်တစ်ယောက် သူမျက်စိအောက်က မြန်မြန် ပျောက်သွားစေချင်သည်။ မလွှမသွေ တွေ့ရမည့်ဘေးကို မတတ်သာသည့်အဆုံး လက်ခံလိုက်ရုံသာ ရှိသည်မဟုတ်လား။ သဘောတွေက်သွားပြီဆုံးမှ ဟင်းချိုင်တော့မည် ဖြစ်သည်။ သဘောရှိလိုက်လျှင် ဆော်ကို ဘုရင်ခံရုံးမှ စာရေးတစ်ယောက်က လာ၍ခေါ်ကာ သဘောပေါ်တင်ပေးမည် ဖြစ်သည်။ စာရေးပြီးဆုံးသွားသည် တန်လှုနောက် ရောက်လာကာ အသင့်ပြင်ထားဖို့ ဆော်အား မှာကြားသည်။ ထိုအချိန်တွင် ဒေါ်ဆန်လည်း ရှိနေသည်။

‘အားလုံး အသင့်ဖြစ်ပါစေမယ်၊ ကျွန်တော်လည်း သူနဲ့အတူ သဘောပေါ်လိုက်လာမှာပါ’

မစွဲသမ်မဆန်ကား စကားတစ်ခွန်းမျှ မပြော။

မဏ္ဍဖိုင်သည် ဖယောင်းတိုင်ကို ြိမ်းကာ ခြင်ထောင်ကို အသာမ၍ ဝင်လိုက် သည်။ အိမ်ရာထဲရောက်လျှင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ရင်ထဲတွင် အနည်းငယ် ပေါ်သွားသလို ထင်မိသည်။

‘အေးကျယ်၊ ဘုရားသခင် ကျေးဇူး ဆိုရမှာပဲ၊ ခုလိုခုိုတော့ အားလုံး ချေချေမောမော ဖြစ်သွားပြီပေါ့၊ နက်ဖြန် ဒီအချိန်လောက်ဆိုရင် ဆော်တစ်ယောက် သဘောပေါ် ရောက်နေပြီပေါ့’

‘မစွဲက် ဒေါ်ဆန် တစ်ယောက်လည်း ဝမ်းသာရှာမှာပဲ၊ သူက ပြောတယ်၊ ဒေါ်ဆန်တစ်ယောက်လည်း ပင်ပန်းလှပြီတဲ့၊ ဒီမိန်းမက တစ်မျိုးပဲ’

မစွဲက်မဏ္ဍဖိုင်က ပြောသည်။

‘ဘယ်သူ ပြောတာလဲ’

‘ဆော်လေ၊ ကျွန်မတော့ ဒီလို ပြစ်လာလိမ့်မယ်လို မထင်ဘူး၊ အခုတော့ အတော်လေးကို စိတ်ကျသွားတာပဲ’

မဏ္ဍဖိုင်က ဘာမျှ ပြန်မပြော။ သူလည်း ပင်ပန်းလှပြီ။ ခေါင်းချုပိုက ယွှေ့ပင် အိပ်ပျော်သွားသည်။ သည်တစ်ည့် အိပ်ရသည်မှာ အိပ်ရေး အဝဆုံး၊ နှစ်နှစ် ခြိုက်ခြိုက် အရှိဆုံးဟု ထင်သည်။

နောက်တစ်နေ့ မနက်တွင် အိပ်ရာမှ ဆတ်ခဲ့နီးသဖြင့် ကြည့်လိုက်သည့် အခါ သူလက်မောင်းကို လှုပိန္ဒားနေသည့် ဟွန်းကို တွေ့ရသည်။ ဟွန်းက ပါးစပ်ကို

လက်ညွှုးနှင့်ကာလျက် အသံမပြုရန် သတိပေးပြီး သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်သည်။ ပါတိင်းဆိုလျှင် ဟန်းကို ဘော်းဘီတိနှင့် တွေ့ရလေရှိသည်။ ယခုမှ လာဗာ လာဗာကို ဝတ်ထားသည်။ သူမျက်စီအောက်တွင် ဟန်းသည် နေချင်းသေချင်းပင် အရှင်းအစိုင်း အသွင်ပြောင်းသွားသလိုလို ထင်မိသည်။ တစ်ကိုယ်လုံးတွင်လည်း ဆေးမင်ကြောင်းများ ထိုးထားသည်။ ရှေ့ဘက် ဝရန်တာသို့ ထွက်ခဲ့ကြသည်။

‘ဘယ်သူမှ မကြားစေနဲ့ပါ။ ခင်ဗျား လိုက်ခဲ့ဖို့ လိုလိမ့်မယ်၊ မြန်မြန်လေး လုပ်များ၊ ကုတ်အကြိုဝင်တ်၊ ဖိန်ပိုး၊ ခပ်မြန်မြန်’

ဟန်းက တိုးတိုးပြောကာ ခေါ်သည်။

ဆေဒီတစ်ယောက် တစ်ခုခုတော့ ဖြစ်ပြီဟု မက္ကာဇိုင် ထင်မိသည်။

‘ဘာဖြစ်တာလဲ၊ ဆေးအိတ် ယူခဲ့ရညီးမလား၊’

‘မြန်မြန်ဗျား၊ မြန်မြန်လေး လုပ်ပါ’

မက္ကာဇိုင်သည် အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး မိုးကာအကြိုဂို မြို့ရိုက်သည်။ ထို့နောက် ရာဘာခံဖိန်ပို့ စီးလိုက်သည်။ သူတို့နှစ်ယောက် ခြေဖျားထောက် ကာ အောက်ထပ်သို့ ဆင်းလာကြသည်။ အပြင်ဘက် လမ်းပေါ်တွင် ကျွန်းသား ဒါဇင်ဝက်ခန်းကို တွေ့ရသည်။

‘ဘာဖြစ်တာလဲဗျား’

‘ကျွန်းတော်နဲ့သာ လိုက်ခဲ့ပါဗျား’

မက္ကာဇိုင်လည်း သူနောက်မှ လိုက်သွားသည်။ သူတို့နောက်မှ ကျွန်းသား များ လိုက်လာကြသည်။ လမ်းကို ကျော်ပြီးနောက် ပင်လယ်ကမ်းစပ်သို့ ရောက်လာ သည်။ ရေစပ်တွင် တစ်စုံတစ်ခုကို ပိုင်းအုပ်၍ ကြည့်နေသည့် ကျွန်းသားတစ်သို့ကို တွေ့ရသည်။ သိုနှင့် ခပ်သုတေသနတ် အပြေးသွားသည်။ သူတို့လာနေသည်ကို တွေ့သဖြင့် ကျွန်းသားတို့သည် ထို့နေရာမှ ဖယ်ပေးလိုက်ကြသည်။ ဟန်းက မက္ကာဇိုင်အား ရှေ့သို့ တွေ့နဲ့ပို့တိုက်သည်။ ရေစပ်တွင်ကား တုန်လှပ်စရာ၊ ချောက်ချားစရာ မြင်ကွင်း။ ယင်းမှာ ဒေါ်ဆန်း၏ အလောင်း။

မက္ကာဇိုင်သည် အရေးပေါ်ကိစ္စတို့တွင် ခေါင်းအေးအေး ထားနိုင်သွားဖြစ်သည်။ ထို့ကြောင့် ခပ်ကျွန်းကျွန်းဖြစ်နေသော အလောင်းကို ပက်လက်လှန်ပေးလိုက်သည်။ ဒေါ်ဆန်း၏ လည်ပင်းသည် တို့တို့ပြတ်နေသည်။ ညာဘက်လက်တွင်ကား သင်တုန်း ဓား တစ်ခုကို ကိုင်လျက်။

ဆမ်းမားဆက်မှုမ်း၏ ဝအ္မားတို့များ

•အတော် အေးနေပြီး သေတာ တော်တော်လေး အချိန်ကြာသွားပြီး မဏ္ဍာဖိုင် က ဆိုသည်။

•ဒီက ကလေးတစ်ယောက် အလုပ်သွားဖို့ ထွက်အလာမှာ တွေ့တာနဲ့ ကျွန်ုတ်ကို လာခေါ်တာပဲ၊ သူကိုယ်သူ ကြံစည်တာ ဖြစ်နိုင်ပါမလားများ ခင်များ ဘယ်လိုထင်သလဲ” ဟန်းက မေးသည်။

•ဖြစ်နိုင်ပါတယ်၊ ပုလိပ်ကိုတော့ အကြောင်းကြာခိုင်းမှုများ

ဟန်းက သူတို့ဘာသာစကားဖြင့် တစ်ခွန်းနှစ်ခွန်း ပြောကာ သူငယ်လေး နှစ်ယောက်ကို နိုင်းလိုက်သည်။

•ပုလိပ်တွေ မလာခင်တော့ ဒီအတိုင်းပဲ ထားမှဖြစ်မယ်”

•ကျွန်ုတ်အိမ်တော့ အလောင်းသယ်လို့ မဖြစ်ဘူး” ဟန်းက ကြိုကြို တင်တင် ပြောထားသည်။

•သူတို့ ပြောတဲ့အတိုင်း လုပ်ရမှာပါ” မဏ္ဍာဖိုင် စိတ်မရှည်။ ခပ်ပြတ်ပြတ် ပင် ပြောလိုက်သည်။

•ရင်ခွဲရုံ ယူမှာပေါ့”

သူတို့လည်း ဆိုင်ရပ်တို့ လာသည်အထိ ရပ်စောင့်နေကြသည်။ ဟန်းက စီးကရက်ထုတ်ကာ မဏ္ဍာဖိုင်ကို ပေးသည်။ ဆေးလိပ်ကို ဖွာကာ ဒေါ်ဆန်အလောင်း ကို ကြည့်နေကြသည်။ ဘာဖြစ်တာပဲ။ ဒေါက်တာမဏ္ဍာဖိုင် နားမလည်နိုင်။

•ဘာကြောင့် ဒီလို လုပ်ရတယ် ထင်သလဲ” ဟန်းက မေးနေပြီ။

မဏ္ဍာဖိုင်သည် ပရုံးနှစ်ဖက်ကို ဆတ်ခနဲ့ တွေ့နိုင်လိုက်သည်။ ခဏကြာလျင် ပုလိပ်များ ရောက်လာသည်။ သူတို့နှင့် ရှေ့ဆင့်နောက်ဆင့်ပင် ရောပ်ဆရာတန်လည်း ရောက်လာသည်။ ရေတပ် အရာရှိများပါ ပါလာသည်။ ထုံးစံအတိုင်းပင် အလောင်း ကို ကြည့်ရှုစစ်ဆေးကြသည်။

•သူ မိန်းမရော” တစ်ယောက်က မေးသည်။

•ကဲ၊ ခင်များတို့ရောက်လာမှ ကျွန်ုတ် အိမ်ပြန်ပြီး စီစဉ်လိုက်ဦးမယ်၊ သူ မိန်းမတော့ ခဏလေးကြာမှ ခေါ်ပြုမှ ဖြစ်မယ်”

•ကောင်းသားပဲ” ရေတပ်ဆရာတန်က ဆိုသည်။

မဏ္ဍာဖိုင် အိမ်ပြန်ရောက်သည့်အခါ မစွေ့က်မဏ္ဍာဖိုင် အဝတ်လဲနေသည်ကို တွေ့ရသည်။

‘မစွဲက်ဒေးပီဆန်တော့ သူ့ယောက်သူးအတွက် စိတ်ပူဇော်တယ်၊ တစ်ညာလုံး အပိုရာထဲမှာ မရှိဘူးတဲ့။ မစွဲသွမ်မဆန် အခန်းက ထွက်သွားတဲ့ ခြေသံကြားတော့ နှစ်နာရီလောက် ရှိပြီ၊ ပြီးတော့ အမဲပေါ်တက်မလာဘဲ အပြင်ထွက်သွားတယ်တဲ့၊ အဲဒီအချိန်လောက်ကတည်းက အပြင်ဘက်မှာ လျောက်နေရင်တော့ သေမှာပဲ’ ရောက်လျှင်ရောက်ချင်း မတဲ့ဖိုင် ကြားရသည့်စကား ဖြစ်သည်။

မတဲ့ဖိုင်က အကြောင်းစုံ ပြောပြလိုက်သည်။ ပြီးလျင် ထိုသတင်းဆိုးကို မစွဲက်ဒေးပီဆန်အား သူ့မိန့်းမမှတစ်ဆင့် သိစေဆိုင်းသည်။

‘နေပါဦး၊ ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေရတာလဲ’ ကြားရသည့်သတင်းကြောင့် မစွဲက်မတဲ့ဖိုင်လည်း တုန်လှပ်သွားသည်။

‘အေး၊ ငါလည်း မသိဘူး’

‘ဒါပေမဲ့ ကျွန်မ မပြောချင်ဘူး၊ သူ့ကို မပြောချင်ဘူး’

‘မဟုတ်ဘူး၊ ပြောရမယ်’

သူ့မိန့်းမသည် သူ့ကို စိန်းစိန်းကြည့်ကာ ထွက်သွားသည်။ ထို့နောက် မစွဲက်ဒေးပီဆန်၏ အခန်းထဲသို့ ဝင်သွားသံ ကြားလိုက်သည်။ ခဏမျှ နားနေပြီးနောက် မှတ်ဆိတ်ရိုက်ကာ အပိုရာပေါ်တွင် ထိုင်လျက် သူ့မိန့်းမ ပြန်အလာကို စောင့်နေ လေသည်။ မကြာမဲ့ သူ့မိန့်းမ အခန်းထဲသို့ ဝင်လာသည်။

‘သူ့ယောက်သူး အလောင်းကို ကြည့်ချင်တယ်တဲ့’

‘ရင်ခွဲရုံ ယူသွားကြပြီ၊ သူနဲ့အတူ လိုက်သွားကြတာပေါ့။ နေပါဦး၊ သတင်းကို ပြောလိုက်တော့ ဘယ်လိုဖြစ်သွားသလဲ’

‘ကျွန်မ စိတ်ထင်တော့ သူ အံအားသင့်ပြီး ကြက်သေ သေသွားတယ် ထင်တယ်’ ငိုလည်း မငိုဘူး၊ ဒါပေမဲ့ တုန်တုန်လှပ်လှပ် ဖြစ်နေတယ်’

‘ဒါဖြင့် လာလာ၊ သူ့သိ သွားမှုပဲ’

တံ့ခါးခေါက်လျင် မစွဲက်ဒေးပီဆန် ထွက်လာသည်။ ချုံးကျသွားသည်။ မျက်ရည်တစ်စက်မျှ မထွက်။ မတဲ့ဖိုင်စိတ်ထဲတွင် မစွဲက်ဒေးပီဆန်သည် မပူရပ် စောင်နေသည်ဟု ထင်သည်။ သူတို့သည် စကား တစ်စွဲနဲ့မျှ မပြောကြ။ တိတ်ဆိတ် ပြိုသက်စွာပင် ထွက်လာခဲ့ကြသည်။ ရင်ခွဲရုံ ရောက်သည့်အခါတွင့်မှ စကားစသည်။

‘ကျွန်မ သူ့ကို တစ်ယောက်တည်း ကြည့်ပါ ရောလား’

ထို့ကြောင့် မတဲ့ဖိုင်လင်မယား လင်းဖယ်ပေးလိုက်သည်။ ရင်ခွဲရုံတံ့ခါးကို

အစောင့်က ဖွင့်ပေးပြီး မစွဲက်ဒေါ်ဆန် ဝင်သွားသည့်အခါ ပိတ်ထားလိုက်သည်။ အပြင်ဘက်၌ စောင့်ဖော်စဉ် မျက်နှာဖြူ၍ တစ်ယောက် နှစ်ယောက် ရောက်လာကာ တိုးတိုးပင် မေးမြန်းသည်။ မက္ခဏိုင်က သူ သိသမျှ ပြောပြသည်။ ခဏကြာလျှင် တံခါးပွင့်လာပြီးနောက် မစွဲက်ဒေါ်ဆန် ထွက်လာသည်။ အားလုံး စကားပြော ရှင်သွားကြသည်။

‘ကျွန်ုင်မ ပြန်ဖို့ အသင့်ပဲ’

သူအသံသည် တည်ပြုမှုမဲ့သည်။ မာသည်။ သူမျက်လုံးအကြည့်ကို မက္ခဏိုင် နားမလည်။ ပြီးနေသာ မျက်နှာမှာ တင်းမာနေသည်။ သူတို့သည် အီမိရိရှာသို့ လမ်းတစ်ပတ် ဖြန်ကျွေကြရသည်။ မစွဲက်ဒေါ်ဆန်၏ သက်ပြင်းချုပ်ကြားသည့်အခါ သူတို့ ခဏ ရပ်ဖော်လိုက်ကြသည်။ သူတို့ နားထဲသို့ ဆူဆူညံညံ အသံများ တိုးဝင် လာသည်။ ကာလအတန်ကြာ ငြိမ်နေသည့် ဓာတ်စက်သံကို ပြန်၍ ကြားရသည်။ ကျယ်ကျယ်လောင်လောင် စူးစူးရရှု။

‘ဒါက ဘာလဲ’

မစွဲက်မက္ခဏိုင်က အော်၍ မေးသည်။

‘လာပါ သွားကြမယ်’

မစွဲက်ဒေါ်ဆန်က ခေါ်သည်။

သူတို့သည် လောကားထစ်ကို တက်ရန် လှမ်းနေကြပြီး ဆောဒီသည် သူ အဆန်းဝတ္ထ်ရပ်ကာ ရေတပ်သားတစ်ယောက်နှင့် စကားပြောနေသည်။ သူကား အဖြောင်းလဲကြီး ပြောင်းလဲနေသည်။ အလျင် ရက်များတုန်းကလို ကြောက်ကြောက် ရှိခို့ အမှုအရာမျိုးမဟုတ်။ အကြိုဖြူဖြူ၍ ဖိန်ပြောင်ပြောင်၊ ခြေအိတ်နှင့် ပေါင်ဒါနှင့် ဖြစ်သည်။ ဆံပင်ကိုလည်း အကျေအနြီးကာ ပြင်ဆင်ထားသည်။ ဦးထုပ်ကြီးကို လည်း ဆောင်းထားသေးသည်။ ဦးထုပ်ထားတွင် ပန်းပွင့်များ ဝေဆာနေသည်။ နှိုတ်ခမ်းနဲ့ ပါးနဲ့ မျက်တော်ကော့တွင် ဆေးပြုယ်ထားသည်။ သူတို့နှင့် စတော့စက အချို့အတိုင်းပင် ကြားကြားစွားစွား။ သူတို့ဝင်လာသည့်ကို မြင်လျှင် လောင်သံနှင့် ရုပ်လိုက်သည်။ မစွဲဒေါ်ဆန် ထွန်ခနဲဖြစ်ကာ ရှုတ်တရဂ် ရပ်အသွားတွင် ဆောဒီ သည် ထိုခနဲ တံတွေးကို ထွေးလိုက်သည်။ မစွဲက်ဒေါ်ဆန်၏ မျက်နှာတွင် ရဲခနဲ ရှုက်သွေး ဖြန်းတက်လာသည်။ ထို့နောက် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ငိုရင်း အပေါ်ထပ်သို့ အပြေးတက်သွားသည်။ ဒေါက်တာမက္ခဏိုင်ကား ဒေါသတွက်

လာသည်။ ထိုကြောင့် ဆောင်ရွက် တွန်းကာ သူ့အခန်းထဲသို့ ဝင်လိုက်သည်။

‘ဒါက ဘာလုပ်နေတာလဲ၊ ဒီတော်စက်ကြီးကို ရပ်လိုက်ပါလား’  
အသကုန် အောင်လိုက်သည်။

ထိုနောက် စာတော်စက်ကို ရပ်လိုက်သည်။ ချက်ချင်းပင် ဆောင်သည်  
မက္ကဖိုင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

‘ဒီမှာ ဒေါက်တာ၊ ဒါ ဘာလုပ်တာလဲ၊ ရှင်...ရှင်...ရှင် ဘာလဲ၊  
ပိုင်စိုးပိုင်းနှင့် ရှိရှာချေလား၊ တော်...တော်...ဒါတွေ ပြောမနေနဲ့ ရှင် ကျွန်မအခန်းထဲမှာ  
ဘာလာပြီး စောကားမောကား လုပ်နေတာလဲ’

‘ဘာရယ်ကွဲ၊ ဘာပြောတယ်ကွဲ’ မက္ကဖိုင်က ပြန်၍ အောင်သည်။

ဆောင်သည် ပြန်ပြောရန် ပြင်ဆင်အားယူလိုက်သည်။ သူမျက်နှာတွင်  
ပေါ်လာ သည့် မထိမြဲမြင် အမူအရာများကို သရုပ်ပေါ်အောင် ဘယ်သူမှ  
လုပ်ပြတ်တော်မည် မထင်။ ထိုအတူ သူ့အမြော် ဘုရားတွင် အရိပ်သန်းလာသည့်  
စက်ဆုပ်စရာ စကားလုံးများကိုလည်း ဘယ်သူမျှ ရွှေးတတ်မည် မဟုတ်။

‘ရှင်တို့ ယောက်ားတွေ အကုန်လုံး အကျင့်တန်တဲ့ လူတွေချည်းပဲ၊  
ရှင်တို့ အားလုံး အတူတူနဲ့ အနှစ်ချည်းပဲ၊ ရှင်တို့...ရှင်တို့ တဏောရှုးတွေ’

ဒေါက်တာ မက္ကဖိုင်သည် နောက်ဆုံးတွင် ပင့်သက်ချလိုက်မိသည်။  
ယခုကား အမိပ္ပါယ်အားလုံးကို သူနားလည်လိုက်ပြီ။

